

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်။

၂။ လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။

၃။ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်။

၄။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။

၅။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။

သတင်းထုတ်ပြန်ချက်

ကမ္ဘာ့ကပ်ရောဂါကို တွန်းလှန်နေချိန်တွင် စိတ်ဝမ်းကွဲစေရန် ဖန်တီးမှုများကို လက်မခံ

ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ Arria Formula အစည်းအဝေးတစ်ရပ်ကို ၂၉-၇-၂၀၂၁ ရက်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည်။ Arria Formula အစည်းအဝေး၏ သဘောသဘာဝအရ အလွတ်သဘော ဆွေးနွေးမှုသာဖြစ်ပြီး အစည်းအဝေးမှ စာရွက်စာတမ်း တစ်စုံတစ်ရာ ထွက်ရှိခြင်း မရှိပါ။ လုံခြုံရေးကောင်စီ၏ လုပ်နည်းလုပ်ဟန်အရ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ကမကထပြု ဆောင်ရွက်နိုင်ပြီး အစည်းအဝေးသို့ ဖိတ်ကြားသူများ အားလုံးနှင့် တက်ကြွလှုပ်ရှားသူများလည်း အဟန့်အတားမရှိဘဲ ပါဝင်နိုင်ခြင်း ဖြစ်သည်။

ယခုအစည်းအဝေးစီစဉ်သူများ၏ ရည်ရွယ်ချက်သည် မေးခွန်းထုတ်ဖွယ် ဖြစ်သည်။ အခြားပါဝင်ပတ်သက်နေသူများ၏ ကွဲပြားသည့် သဘောထားအမြင်များ ပါဝင်ရမည့်အစား ထင်ယောင်ထင်မှား

ဖြစ်စေရန် ရည်ရွယ်၍ လုပ်ကြံဖန်တီးထားသည့် တစ်ဖက်သတ် လိုရာဆွဲ ပြောကြားသည့် သတင်းအချက်အလက်များကို အခြေခံဆွေးနွေးခဲ့ကြောင်း တွေ့ရှိရသည်။ မြေပြင်အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နိုင်ခြင်းမရှိသူများအား ပါဝင်ရှင်းလင်းတင်ပြစေခြင်းဖြင့် နိုင်ငံတကာအသိုက်အဝန်းမှ အထင်အမြင် လွှဲမှားစေရန် ယင်းအစည်းအဝေးကို စီစဉ်ခဲ့သည်။ ပါဝင်တက်ရောက်သူများတွင် NUG အကြမ်းဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် ရာထူးမှထုတ်ပယ်ခံထားရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသူ ဦးကျော်မိုးထွန်းတို့ ပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါအစည်းအဝေးတွင် ၎င်းတို့၏ ပါဝင်တက်ရောက်မှုနှင့် ဆွေးနွေးပြောကြားချက်များအား ပြင်းထန်စွာ ကန့်ကွက်ပယ်ချလိုက်သည်။

စာမျက်နှာ ၄ ကော်လံ ၁

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု အရေးပေါ်ကာလအတွင်း ပို့ဆောင်ရေးဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၃၀

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ကူးစက်ရောဂါ ဖြစ်ပွားမှု အရေးပေါ်ကာလ အတွင်း ပြည်သူများသွားလာရ ခက်ခဲပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခြင်း မရှိစေရန် အတွက် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးကို Coronavirus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လေယာဉ်၊ ရေယာဉ်၊ ရထား၊ မော်တော်ယာဉ် ခရီးစဉ်များကို ပြေးဆွဲပေး လျက်ရှိသည်။

ကိုဗစ်-၁၉ ကာလအတွင်း လေယာဉ်ပြေးဆွဲမှုများ ကို Stay at home သတ်မှတ်ထားသည့် စာမျက်နှာ ၅ ကော်လံ ၁



ရန်ကုန်ဆိပ်ကမ်းတွင် ရေယာဉ်များ ကုန်တင်ကုန်ချ ဆောင်ရွက်နေစဉ်။

ယနေ့ သတင်းအညွှန်း

နေပြည်တော်၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

စာ - ၄

ရီယိုဒီဂျနေရီးမြို့တွင် စက်တင်ဘာလအတွင်း အားကစားရုံကြီးများ ပြန်လည်ဖွင့်လှစ် သွားမည်

စာ - ၁၂

နိုင်ငံရေးအမြတ်မထုတ်သင့်သည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့ က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေး၏ ရည်ရွယ်ချက်၊ ပါဝင်တက်ရောက်ကြသူများ၊ ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာနှင့် အချက်အလက်များ စသည်တို့ကို လက်ရှိမြန်မာနိုင်ငံ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ပကတိအခြေအနေများကို ထင်ဟပ်ခြင်းမရှိဘဲ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုက်အဝန်းက အထင်အမြင် လွှဲမှားစေရန် သက်သက်သာဖြစ်သည်။

ကုလသမဂ္ဂ၏ အခြေခံ (၅)ချက်တွင် အဖွဲ့ဝင်နိုင်ငံအားလုံး သည် အချုပ်အခြာအာဏာပိုင် တန်းတူနိုင်ငံများ ဖြစ်ကြခြင်းကို လည်းကောင်း၊ ကုလသမဂ္ဂသည် မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကို မျှ ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ခြင်းကိုလည်းကောင်း ချမှတ် ထားသည့်အလျောက် အဖွဲ့ဝင်နိုင်ငံတိုင်းက လေးစားလိုက်နာကြရန် လိုအပ်သည်။

မြန်မာနိုင်ငံ၏ လတ်တလောစိန်ခေါ်မှုမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ထိန်းချုပ်တားဆီးနိုင်ရန်ပင်ဖြစ်သည်။ ကမ္ဘာ့အခြား နိုင်ငံများသည် တစ်ဖက်တစ်ကျ ဖြစ်ပေါ်လာ သည့်အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြု၍ နိုင်ငံရေးအမြတ် ထုတ်ရန်နှင့် ပြည်သူကို သားကောင်အဖြစ်ချနင်းရန် ပြည်တွင်း ပြည်ပအတွင်းအပြင်တို့မှ ကြိုးပမ်းနေသမျှတို့ကို သတိပြုကြရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် တို့တွင် ပြည်သူတစ်ရပ်လုံးပါဝင်ကြစေရေး တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း။

မော်ကွန်းအပြည့်

- * မြန်မာဟော့ မြန်မာ စာနာတာ ကမ္ဘာသိ။ အရေးကြုံ သက်လုံကောင်း ပူးပေါင်းဆောင်ရွက်။
* မြန်မာဟော့ မြန်မာ ဖော်ရွေတာ ကမ္ဘာသိ။ အပြန်အလှန် တန်ဖိုးထား လေးစားပါ၏။
* မြန်မာဟော့ မြန်မာ ရိုးသားတာ ကမ္ဘာသိ။ ဗြဟ္မစိုရ် ရနံ့သင်း စိတ်ရင်းဖြူ၏။
* မြန်မာဟော့ မြန်မာ နိုးကြားတာ ကမ္ဘာသိ။

- အမြင်ကျယ် အတွေးထက် သွက်လက်လျင်၏။
* မြန်မာဟော့ မြန်မာ ရဲရင့်တာ ကမ္ဘာသိ။ မဟုတ်မခံ သတ္တိသွေး စွေးစွေးနီ၏။
* မြန်မာဟော့ မြန်မာ အစဉ်အလာ ကမ္ဘာသိ။ မျိုးချစ်အမွေ လက်ဆင့်ကမ်း ထမ်းရွက်နေ၏။
* မြန်မာဟော့ မြန်မာ ကမ္ဘာမှာ သမ္ဘာရှိ။ သမိုင်းကို ဖော်ဆောင်ညွှန်းနေတဲ့ မော်ကွန်းတွေအပြည့်။

ရေနံသမားကျော်ညွန့်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ မြစ်ကြီးနား၊ စစ်တွေနှင့် သံတွဲမြို့များသို့ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ဆက်လက်ပို့ဆောင်

ရန်ကုန် ဇူလိုင် ၃၀ - လက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတ်ယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြု ပိုင်းတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့် သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့

ဆေးရုံများ၊ ကျန်းမာရေးဌာနများ နှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ အင်တိုက်

အားတိုက် ဆောင်ရွက်ပေး လျက်ရှိရာ ယင်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်မြို့ မင်းမေ့လမ်း ရှိတိုးချဲ့ကာကွယ်ဆေး သိုလှောင် အခန်းခန်းတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များနှင့် ဆေးထိုးအပ် များကို သတ်မှတ်အခေးများကို သတ်မှတ်အခေး လမ်းကြောင်း စံချိန်စံညွှန်းများ အတိုင်း ယနေ့နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်တို့ဖြင့် မြစ်ကြီးနား၊ စစ်တွေ နှင့် သံတွဲမြို့များသို့ ပို့ဆောင်ပေး သည်။

ဆေးထိုးအပ် ခုနစ်ဖာ၊ အပ်အရေ အတွက် ၂၀၇၄၆ ချောင်းတို့ကို လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေး ပုံးအကြီးသုံးလုံး၊ ဆေးလုံးအရေ အတွက် ၂၆၄၀၀၊ Sinovac ကိုဗစ်ရောဂါ ကာကွယ်ဆေးပုံး အသေးတစ်လုံး၊ ဆေးလုံးအရေ အတွက် ၇၀၈ လုံး၊ ဆေးထိုးအပ်ဖာ ၁၇ ဖာ၊ အပ်အရေအတွက် ၅၄၂၉၆ ချောင်းတို့ကို လည်းကောင်း၊ သံတွဲမြို့သို့ Sinopharm ကိုဗစ် ကာကွယ်ဆေးပုံးအကြီး တစ်လုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀၊ Sinovac ကိုဗစ်ရောဂါ ကာကွယ် ဆေးပုံးအသေး တစ်လုံး၊ ဆေးလုံး အရေအတွက် ၁၂၂ လုံး၊ ဆေးထိုး အပ်ဖာ ခြောက်ဖာ၊ အပ်အရေ အတွက် ၁၇၈၆၄ ချောင်းတို့ကို လည်းကောင်း အသီးသီးပို့ဆောင် ပေးခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသ ကာကွယ်ဆေးပုံးအကြီး တစ်လုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀၊ Sinovac ကိုဗစ်ရောဂါ ကာကွယ် ဆေးပုံးအသေးတစ်လုံး၊ ဆေး လုံးအရေအတွက် ၁၅၇၃ လုံး၊ သတင်းစဉ်



နေပြည်တော် ဇူလိုင် ၃၀

နေပြည်တော် ဇူလိုင် ၃၀ - နေပြည်တော် ဇူလိုင် ၃၀ နေပြည်တော် ဇူလိုင် ၃၀ နေပြည်တော် ဇူလိုင် ၃၀

ဝန်ထမ်းတွေ၊ အစိုးရ/ ပုဂ္ဂလိက ဝန်ထမ်းတွေ၊ အများပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရပြီး ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်း ဆိုင်ရာ နယ်ပယ်အသီးသီးက ဝန်ထမ်းတွေ၊ နောက်ပြီးတော့ ပို့ဆောင်ဆက်သွယ်ရေး ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေနဲ့ ပရဟိတ အသင်းအဖွဲ့ကနေ ပါဝင်ဆောင်ရွက်ပေးနေတဲ့သူတွေ အခါစာရင်း တွေကိုတော့ သက်ဆိုင်ရာဌာန အသီးသီးက စာရင်းကောက်ယူပြီး သြဂုတ် ၁ ရက်မှာ ဦးစားပေးစတင်

ထိုးနှံပေးသွားမှာဖြစ်ပါတယ်”ဟု ဇူလိုင် ၁၇ ရက် မှစ၍ အများပြည်သူ အလုပ်ပိတ်ရက် ရှည်အဖြစ် သတ်မှတ်ထားသည့် ကာလအတွင်း ဇူလိုင် ၁၇ ရက် နေ့ရက် ပြည့်ကျော်ရက် အထက်အကျနှင့် ပတ်သက်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနဦးစီးမှူးက “ရုံးပိတ်ရက် ရှည်ကာလအတွင်း ဇူလိုင် ၁၇ ရက် မှစ၍ မြို့နယ်မှာ ပိုးတွေ့လူနာဦးရေ

နေ့စဉ်စာရင်းအရ အစပိုင်းမှာ တော့ တော်တော်လေးများတယ်။ နောက်ပိုင်းမှာ နည်းနည်းကျဆင်း သွားတဲ့သဘောမျိုးတော့ ရှိတယ်။ ဒါပေမယ့် သတိထားပြီး စောင့်ကြည့် ရမယ့် အနေအထားမျိုးရှိတယ်။ စိတ်ချရလောက်အောင် ကျဆင်း သွားတာမျိုးတော့ မဟုတ်သေး ဘူး။ တန့်နေတဲ့ ပုံစံမျိုးပါ။ အောက်ကို တောက်လျောက် ကျဆင်းသွားတဲ့ ပုံစံမျိုးတော့ မဟုတ်သေးဘူး” ဟု ပြောသည်။

ကောင်းမွန်သည့် အကျိုးရလဒ်

အချို့ဝန်ထမ်းများသည် ၎င်းတို့အနေဖြင့် CDM တွင် ပါဝင်မှုမရှိပါက Social Punishment ပြုလုပ်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ မိမိတို့တာဝန်ပျက်ကွက်ခဲ့မှုများကြောင့် အရေးယူခံရမည်ကို ကြောက်ရွံ့ခြင်းများကြောင့် တာဝန်ထမ်းဆောင်မှုများကို ဆက်လက်ပျက်ကွက်လျက် ရှိကြကြောင်း၊ ကိုယ်တိုင်ဦးဆောင်လှုံ့ဆော်မှုများတွင် မပါဝင်သည့် ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိုက်သင့်သည့် အရေးယူမှုကိုသာ ဆောင်ရွက်မည်ဖြစ်ပြီး အလုပ်မှထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်မည် မဟုတ်ကြောင်း၊ ဝန်ထမ်းများအား CDM ပြုလုပ်ရန် ခြိမ်းခြောက်နေသူများအား သတင်းပို့တိုင်ကြားရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထုတ်ပြန်ထားပြီး ခြိမ်းခြောက်သူများကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CDM ပြုလုပ်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းခွင်သို့ အမြန်ဆုံး ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ပါက နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များ ရရှိမည်ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုပါကြောင်း။

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၂-၄-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပွားလာနိုင်သည့်ရောဂါများ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၃၀

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပွားလာနိုင်သည့် ရောဂါများ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မုန့်လွှဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော်၌ ဝီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။(ယာပုံ)

အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းပေး

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုကာလတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများအပြင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ပြည်သူများ ယာယီစခန်းများသို့ ခေတ္တရွှေ့ပြောင်းနေထိုင်ကြရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုများ မဖြစ်ပွားစေရေးနှင့် အခြားသော ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် လုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားရာနေရာဒေသများတွင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ၊ လက်သန့်ဆေးရည် (Hand Sanitizer Gel) များ အလုံအလောက် မြန်မြန်ဆန်ဆန် ဝေငှသွားရမည်ဖြစ်ကြောင်း၊ ယာယီစခန်းများတွင် ကျန်းမာရေးအသိပညာပေးခြင်းများအပြင် လက်ဆေးရန်နေရာများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ရေသန့်စင်ဆေးပြားနှင့် ဆေးမှုန့်များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွင် အသုံးပြုသည့်ဆေးဝါးများနှင့် ဓာတ်ဆားထုပ်များ၊ ဖြေဆိပ်ဖြေဆေးနှင့် ဆေးဝါးများကို ကြိုတင်ပြင်ဆင်ထားရှိမှုများ သေချာစေရန် ဆောင်ရွက်ပြီး ထပ်မံလိုအပ်ချက်ရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ စီစဉ်ထားရှိရမည်ဖြစ်ကြောင်း၊ ယခုဒေသများသည် နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကျဒေသများ ဖြစ်သည့်အလျောက် မိမိတို့ဒေသများတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများ၊ ရုံးလုပ်ငန်း



သုံးပစ္စည်းများ မပျက်စီးစေရန် ကြိုတင်စီမံဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် နီးနယ်ဌာနဆိုင်ရာများ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေးများ အသုတ်လိုက် ထပ်မံရောက်ရှိလျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သတ်မှတ်အုပ်စုများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း၊ ထိုသို့ ထိုးနှံရာတွင် လုပ်ငန်းလမ်းညွှန်များနှင့်အညီ စနစ်တကျဆောင်ရွက်ရန်နှင့် စာရင်းဇယားများ သေချာစွာပြုလုပ်ထားရှိရန် အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အောက်ဆီဂျင်ထုတ်သည့်စက် (Oxygen Plant) များ ထပ်မံတည်ဆောက်ခြင်း၊ အောက်ဆီဂျင်များ ဝယ်ယူဖြန့်ဖြူးခြင်းတို့ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီများ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်များ

ပိုမိုပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာနများလည်း ထပ်မံတိုးချဲ့လျက်ရှိပြီး ကုသရေးဌာနများရှိလူနာများ ဆေးရုံသို့မလွှဲပြောင်းမီအချိန်တွင် ဆေးရုံ၌ကုသ သကဲ့သို့ ကုသမှုရရှိစေရန် ဆေးဝါးနှင့်ဆေးပစ္စည်းများလည်း ထပ်မံဖြည့်ဆည်းပေးထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြတောင်းခံရန်နှင့် ဝန်ကြီးဌာနအနေဖြင့်အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

သတ်မှတ်အုပ်စုများအားလုံး ထိုးနှံကြရမည်

ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ဗဟိုမှပေးပို့လာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မိမိတို့၏ ကာကွယ်ဆေးသိုလှောင်ရုံ အအေးလမ်းကြောင်းများတွင် ထားသိုခြင်းနှင့် မြို့နယ်များသို့ ထပ်ဆင့်ဖြန့်ဝေပေးခြင်း တို့အပြင် ကာကွယ်ဆေးများကို အအေးလမ်းကြောင်း

မပြတ်ဘဲ ပိုမိုထားသိုနိုင်ရန်အတွက် တပ်မတော်ဆေးရုံများရှိ Cold Chain System များနှင့် ချိတ်ဆက်၍ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် အသက် (၆၅) နှစ်အထက်များသာမက သတ်မှတ်အုပ်စုများအားလုံးကို ထိုးနှံကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုအဖွဲ့များဖွဲ့စည်းထားရှိရာတွင် စေတနာ့ဝန်ထမ်းများ ထပ်မံလိုအပ်ပါက သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးစီးလမ်းညွှန် ပံ့ပိုးမှုဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ရေကြီးရေလျှံမှုဖြစ်စဉ်များ ဖြစ်ပွားမှု၊ ယာယီစခန်းများတွင် ကျန်းမာရေးစောင့်ရှောက် ပေးနေမှု၊ ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရောဂါစောင့်ကြပ်ကြည့်ရှုမှု စနစ်ဆောင်ရွက်နေမှု တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများရရှိမှု၊ ထားသိုမှုနှင့် ဖြန့်ဖြူးမှု၊ ကာကွယ်ဆေးထိုးနှံပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်များ ပိုမိုရရှိစေရေး ဆောင်ရွက်နေမှုလုပ်ငန်းများ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုတို့ကို လည်းကောင်း တင်ပြခဲ့သည်။

လိုအပ်သည်များမှာကြား

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်)နှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

၇ ရှေ့ဖူးမှ

အဆိုပါ အလွတ်သဘောအစည်းအဝေးမတိုင်မီ ၂၆-၇-၂၀၂၁ ရက်က မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Mr. Thomas Andrew က အလားတူ အခြေအမြစ် မရှိသည့် အချက်အလက်များပါဝင်သည့် သတင်းတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ရန် ယခုနှစ်မကုန်မီ လူဦးရေ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံနိုင်ရေး အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်။ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက် လျင်မြန်စွာ ထိန်းချုပ်ရေး၊ ကာကွယ်ရေးနှင့် ကုသရေးတို့အတွက် တပ်မတော်ဘက်မှ ၁၀-၅-၂၀၂၀ ရက်မှ ၃၁-၇-၂၀၂၁ ရက်အထိ အပစ်အခတ်ရပ်စဲထားကြောင်းကို စတင်ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်အထိ သက်တမ်းတိုးမြှင့်ထားပြီး ဖြစ်သည်။

၂၇-၁-၂၀၂၁ ရက်မှ ၂၁-၇-၂၀၂၁ ရက်အတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းအများစု တို့အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်သည်။ နိုင်ငံတစ်ဝန်း ဦးတည်အုပ်စု (၁၂) စုကို ဦးစားပေးထား ရှိကာ ကာကွယ်ဆေးထိုးမည့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ မကြာသေးမီက ကာကွယ်ဆေး (၃) သန်းရောက်ရှိခဲ့ပြီး ဩဂုတ်လတွင် နောက်ထပ် (၃) သန်း ထပ်မံရရှိမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျန်းမာရေးဝန်ထမ်းအချို့သည် လုပ်ဖော်ကိုင်ဖက်များအား ၎င်းတို့၏ ကျွမ်းကျင်

သည့် တာဝန်ထမ်းဆောင်နိုင်စေရန် အရှက်ခွဲခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အကျပ်ကိုင်ခြင်းတို့ကို ပြုလုပ် လျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို အချိန်တိုအတွင်း တိုးမြှင့် ဖြည့်ဆည်းနိုင်ရေးအတွက် ပူးပေါင်းပါဝင်လိုသူများကို တံခါးဖွင့်ဖိတ်ခေါ်ထားလျက်ရှိသည်။ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးအစီအမံများအတွက် တပ်မတော်က အများပြည်သူသို့ ကျန်းမာရေးဝန်ဆောင်မှုများ၊ အထောက်အကူပြုပစ္စည်းများကို ပံ့ပိုးကူညီလျက်ရှိသည်။

ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်တားဆီးရန် အခြားနိုင်ငံများနည်းတူ မြန်မာပြည်သူများ လက်တွဲကာ တွန်းလှန်နေချိန်တွင် အချင်းချင်းစိတ်ဝမ်းကွဲပြားမှုများနှင့် သံသယများဖြစ်ပေါ်စေရန် ဖန်တီးခြင်းကို လက်ခံနိုင်ဖွယ် မရှိပါ။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုမှန်သမျှကို မြန်မာနိုင်ငံက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်

နေပြည်တော်၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

နေပြည်တော် ဇူလိုင် ၃၀


နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာန ပေါင်းစုံမှ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရှိ၍ ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinopharm) ကို ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ဦးစားပေးအစီအစဉ်အတိုင်းထိုးနှံပေး

ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံ ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က “ ကာကွယ် ဆေးထိုးဖို့လာရင် အရင်ဆုံး Registration လုပ်ရ ပါတယ်။ ဝန်ကြီးဌာနတွေကလည်း ကြိုပြီးတော့ အမည်စာရင်းတွေ ပို့ထားတဲ့အတွက် ကာကွယ် ဆေးထိုးမှတ်တမ်းစာအုပ်ကို ထုတ်ပေးပါတယ်။ ဒီနေ့တော့ နေပြည်တော်မှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးဖို့ကျန်တဲ့ ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ နေပြည်တော်အဆင့် ဌာနဆိုင်ရာဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေး တာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ ဦးစားပေးအစီအစဉ်အတိုင်း အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးတာ ဖြစ်ပါတယ်။ ဒီနေ့ထိုးတာ ကတော့ နေပြည်တော်အဆင့် ဝန်ထမ်းတွေ တော်တော်များများ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် မထိုးဖြစ်တဲ့ ဝန်ထမ်းတွေလည်း ဒီနေ့လာရောက်ထိုး နှံကြပါတယ်” ဟု ပြောသည်။

ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinopharm) မထိုးမီ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးထဲတွင် ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် အပူချိန်တိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ ပုံမှန်ဖြစ်မှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများလိုအပ်ပါက သမားတော်အဖွဲ့ဖြင့် ကုသပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က “ အရင်က ထိုးပေးခဲ့တဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေး (COVISHIELD)တုန်းကတော့ ဆေးတစ်လုံးကို ၁၀ ဦးထိုးရတာပါ။ အခုထိုးတဲ့



ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးစဉ်။

ကာကွယ်ဆေး (Sinopharm) ကတော့ ဆေးတစ်လုံး ကို တစ်ဦးပဲထိုးရတဲ့ ဆေးဖြစ်ပါတယ်။ ကာကွယ် ဆေးထိုးပြီးပြီဆိုပေမယ့် ကာကွယ်ဆေး တစ်ခု တည်းကို အားကိုးနေလို့ မရပါဘူး။ Social Distancing နေထိုင်ခြင်း၊ Mask တပ်ခြင်းနဲ့ လက်ဆေးခြင်းတွေကို ဆက်လက်လုပ်ဆောင် သွားရမှာပါ။ အခုထိုးတဲ့ ကာကွယ်ဆေးကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားဖြစ်တာ မတွေ့သေးပါဘူး။ နောက်ထပ်လည်း ကာကွယ်ဆေး တွေ ထပ်ရောက်ဖို့ရှိပါတယ်။ ကာကွယ်ဆေးတွေ ထပ်ရောက်လာလို့ရှိရင်လည်း ရောက်ရှိလာတဲ့ ကာကွယ်ဆေးအရေအတွက်ပေါ် မူတည်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဦးစားပေး အစီအစဉ်အတိုင်း ဆက်လက်ဆေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ကာကွယ်ဆေးထိုးနှံပြီးနောက် ပြဿနာ၊ အန္တရာယ် တစ်စုံတစ်ရာရှိ မရှိ သိရှိနိုင်ရန် နာရီဝက်စောင့်ကြည့် ပြီးမှသာ ပြန်လည်ထွက်ခွာ ခွင့်ပြုကြောင်းနှင့် ဆေးထိုးပြီး ၂၄ နာရီအတွင်း တစ်စုံတစ်ရာ ထူးထူး မှု ရှိပါက ချက်ချင်းသတင်းပေးပို့ အကြောင်းကြားနိုင်ရန်

ဆောင်ရွက်ထားကြောင်း သိရသည်။ ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ဌာန ဆိုင်ရာဝန်ထမ်းတစ်ဦးက “အခု ကာကွယ်ဆေးထိုး ရမယ့်နေရာကိုရောက်တော့ အရင်ဆုံးနာမည်စာရင်း ပေးလိုက်တယ်။ ကျန်းမာရေးဝန်ထမ်းတွေက အဆင့်သင့်လုပ်ထားတဲ့ ဆေးထိုးဖို့ ကတ်ပြားလေး ပေးပါတယ်။ သွေးတွင်း အောက်ဆီဂျင်တိုင်းတာယ့် ဆေးမထိုးခင် ဘာရောဂါဖြစ်ဖူးသလဲ၊ ဓာတ်မတည့်တဲ့ ဆေးတွေ ရှိသလား၊ ဆီးချိုသွေးချိုရှိသလား၊ သွေးတိုး ရှိသလား၊ ကျန်းမာရေးအရ နေ့စဉ်သောက်နေရတဲ့ ဆေးတွေရှိသလား စတာတွေ မေးမြန်းထားတဲ့ စာရွက်ကိုဖြည့်စွက်ရတယ်။ သွေးပေါင်ချိန် မမှန်သေး တဲ့သူဆိုရင် ခဏစောင့်ခိုင်းပြီး သွေးပေါင်ချိန် ပြန်တိုင်းပါတယ်။ သွေးပေါင်ချိန် ပုံမှန်ဖြစ်တဲ့သူတွေ ကိုတော့ ချက်ချင်းထိုးပေးပါတယ်။ ဆေးထိုးတဲ့ အချိန်မှာ နာကျင်မှုမရှိပါဘူး။ ကာကွယ်ဆေးထိုးပြီးတဲ့ အချိန်မှာလည်း တခြားခံစားရတာမျိုး မရှိပါဘူး။ ကျွန်မအနေနဲ့ အခုလို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားနေတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးခွင့်ရလို့ ဝမ်းသာပါတယ်။ ကာကွယ်ဆေး မထိုးရသေးတဲ့ ပြည်သူတွေအနေနဲ့လည်း ကာကွယ်ဆေးထိုးနှံဖို့

အခွင့်အရေးရပြီဆိုရင် မပျက်မကွက် ကာကွယ်ဆေး လာရောက်ထိုးနှံဖို့ တိုက်တွန်းချင်ပါတယ်” ဟုပြော သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသည့်နေရာများ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကာကွယ်ဆေးထိုးနှံမည့် ပြည်သူလူထု သိရှိထားရမည့် အချက်များကို ကာကွယ်ဆေးလာရောက်ထိုးနှံသူများ မြင်သာသည့် နေရာများတွင် ချိတ်ဆွဲကြေညာထားသည်ကိုလည်း တွေ့ရသည်။

လေးဖွဲ့ခွဲ၍ ထိုးနှံပေး

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ရာ ယနေ့တွင် ပြည်ထောင်စုအဆင့် ဝန်ထမ်းနှင့် နေပြည်တော်အဆင့်ဝန်ထမ်းဦးရေ စုစုပေါင်း ၂၄၀ ကျော်ကို နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၂) တပ်မတော် ဆေးရုံကြီး (၃တင်-၁၀၀၀) တို့မှ ဆရာဝန်များနှင့် သူနာပြုများက အဖွဲ့လေးဖွဲ့ခွဲ၍ ထိုးနှံပေးခြင်းဖြစ် ကြောင်း သိရသည်။

သတင်း-ဟိန်းမင်းစိုး / ဓာတ်ပုံ-ကိုအေးသန်း

မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်

နေပြည်တော် ဇူလိုင် ၃၀

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်

ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။

မနက်ဖြန်အတွက်ခန့်မှန်းချက်မှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေသည်။ နေပြည်တော်နှင့်အနီး တစ်ဝိုက်တွင် ယနေ့ မိုးတစ်ကြိမ် နှစ်ကြိမ် ထစ်ချွန်းရွာမည်။ ရန်ကုန်မြို့နှင့် မန္တလေး မြို့တို့အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချွန်းရွာမည်။ မိုး/လေ

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာ အရေးပါသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ (International Commercial Passenger Flights) မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ကို

Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel Issue-2 အဖြစ် (၃၁-၃-၂၀၂၁) ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၇-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ သတ်မှတ်ခဲ့ပါသည်။ ယခုအချိန်ထိ ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေလျက်ရှိကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်း ခရီးသည်များမှ

တစ်ဆင့် COVID-19 ရောဂါပိုး ကူးစက်မှုအန္တရာယ်မှ ဆက်လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အထက်ပါညွှန်ကြားချက်၏ သက်ရောက်မှုကာလကို (၃၁-၈-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန



ခရီးသည်များအား ရထားဖြင့် ပို့ဆောင်ပေးစဉ်။



လေကြောင်းခရီးသည်များအား ဝန်ဆောင်မှုပေးနေစဉ်။

■ ရှေ့ဖုံးမှ
မြို့များမှအပပုံမှန်ပြေးဆွဲနေသည့် ခရီးစဉ်/ လမ်းကြောင်းများ အတိုင်းပြေးဆွဲလျက်ရှိပြီး ရုံးပိတ်ရက်ကာလဖြစ်သော ဇူလိုင် ၁၇ ရက်မှ ယနေ့အထိ ပြည်ပသို့ Relief Flight ၁၆၇ ခေါက်၊ ခရီးသည် ၄၆၂၉ ဦး၊ ကုန်စည် ၃၀၃၀၈၇၂ ကီလို ကိုလည်းကောင်း၊ ပြည်တွင်းမြို့များသို့ ခရီးစဉ် ၆၄ ခေါက်၊ ခရီးသည် ၃၇၁၅ ဦးကိုလည်းကောင်း ပျံသန်းပို့ဆောင်ပေးခဲ့သည်။
ပုံမှန်ပြေးဆွဲပေးလျက်ရှိ
ရေယာဉ်များ ပြေးဆွဲပေးမှု အနေဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် ရန်ကုန်-ဒလ၊ ဝါးတန်း-ဒလ၊ လပွတ္တာ-ရေပေါ်ကြီး၊ ကျိုသွယ်-ဇီးဖြူချောင်း ခရီးစဉ်များကို ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး မန္တလေး-ဗန်းမော်နှင့် ရခိုင်ပြည်နယ်အတွင်း ခရီးစဉ်

များကို ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။ ဇူလိုင် ၁၇ ရက်မှ ယနေ့အထိ ရေယာဉ်ခရီးစဉ်အသီးသီးအတွက် ၄၃၉ ခေါက် ပြေးဆွဲခဲ့၍ ခရီးသည် ၄၆၇၉၉ ဦး၊ ကုန်စည် ၂၅၈၁ တန်ကို ပို့ဆောင်ပေးခဲ့သည်။
ရထားပြေးဆွဲပေးမှု
မြန်မာ့မီးရထား အနေဖြင့် ရုံးပိတ်ရက်မတိုင်မီက ခရီးစဉ်အသီးသီးသို့ ပုံမှန် ၃၆ စင်း နေ့စဉ် ပြေးဆွဲခဲ့ရာမှ ဇူလိုင် ၁၉ ရက်မှ စတင်၍ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထား တစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် စာပို့ရထား တစ်စင်း၊ ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် RBE ရထား ၁၂ စင်း၊ စုစုပေါင်း ၁၈ စင်းကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည်။ ကုန်ရထား ပြေးဆွဲမှုအနေဖြင့် ဇူလိုင် ၁၉ ရက်မှစ၍ ယနေ့အထိ ကုန်သေတ္တာ

ရထား ရှစ်စင်း၊ အထွေထွေကုန်ရထား လေးစင်း၊ ကျောက်ရထား ခုနစ်စင်း၊ ကွန်ကရစ်ဇလီဖားတင်ရထား သုံးစင်း စုစုပေါင်း ၂၂ စင်း ပြေးဆွဲပေးခဲ့သည်။ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး မော်တော်ယာဉ်များ ပြေးဆွဲမှုအနေဖြင့် ဇူလိုင် ၁၇ ရက်မှ ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ခရီးသည် ယာဉ် ၂၅၉၆ စီး၊ ခရီးသည် ၁၂၀၆၄၃ ဦး၊ ကုန်တင်ယာဉ် ၂၁၇၈၁ စီး၊ ကုန်စည် ၁၉၂၆၄ တန်ကို ပို့ဆောင်ပေးနိုင်ခဲ့သည်။ လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း၊ မီးရထားနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့ကို ကုန်စည်ပုံမှန်ပြေးဆွဲ ပေးလျက်ရှိပြီး ကူးစက်ရောဂါပြန့်ပွားမှုကြောင့် ခရီးသည်ပို့ဆောင်ရေးအား ခရီးသည်လျော့ပါးမှု အပေါ်မူတည်၍ ခေါက်ရေ လျော့ချပြေးဆွဲပေး

လျက်ရှိသည်။
၂၄ နာရီ တာဝန်ချထား
နိုင်ငံတကာ ကုန်သွယ်ရေးယာဉ်များ ဝင်/ထွက်မှုအနေဖြင့် ဇူလိုင် ၁၇ ရက်မှ ယနေ့အထိ ရန်ကုန်နှင့် သီလဝါဆိပ်ကမ်းတံတား အသီးသီးသို့ ကုန်သွယ်ရေးယာဉ် အဝင် ၃၅ စင်း၊ အထွက် ၂၁ စင်း၊ ကုန်သေတ္တာ အဝင် ၁၃၇၀၀ TEU၊ အထွက် ၁၀၆၇၁ TEU၊ အထွေထွေကုန်စည် အဝင် ၂၅၉၄၅၄ မက်ထရစ်တန်၊ အထွက် ၂၂၄၀၁ မက်ထရစ်တန် ရှိခဲ့သည်။ ထို့အပြင် ပင်လယ်ရေကြောင်းဖြင့် တင်သွင်း ရောက်ရှိလာသည့် ကူးစက်ရောဂါကာကွယ်ရေး ဆေးနှင့်ဆေးပစ္စည်းများကို ပြည်သူများ လက်ဝယ်သို့ အမြန်ဆုံး ထုတ်ပေးနိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများဖြင့် ၂၄ နာရီ တာဝန်ချထား ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများ၏ Oxygen

လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေးအတွက် ဇူလိုင် ၁၂ ရက်မှ ယနေ့အထိ ပြည်ပမှ တင်သွင်းသည့် Liquid Oxygen များ၊ Liquid Oxygen နှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသော တရုတ်-မြန်မာ နယ်စပ်ဝင်/ထွက်ပေါက် ကျင်စနစ်ကျော့မှ မော်တော်ယာဉ် ၈၁ စီး၊ မြန်မာ-ထိုင်း နယ်စပ် ဝင်/ထွက်ပေါက် မြဝတီမှ မော်တော်ယာဉ် ၃၉ စီးတို့ကို နယ်စပ် ဝင်/ထွက်ပိတ်များတွင် လွယ်ကူချောမွေ့စေရေးနှင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ သွားရောက်နိုင်ရေးကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပေးခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခုနှစ်ကုန်တွင် နိုင်ငံ့လူဦးရေ၏ (၅၀ ရာခိုင်နှုန်း) မှ (၇၀ ရာခိုင်နှုန်း) အထိ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ရည်မှန်း ဆောင်ရွက်လျက်ရှိရာ ရောက်ရှိလာသော ကာကွယ်ဆေး

များ၊ အထောက်အကူပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြည်တွင်း လေကြောင်းလိုင်း များ၏ လေယာဉ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကိုးခု၊ မြို့နယ် ၁၇ မြို့နယ်တွင် ကုန်တင်မော်တော်ယာဉ်အစီး ၅၀ ဖြင့် တစ်ကြိမ်လျှင် ၂၈၄ တန် သယ်ယူပို့ဆောင်ပေးနိုင်ရန်ကိုလည်း ပြင်ဆင်ထားရှိပြီး ဖြစ်ပါကြောင်းနှင့် ရောဂါဖြစ်ပွားမှုကာလအတွင်း မဖြစ်မနေ သွားလာရမည့် ပြည်သူများ၏ ခရီးသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု၊ ကူးသန်း သွားလာမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများ မပြတ်တောက်စေရေးတို့အတွက် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ သတင်းစဉ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

နေပြည်တော် ဇူလိုင် ၃၀
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း

များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့ လှူဒါန်းပေးလျက်ရှိသည်။ ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ

ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများ၊ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များနှင့် ဒေသခံပြည်သူ့လူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်အိုး ၆၄၅၂ လုံး၊ Oxygen Flow meter အစုံ ၂၀၊ Mask ၃၇၂၀၃၂

ခု၊ Personal Protective Equipment(PPE)ဝတ်စုံ ၂၀၂၀၊ Hand Gel ၈၅၇ ဘူး၊ Face Shield အခု ၂၅၀၊ လက်ဆေးဆပ်ပြာရည် လေးပုံး၊ လက်အိတ် Surgical Gloves ၂၀၅၄ စုံ၊ ခေါင်းစွပ် ၂၉၀၀၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများ၊ အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ပေးအပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရေး ဆောင်ရွက်ထားရှိမှုများ

နေပြည်တော်ကောင်စီ

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ပျံ့နှံ့လာခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၂၀ နှစ်ဆန်းပိုင်းမှ စတင်ဝင်ရောက်လာခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၁၂-၃-၂၀၂၀ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပျံ့နှံ့ဖြစ်ပွားသည့်ရောဂါဖြစ်ပြီး ကမ္ဘာနိုင်ငံများ အားလုံးတွင် အဆိုပါရောဂါကို ကာကွယ်ကုသရန်အတွက် ကြိုးပမ်းနေကြသလို မြန်မာနိုင်ငံတွင်လည်း ကာကွယ်ကုသရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

တတိယလှိုင်းအတွက် ပူးပေါင်းဆောင်ရွက် မြန်မာနိုင်ငံတွင် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါ ပိုးသည် ၂၀၂၁ ခုနှစ် မေလကုန် ဇွန်လဆန်းမှ စတင်ကာ ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ်များ နေ့စဉ် တွေ့ရှိနေရပါသည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် တစ်နိုင်ငံလုံး၏ ပြည်သူ့လူထုအတွက် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊



ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရှိနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်တို့ မဏိရတနာကျောက်စိမ်းခန်းမကို Quarantine Center အဖြစ် ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေးစဉ်။

- ကုသရေးအနေဖြင့် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး ခုတင် (၁၀၀၀)၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)၊ ကလေးရောဂါအထူးကု ဆေးရုံကြီး၊ အရိုးရောဂါအထူးကု ဆေးရုံကြီး၊ သားဖွားမီးယပ် အထူးကုဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၃၀၀)၊ ပျဉ်းမနားခုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံ၊ လယ်ဝေးခုတင်(၁၀၀)ဆံ့ ဆေးရုံ၊ တပ်ကုန်း ခုတင် (၁၀၀)ဆံ့ဆေးရုံ၊ ဒက္ခိဏသီရိ ခုတင် (၅၀) ဆံ့ဆေးရုံ၊ ပုဗ္ဗသီရိ ခုတင် (၅၀)ဆံ့ ဆေးရုံနှင့် ဇေယျာသီရိခုတင် (၅၀) ဆံ့ ဆေးရုံများတွင် ဆောင်ရွက်လျက်ရှိ

ဘာသာရေးနှင့် အခြားသောကိစ္စရပ်များ ဆောင်ရွက်ပေးရသော အစိုးရဌာနများ အဓိကရုံးစိုက်ရာ နေရာဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါကူးစက် ဝင်ရောက်မှုမရှိစေရေးအတွက် ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နေထိုင်သူများနှင့် နေပြည်တော်ပြင်ပမှ ဝင်ရောက်လာသူများအား ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် အသိပေးပန်ကြားချက်များကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နှင့် ၂၅ ရက်နေ့များတွင် ထုတ်ပြန်ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ညွှန်ကြားချက်များကိုလည်း ဆက်လက်အသိပေးဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင်

နေပြည်တော်ကောင်စီ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် ယခင်ကာလအတွေ့အကြုံများကို အခြေခံ၍ သက်ဆိုင်ရာဌာနများနှင့် ကြိုတင်ပြင်ဆင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သည့် အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အသိပေးကြေညာချက်များ စိုက်ထူခြင်း၊ မြို့နယ်များသို့ ကားများဖြင့် လှည့်လည်ကြေညာခြင်း စသည့်အသိပညာပေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သလို ပိုးတွေ့လူနာများပြားလာသဖြင့် နေအိမ်

တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာထားသည့် ဇမ္ဗူသီရိ လယ်ဝေးနှင့် ပျဉ်းမနားမြို့နယ်များတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော အမိန့်စာပါ အပိုဒ်(၃) အပိုဒ်(၅) (က) မှ (ဈ) အထိ စည်းကမ်းချက်များအတိုင်း ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

ဇမ္ဗူသီရိ လယ်ဝေးနှင့် ပျဉ်းမနားမြို့နယ် သုံးမြို့နယ် ဖြတ်သန်းသွားလာမှု လက်မှတ်များ၊ ကျန်းမာရေး/ ဈေးဝယ်ထွက်ခွင့် ကတ်ပြားများ ပါရှိမှု ထွက်စေခြင်း၊ စစ်ဆေးရေးနေရာ Check Point (၂၇) ခု ထားရှိကာ ဌာနဆိုင်ရာများပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခြင်းနှင့် မြို့နယ်အသီးသီးတွင် ရပ်ကွက်/ကျေးရွာများ၌ ကြေညာမှုများကို နေ့စဉ် တစ်ကြိမ်မှ ၃ ကြိမ်ခန့် ကြေညာခဲ့ရာ တစ်နေ့လျှင် ပျဉ်းမနားပေါင်း အကြိမ်ရေ ၁၆၀ ခန့်အထိ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင် နှာခေါင်းစည်း မတပ်ဆင်သူများအတွက် အသိပညာပေးကာလအတွင်း စစ်ဆေးပညာပေးမှုများ ပြုလုပ်ခဲ့သလို

ပညာပေးကာလ ကုန်ဆုံးသည့်အချိန်တွင်လည်း ထပ်မံစစ်ဆေးကာ နှာခေါင်းစည်းများ စဉ်ဆက်မပြတ်တပ်ဆင်နိုင် ရေးကို ဆောင်ရွက်ပေးခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နှာခေါင်းစည်းများ ဝေငှပေးသည့် Mask Campaign များလည်း ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင်လက်သန့်ဆေးရည်များလည်း ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို နေပြည်တော်အဆင့်၊ ခရိုင်နှင့် မြို့နယ်အဆင့်များ ဖွဲ့စည်းထားရှိပြီး ကိုဗစ်-၁၉ ကာကွယ်/ကုသရေး စင်တာများကိုလည်း ထားရှိဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲကျွမ်းကျင် ဝန်ထမ်းများသာမက ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းပြီး ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာများ စိစစ်ခြင်း၊ သွေးတွင်း အောက်ဆီဂျင်တိုင်းတာခြင်း၊ လိုအပ်ပါက RDT Test Kit ဖြင့် စာမျက်နှာ ၇ သို့



နှာခေါင်းစည်းများတပ်ဆင်ရေး ဈေးများအတွင်း လိုက်လံစစ်ဆေးအသိပညာပေးနေစဉ်။

မြေငလျင်လှုပ်ခတ်မှုနှင့် အနီးဆုံးဖြစ်သည့် သဖန်းဆိပ်ရေလှောင်တံမံ ထိခိုက်မှုမရှိဟုသိရ

နေပြည်တော် ဇူလိုင် ၃၀
ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ကန်ဘလူ မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၂) မိုင် အကွာတွင် အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ချ်) တာစကေး (၆ ဒသမ ၃) အဆင့်ရှိ အင်အားပြင်းထန် မြေငလျင် လှုပ်ခတ်ခဲ့သည့်အတွက် ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ငလျင် ရိုက်ခတ်မှုဒဏ်ကြောင့် ဌာနမှ ထိန်းသိမ်းထားသော ရေလှောင် တံမံနှင့် ဆက်စပ်ရေးအား အဆောက်အအုံများ ထိခိုက်မှုရှိ/ မရှိ ချက်ချင်းကွင်းဆင်းစစ်ဆေး ရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ သည်။ မြေငလျင် အဓိကလှုပ်ခတ် ခဲ့သည့်နေရာမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန်ဘလူဒေသ

ဖြစ်သော်လည်း ငလျင်ပြတ်ရွေ့ ကြောင့် ဆက်စက်မှုအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့ကို ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် ဆည်/တံမံများ နှင့် ရေအားလျှပ်စစ် အဆောက် အအုံများ ထိခိုက်မှုမရှိကြောင်း တွေ့ရှိရသည်။
အထူးသဖြင့် ငလျင်လှုပ်ခတ် မှုနှင့် အနီးဆုံးဖြစ်သည့် သဖန်း ဆိပ် ရေလှောင်တံမံကို အထူး ဂရုစိုက်၍ မျက်မြင်စစ်ဆေးခြင်း ကို ဆောင်ရွက်ခဲ့ရာတွင် တံမံ ကိုယ်ထည်၊ ရေထုတ်ပြန်၊ ရေပိုလွှဲ နှင့် ရေအားလျှပ်စစ်စက်ရုံများ အပါအဝင် ရေအား အဆောက် အအုံများ ထိခိုက်မှု မရှိကြောင်း တွေ့ရှိရသည်။ သဖန်းဆိပ် ရေလှောင်တံမံကြီးသည် အမြင့်

ပေ ၁၀၈ ပေရှိကာ၊ အလျား ၂၂၅၈၇ ပေရှိပြီး အရှေ့တောင် အာရှတွင် အရှည်လျားဆုံးတံမံ ဖြစ်၍ ရေပြည့်သိုလှောင်ပမာဏ ၂၈ သိန်းခန့် သိုလှောင်ထား နိုင်ကာ စိုက်ပျိုးမြေဧက ၅ သိန်း ခန့် ရေပေးဝေနိုင်သည့်အပြင် လှုပ်ခတ်ခတ်အား မဂ္ဂါဝပ် (၃၀) ကိုလည်း ထုတ်လွှတ်ပေးလျက် ရှိသည်။
ဆည်မြောင်းနှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန အနေ ဖြင့် ရေလှောင်တံမံများ ဘေးကင်း လုံခြုံမှုရှိစေရေး (Dam Safety) လုပ်ငန်းများကို ဦးစားပေးဆောင် ရွက်လျက်ရှိပြီး မိုးရာသီမတိုင်မီ အချိန်မှစ၍ တံမံစစ်ဆေးရေးအဖွဲ့ လေးဖွဲ့ကို ဖွဲ့စည်းပြီး အရေးကြီး သော တံမံများကို ကွင်းဆင်း စစ်ဆေးကာ တွေ့ရှိရသည့် အားနည်းချက်များကို အချိန်မီ



ပြုပြင်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ရေလှောင်တံမံ အောက်ဘက်ရှိ မြို့ပြကျေးရွာ နေ ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ် ထိခိုက်မှု လျော့ပါးစေရေးကို အထောက် အကူပြုစေနိုင်ရန် အတွက် အရေးပေါ်အခြေအနေ ကြိုတင် အောက်ဘက်ရှိ မြို့ပြကျေးရွာ နေ ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ် ထိခိုက်မှု တံမံတစ်ခုချင်းစီအလိုက် ရေးဆွဲ ကာ EPP ပါ လုပ်ငန်းစဉ်များ အတိုင်း လိုက်နာဆောင်ရွက် လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်

စာမျက်နှာ ၆ မှ
စစ်ဆေးခြင်းများ မြို့အဝင်ဂိတ်များတွင် ဆောင်ရွက် ပေးလျက်ရှိပြီး ကိုဗစ်-၁၉ သံသယရှိသူများအနေ ဖြင့် ပေါင်းလောင်းအားကစားကွင်းနှင့် လယ်ဝေး အားကစားကွင်းများတွင် စစ်ဆေးနိုင်ရေး ဆောင် ရွက်ပေးလျက်ရှိပါသည်။
ကုသရေးအနေဖြင့် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး ခုတင် (၁၀၀၀)၊ အမှတ် (၂) တပ်မတော် ဆေးရုံကြီး ခုတင်(၁၀၀၀)၊ ကလေးရောဂါအထူးကု ဆေးရုံကြီး၊ အရိုးရောဂါအထူးကု ဆေးရုံကြီး၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၃၀၀)၊ ပျဉ်းမနားခုတင် (၂၀၀)ဆုံ ပြည်သူ့ဆေးရုံ၊ လယ်ဝေးခုတင်(၁၀၀)ဆုံ ဆေးရုံ၊ တပ်ကုန်း ခုတင်(၁၀၀)ဆုံဆေးရုံ၊ ဒက္ခိဏ သီရိ ခုတင် (၅၀) ဆုံဆေးရုံ၊ ပုဗ္ဗသီရိ ခုတင် (၅၀) ဆုံ ဆေးရုံနှင့် ဇေယျာသီရိခုတင် (၅၀) ဆုံ ဆေးရုံ များတွင်ဆောင်ရွက်လျက်ရှိပါသည်။
Positive Center အဖြစ် မဏိရတနာ ကျောက်စိမ်းခန်းမ၊ စည်ပင်ညော်ရိပ်သာ (၁)နှင့် (၂)၊ လယ်ဝေးမြို့နယ် မြို့နယ်အားကစားရုံတွင်လည်း ကောင်း၊ Contact Person Quarantine အား

ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန် တွင်လည်းကောင်း၊ Stay at Home မြို့နယ်မှ လာရောက်သူများအား အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်) တွင် လည်းကောင်း၊ Facility Quarantine Center အဖြစ် နယူးဧရာ ဟိုတယ်နှင့် ဧမ္မာသီရိဟိုတယ်၊ Jade City ဟိုတယ် (အခမဲ့)၊ ဟိုတယ်ရွှေပြည်တော် တို့တွင်လည်း ကောင်း ထားရှိကုသနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိပါသည်။
ကိုဗစ်-၁၉ လူနာများ အောက်ဆီဂျင်သုံးစွဲ နိုင်ရေးအတွက် အစိုးရပိုင် Oxygen Plant ကိုးခုနှင့် ပုဂ္ဂလိကပိုင် Oxygen Plant တစ်ခု ထုတ်လုပ်မှုမှ လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နေ့စဉ်အောက်ဆီဂျင်အိုးများ လျှူဒါန်းနေမှုအရ လည်းကောင်း၊ အောက်ဆီဂျင်အိုးပေါင်း ၆၅၇ အိုး၊ လီတာ ၂၆၂၈၀ ခန့်ထုတ်ယူ၍ ဖြန့်ဝေပေးလျက်ရှိပြီး ပုဗ္ဗသီရိမြို့နယ်ပြည်သူ့ဆေးရုံ (ခုတင်-၃၀၀)တွင် တစ်ရက်လျှင် လီတာ ၄၀ ဆုံ ၁၄၄၀ အိုး ထုတ်ယူ သုံးစွဲနိုင်မည့် Oxygen Plant တစ်ခုလည်း ယခု ဇူလိုင်လကုန်တွင် ပြီးစီးရေး ထပ်မံတည်ဆောက် လျက်ရှိပါသည်။

လိုအပ်ချိန်တိုင်း ဆက်သွယ်ဆောင်ရွက်နိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ရောဂါ ကာကွယ်ရေးလုပ်ငန်း၊ ကုသရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီ၊ နေပြည်တော်တိုင်းစစ်ဌာန

ချုပ်၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များ/ ပြည်သူ များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြို့နယ် အလိုက် Call Center များထားရှိလျက် ဆက်သွယ် ရန် ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်	ခရိုင်/မြို့နယ်	အမည်	ရာထူး	ဖုန်းနံပါတ်	ရုံးဖုန်း
၁	ဥတ္တရခရိုင်	ဒေါ်သိမ့်အိဇင်	ဦးစီးအရာရှိ	၀၉၄၂၂၅၇၅၈	၀၆၇၅၁၀၁၄၂
၂	တပ်ကုန်းမြို့နယ်	ဦးအောင်မြင့်မိုး	ဒုတိယဦးစီးမှူး	၀၉၄၂၀၇၂၈၉၈	၀၆၇၈၀၇၀၀၀၁
၃	ဇေယျာသီရိမြို့နယ်	ဦးစိုးမိုးဦး	ဒုတိယဦးစီးမှူး	၀၉၄၀၀၄၃၉၆၀၇	၀၆၇၈၉၅၀၀၀၂
၄	ပုဗ္ဗသီရိမြို့နယ်	ဒေါ်ထက်မျက်လွင်	ဒုတိယဦးစီးမှူး	၀၉၉၆၇၄၉၆၂၈၀	၀၆၇၅၁၀၀၀၃
၅	ဥတ္တရသီရိမြို့နယ်	ဦးဟန်လင်းအောင်	ဒုတိယဦးစီးမှူး	၀၉၄၂၂၅၅၅၀၂	၀၆၇၄၁၇၂၃၅
၆	ဒက္ခိဏခရိုင်	ဦးဝေလွင်ဦး	ဦးစီးအရာရှိ	၀၉၂၅၇၇၃၇၆၈	၀၆၇၅၅၀၃၉၃
၇	ပျဉ်းမနားမြို့နယ်	ဒေါ်နွယ်နွယ်ဝင်း	ဒုတိယဦးစီးမှူး	၀၉၂၅၀၄၇၃၇၄၇	၀၆၇၂၅၀၅၈
၈	လယ်ဝေးမြို့နယ်	ဒေါ်နီလာအောင်	ဒုတိယဦးစီးမှူး	၀၉၂၅၀၀၉၇၃၀၀	၀၆၇၃၀၃၈၂
၉	ဧမ္မာသီရိမြို့နယ်	ဦးအောင်ကျော်ငြိမ်း	ဒုတိယဦးစီးမှူး	၀၉၂၅၆၂၅၁၆၆၅	၀၆၇၅၅၀၂၁၈
၁၀	ဒက္ခိဏသီရိမြို့နယ်	ဦးနိုင်ဖြိုးလင်း	ဒုတိယဦးစီးမှူး	၀၉၂၅၀၀၉၆၉၈၉	၀၆၇၄၁၉၁၂၈

(ဆက်လက်ဖော်ပြပါမည်)



ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ ရှိ Oxygen Plant တည်ဆောက်နေမှုကို တွေ့ရစဉ်။

စွယ်စုံရစာပေပညာရှင် ပင်ကိုရေးစာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း

ရွှေကျော်(စာပေဗိမာန်)

ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း (စည်သူဦးကြည်အေး) အကြောင်းကို ဆောင်းပါးရေးမည်ဆိုသောအခါ ဆရာကြီးကဲ့သို့ စွယ်စုံရစာပေပညာရှင်ကြီးအကြောင်းကို ပြည့်ပြည့်စုံစုံ ရေးနိုင်ပါမလားဟု မခံမရဲဖြစ်မိပါသည်။ သို့သော် ထိုတာဝန်ကို ဂုဏ်ယူနှစ်သက်မဆုံးဖြစ်ရကာ မြန်မာမှု၊ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်း ကြောင်းကို ထုံးလိုခြေ၊ ရေလိုနှောက် ပင်ကိုရေးစာရေးဆရာကြီး အသက် ၉၃ နှစ်အရွယ် ဆရာကြီးကို နေထိုင်ရာအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံ ဦးခိုက်ကန်တော့လိုခဲ့သည်။ အခွင့်သာသည်နှင့် ဆရာကြီး၏ လမ်းညွှန်ပံ့ပိုးမှု၊ ဆိုဆုံးမဩဝါဒကိုခံယူကာ ဆရာကြီးအကြောင်း ကို မိမိတို့လူငယ်များအတွက် အတုယူစရာအချက်အလက်များစုံလင်အောင် ရေးမည်ဟု ကျွန်မတို့သန္တာန်တွင် အားခဲထားခဲ့ သည်။ ယင်းမှာ အချည်းနှီးဖြစ်ခဲ့ရပြီ။ ထိုသည်မှာ ၁၅-၇-၂၀၂၁ ရက်တွင် ဆရာကြီး ကွယ်လွန်အနိစ္စရောက်ကြောင်း ကြားသိ လိုက်ရသည့် ဝမ်းနည်းဖွယ်သတင်းကြောင့် ဖြစ်ပါသည်။ ကျွန်မ ဝမ်းနည်းကြီးစွာ ဖြေမဆည်နိုင်ဖြစ်ရ၏။



စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း

ဆရာကြီး၏ ဘဝရပ်ပုံလွှာ ဆရာကြီးကို ဖခင် လယ်သမားကြီး ဦးရွှေစံနှင့် မိခင် ဒေါ်ငွေစင်တို့မှ ၁၂၉၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက် (၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်) တွင် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ ရွာသစ်ကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးဦးအနက် တတိယမြောက်သားဖြစ်သည်။ အမည် ရင်းမှာ ဦးကြည်အေးဖြစ်သည်။ မိဘများ မှာ မင်းမှုထမ်းမျိုးရိုးဖြစ်သည်။ ဆရာ ကြီးသည် အညာဒေသ၌ ပညာရှာမှီးရာ တွင် ဒုတိယကမ္ဘာစစ်မတိုင်မီက ဆင်ဖြူ ကျွန်း ဒီစတိုက်ကောင်စီ အထောက်အပံ့ ခံမှုလတန်းကျောင်း၊ ဆင်ဖြူကျွန်း ဦးဖိုးသိန်း အလယ်တန်းကျောင်းတို့တွင် မူလတန်းနှင့် အလယ်တန်းပညာများ သင်ကြားခဲ့သည်။ ဒုတိယကမ္ဘာစစ် အတွင်းတွင် ဆင်ဖြူကျွန်းဆရာရွယ် အထက်တန်းကျောင်းတွင် အထက်တန်း ပညာသင်ယူခဲ့၏။ ၁၉၄၄ ခုနှစ်တွင် ခုနစ်တန်းစာမေးပွဲ၊ ရှစ်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီးနောက် ကိုးတန်းပညာ ကို ဆက်လက်ဆည်းပူးသင်ယူနေစဉ် စစ်ရေးလှုပ်ရှားလာ၍ ကျောင်းများ ပိတ်လိုက်သောကြောင့် ပညာရေးရပ်နား လိုက်ရသည်။ ထို့နောက် ၁၉၄၉ ခုနှစ် တွင် အညာသားစစ်စစ် ဆရာကြီးသည် မလျော့သောခွဲလုံလဖြင့် ဆက်လက် ပညာသင်ကြားနိုင်ရန် ရန်ကုန်မြို့ရှိ ဝတ္ထုလစ်ကျောင်းသားဂုဏ်ရည် အလွတ် ပညာသင်ကျောင်း၌ ပညာရှာမှီးခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ထိုကျောင်း၌ပင် အထက်တန်းစာမေးပွဲကို အောင်မြင် ခဲ့သည်။ ထိုနှစ်တွင်ပင် မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သူ ဒေါ်တင်ဥနှင့် အကြောင်းပါခဲ့ပြီး သား သမီးလေးဦး ထွန်းကားခဲ့ကာ ရန်ကုန် တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အရှေ့ ၇ ရပ်ကွက်တွင်နေထိုင်၍ စာပေ များ ရေးသားခဲ့သည်။

သည် အတန်းပညာထူးချွန်သူများကို ဆရာကြီးအဖြစ် အလေ့အထတစ်ခုအဖြစ် မှတ်သားဖွယ် စာအုပ်စာစောင်များ ချီးမြှင့်ခဲ့ရာ ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်းသည် စာတော်သူဖြစ်သဖြင့် မကြာခဏ ဆရာချီးမြှင့်ခြင်းခံခဲ့ရကာ စာအုပ်များလက်ခံရရှိခဲ့သည်။ ထိုစာအုပ် စာစောင်များကို ဖတ်ရှုခြင်းကစ၍ စာပေ ကို စိတ်ဝင်စားလာခဲ့သည်။ ထို့ကြောင့် ဆရာဦးသန်းအောင်၏ စာပေချီးမြှင့်မှုမှ တစ်ဆင့် ဆရာကြီးသည် စာပေနှင့် ကျွမ်းဝင်လာကာ စာပေဝါသနာပါလာ ခဲ့ပြီး ၁၉၄၂ ခုနှစ်မှစ၍ ပိုမိုဖတ်ရှုလေ့လာ ခဲ့သည်။ ထိုသို့ပင် စာဖတ်သူများ ဖြစ်လေ့ ရေးသားခဲ့သည်။ သွေးသောက်မဂ္ဂဇင်း တွင်ဖော်ပြခဲ့ရသည့် ပြိုင်ပွဲဆုရ 'နှောင်ရစ် မြေခြာ'သည် ရှေးဦးစာညွှန်းဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် ဆင်ဖြူကျွန်းအောင်သိန်း ကလောင်ကို စတင်အသုံးပြု၍ ကဗျာ များရေးသားခဲ့ပြီး ထိုနှစ်တွင် 'သွေးသောက်မဂ္ဂဇင်း'၌ ပထမဆုံးဝတ္ထု တို 'စွပ်ကျယ်' ဖော်ပြခြင်းခံခဲ့ရသည်။ ၁၉၅၇ ခုနှစ်တွင် ရေးသားခဲ့သည့် စာပန်းချီပုံနှိပ်တိုက်ထုတ် 'လွမ်းယမုဦး' ဝတ္ထုမှာ ပထမဦးဆုံး လုံးချင်းဝတ္ထု ဖြစ်သကဲ့သို့ စာပေဗိမာန်က ထုတ်ဝေ သည့် စပ်ပန်းချီမိတ်ဆက်(၁၉၈၂)စာအုပ် မှာ ဦးဆုံးသုတစာအုပ်ဖြစ်သည်။

ဆရာကြီးသည် ကလောင်ခွဲပေါင်း ၂၀ ကျော်ဖြင့် မြဝတီ၊ ရှုမဝ၊ သွေးသောက်၊ စုံထောက်ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ရှင်အမြဲတော၊ စာပေဂျာနယ် မဂ္ဂဇင်းပေါင်းများစွာနှင့် စာနယ်ဇင်းမျိုးစုံတို့တွင် ရေးသားခဲ့၊ ရှေးဦးကလောင် ရွှေဇင်၊ ၁၉၅၂ ခုနှစ်မှစ၍ ဆင်ဖြူကျွန်းအောင်သိန်း၊ ဦးကြည်အေး၊ ဇင်အောင်၊ မင်္ဂလာဈာန်အောင်၊ ဦးအောင်သိမ်းမြတ်၊ ဦးသိန်းဇံ၊ ဆီညော် ဈာန်အောင်၊ စိုင်းဈာန်အောင်စသည့် အမည်များဖြင့် ကဗျာ၊ စကားပြေ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်၊ ဆောင်းပါးစာပေမျိုးစုံတို့ကို ရေးသားခဲ့၊ ဆရာကြီးရေးသားခဲ့သည့် စာအုပ်အမျိုး အစားပေါင်း ၂၀၀ ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီးသည့်အပြင် ဝတ္ထု၊ ဆောင်းပါးပေါင်း ၃၀၀၀ ကျော် အထိ ရေးသားခဲ့ ကျော်အထိ ရေးသားခဲ့

အေဝမ်းညွှန်မောင်ထံမှ ရုပ်ရှင်ပညာ သင်ယူခဲ့သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ရုပ်ရှင်ဇာတ်လမ်း မှတ်တမ်း တင်သူ၊ တွဲဖက်ဒါရိုက်တာ စသည်ဖြင့် ရုပ်ရှင်နယ်ပယ်တွင် ကျင်လည်ခဲ့သည်။ နောက်ပိုင်းတွင် စာပေရေးသားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ဘဝ စုံထောက်ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ရှင်အမြဲတော၊ စာပေဂျာနယ် မဂ္ဂဇင်းပေါင်းများစွာနှင့် စာနယ်ဇင်းမျိုးစုံတို့တွင် ရေးသားခဲ့သည်။ ရှေးဦးကလောင်ရွှေဇင်၊ ၁၉၅၂ ခုနှစ်မှစ၍ ဆင်ဖြူကျွန်းအောင်သိန်း၊ ဦးကြည်အေး၊ ဇင်အောင်၊ မင်္ဂလာဈာန်အောင်၊ ဦးအောင် သိမ်းမြတ်၊ ဦးသိန်းဇံ၊ ဆီညော်ဈာန်အောင်၊ စိုင်းဈာန်အောင်စသည့် အမည်များဖြင့် ကဗျာ၊ စကားပြေ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်၊ ဆောင်းပါးစာပေမျိုးစုံတို့ကို ရေးသားခဲ့သည်။ ဆရာကြီးရေးသားခဲ့ သည့် စာအုပ်အမျိုးအစားပေါင်း ၂၀၀ ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီးသည့်အပြင် ဝတ္ထု၊ ဆောင်းပါးပေါင်း ၃၀၀၀ ကျော် အထိ ရေးသားခဲ့သည်။

ဆရာကြီး၏ ထင်ရှားသောစာပေ လက်ရာများအနက်မှ အချို့စာအုပ်များ ကို ပထမအကြိမ်ထုတ် ခုနှစ်များနှင့် တကွဖော်ပြရလျှင် လှိုင်း(၁၉၆၀)၊ လွမ်းသူရ(၁၉၆၃)၊ ဂဠုန်ဆရာစံ (၁၉၆၅)၊ နေမင်းလမ်းသိန်းရာထောင် ပြဇာတ်(၁၉၆၅)၊ သွေးစွန်းသောလက် (၁၉၆၆)၊ မြစ်တို့၏သဘော (၁၉၆၆)၊ ဓားရောင်ကမ္ပေး (၁၉၆၇)၊ လယ်သမား သူပုန်(ပတွ-၁၉၆၈)၊ သတ်ရဲသည် သေရဲ သည်(ဒတွ-၁၉၆၉)၊ သူ့နိုင်ငံသား သံမုန် စားပြီလား(တတွ-၂၀၁၁)နှင့်ရဲရဲတောက် တို့မြန်မာတွေ(စတွ-၂၀၁၁)၊ နီရဲသော ဗိုလ်ဥတ္တမ(၁၉၇၀)၊ အကွပ်မဲ့တုံကြမ်း ပရမ်းပတာ(၁၉၇၀)၊ ငရဲနိုင်ငံ (၁၉၇၄)၊ စပ်ပန်းချီမိတ်ဆက်(၁၉၈၂)၊ မြန်မာ့ ထိုးကွင်းမင်ကြောင်ခလေး(၁၉၈၆)၊ ရိုးရာ ပုံပြင်စာပေစာတမ်းများ (ပတွ-၁၉၈၉) (ဒတွ-၁၉၈၉)၊ ကျေးလက်ရိုးရာ မြန်မာမှု ဓလေ့များ(ပတွ-၁၉၉၀)၊ (ဒတွ-၁၉၉၁)၊ ဇာတ်မာန်စာပေစာတမ်းများ (ပတွ- ၁၉၉၂)၊ အမေအဖေဝတ္ထုတိုများ(၂၀၀၃)၊ ပန်ချင်သူ ပျိုမောင်ထွေး(ပတွ-၂၀၀၅)၊ စာမျက်နှာ ၉၂

❑ ဆရာကြီးသည် ကလောင်ခွဲပေါင်း ၂၀ ကျော်ဖြင့် မြဝတီ၊ ရှုမဝ၊ သွေးသောက်၊ စုံထောက်ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ရှင်အမြဲတော၊ စာပေဂျာနယ် မဂ္ဂဇင်းပေါင်းများစွာနှင့် စာနယ်ဇင်းမျိုးစုံတို့တွင် ရေးသားခဲ့၊ ရှေးဦးကလောင် ရွှေဇင်၊ ၁၉၅၂ ခုနှစ်မှစ၍ ဆင်ဖြူကျွန်းအောင်သိန်း၊ ဦးကြည်အေး၊ ဇင်အောင်၊ မင်္ဂလာဈာန်အောင်၊ ဦးအောင်သိမ်းမြတ်၊ ဦးသိန်းဇံ၊ ဆီညော် ဈာန်အောင်၊ စိုင်းဈာန်အောင်စသည့် အမည်များဖြင့် ကဗျာ၊ စကားပြေ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်၊ ဆောင်းပါးစာပေမျိုးစုံတို့ကို ရေးသားခဲ့၊ ဆရာကြီးရေးသားခဲ့သည့် စာအုပ်အမျိုး အစားပေါင်း ၂၀၀ ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီးသည့်အပြင် ဝတ္ထု၊ ဆောင်းပါးပေါင်း ၃၀၀၀ ကျော် အထိ ရေးသားခဲ့

စာမျက်နှာ ၈ မှ

နတ်မောက်သူပုန်တဲ့ဟော (၂၀၀၉)၊ စံဝမ်းမှေးဝတ္ထုတိုများ (၂၀၁၀)၊ မြင့်မြတ်သော စာတော်များ (၂၀၁၄)၊ မြေ၏ဇာတ်ဟောင်း အပါအဝင် လယ်ယာမြေနေရာကံခံမဂ္ဂဇင်း ဝတ္ထုရှည်များ (၂၀၁၅)၊ ဝဲဂယက်မှာ နွဲ့လျက်ချာချာလည် (၂၀၁၈)၊ ပုဏ္ဏကနှင့် ရသစုံဝတ္ထုများ (၂၀၁၉)၊ မြန်မာပြည် သား စကားအလှကြွယ် (၂၀၂၀)၊ အတွေး အမြင်စာဘုရင် (၂၀၂၀) စသည်တို့ ဖြစ်ပါ သည်။ စာပေထုတ်ဝေသူများက ဆရာ ကြီး၏ စာအုပ်အမြောက်အမြားကို အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေပေးလျက် ရှိသည်။


ဆရာကြီး၏ဝတ္ထုများကို ဇာတ်လမ်း အသွင်ပြောင်း၍ ဒါရိုက်တာ ရှုမဝ ဦးကျော်၊ သရုပ်ဆောင် မောင်ယဉ်ထွေး၊ နွဲ့နွဲ့မူတို့ဖြင့် ‘ပုဏ္ဏက’ ဇာတ်ကား (၁၉၇၄) ဟူ၍လည်းကောင်း၊ ဒါရိုက်တာ ကိုဇော်(အရှင်ဇော်)၊ သရုပ်ဆောင်နေမင်း၊ စိုးမြတ်သူဇာ၊ ဆုမြတ်နိုးဦး၊ ဖြိုးရည်မျိုး တို့က ‘ပန်ချင်သူဖျို မောင်ထွေး’ ရုပ်ရှင် (၂၀၁၇)ကိုလည်းကောင်း ရိုက်ကူးပုံဖော် ထားသည်။

ထို့ပြင် ရှုမဝမဂ္ဂဇင်းမှ မွေးဖွားပေး လိုက်သည့် ထင်ရှားသော ဇင်အောင် ကလောင်သည် စူးရှထက်မြက်ကာ အောင်မြင်လှသည်။ ‘ငပွေးဗဟိုကော်မတီ သို့ အစီရင်ခံစာ’ စသည့် ဘဝနီင်ရေး နယ်ပယ်များအကြောင်း လှောင်ပြောင်




နစ်နစ်နာနာ ထိုးနှက်လိုတဲ့ စိတ်ရှိနေရင် ချိုးနှိမ်သင့်ပါတယ်’ ဟူ၍ လည်းကောင်း ကနောင်ကျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း တွင် ဆရာကြီးမြေကြားထားသည်ကို မှတ်သားဖတ်ရှုရပါသည်။ ထိုကလောင် ဖြင့် ဆရာကြီးသည် ၁၉၉၂ ခုနှစ်တွင် စာပေဗိမာန်က ကျင်းပပြုလုပ်သည့် ဇာတ်မာန် စာပေစာတမ်းများကဲ့သို့ စာတမ်းဖတ်ပွဲများတွင် စာတမ်းများ ဖတ်ကြားခဲ့သည့်အပြင် ၁၃၄၇ ခုနှစ် စာဆိုတော်လ အထိမ်းအမှတ်အဖြစ် မင်းဘူးမြို့၌ ကျင်းပပြုလုပ်သည့် စာပေ ဟောပြောပွဲများတွင်လည်း ဟောပြော ခဲ့သည်။

သမိုင်းတွင်ကျန်ရစ်သော စာပေများနှင့် ချီးမြှင့်ခံရသော ဂုဏ်ပြုဆုများ ၁၉၅၃ ခုနှစ်မှစ၍ သွေးသောက်




ပေါင်းချုပ်ဆုကို ၁၉၉၀ ပြည့်နှစ်တွင် ကိုဆေးရိုးဝတ္ထုတိုပေါင်းချုပ် (၄) ဖြင့် လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် ကိုဆေးရိုးဝတ္ထုတို (၆) ဖြင့်လည်းကောင်း ရရှိခဲ့သည်။

ဆက်လက်ပြီး ဆရာကြီးသည် ၁၉၉၈ ခုနှစ်တွင် (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှစာပေဆု (S.E.A Write Award)ကို ထိုင်းနိုင်ငံဘန်ကောက် မြို့၌ ထိုက်တန်စွာ ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထို့ပြင် ၂၀၀၃ ခုနှစ်တွင် ဝိဇ္ဇာပညာ ထူးချွန်ဆိပ် (ပထမဆုဆင့်) ကိုလည်း ကောင်း၊ ၂၀၀၄ ခုနှစ်တွင် ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာစာပေဆုကို လည်းကောင်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ စာအုပ်စာပေများကို စဉ်ဆက်မပြတ် ရေးသားထုတ်ဝေခဲ့ရာ ထိုစာအုပ်များ




၂၀၀၇ ခုနှစ်တွင် ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်း ဂုဏ်ယူဖွယ် ချီးမြှင့်ခြင်း ခံခဲ့ရသည်မှာ မင်္ဂလာရှိလှသည့် သတင်း ဖြစ်ခဲ့ပါသည်။ ထို့ပြင် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်က ဆရာကြီးအား စည်သူဘွဲ့ ထပ်မံပေးအပ်ချီးမြှင့်ခဲ့သည်။

အမျိုးသားစာပေဆုစာအုပ်များ ပထမအကြိမ် အမျိုးသားစာပေဆု ရကိုဆေးရိုးဝတ္ထုတိုပေါင်းချုပ် (၄) နှင့် ပတ်သက်၍ ဆုရွေးချယ်ရေးအဖွဲ့ ငယ်က ‘ဆင်ဖြူကျွန်းအောင်သိန်း၏ ကိုဆေးရိုး ဝတ္ထုတိုပေါင်းချုပ် (၄) တွင် သမ္ဘာ့စာပေဆုဆရာတစ်ဦး၏ အညာ ကျေးလက်ဘဝ သရုပ်ဖော်ချက်များမှာ အညာနဲ့ အညာသွေးမပြယ်သေးသော ဝန်းကျင်၌ ခေတ်သစ်လေ့စရိုက်များ ဝင်ရောက်ချိန်ကို ရေးခြယ်ထားရာ



လူနေမှုဘဝများကို ပီပြင်စွာရေးဖွဲ့ထား သည်။ အရေးအသားပြေပြစ်ကောင်းမွန် သည်။ ပင်ပန်းဆင်းရဲမှုကို ခံနိုင်ခြင်း၊ တင်းတိမ် ရောင့်ရဲခြင်း၊ စာနာတတ်ခြင်း၊ သဒ္ဒါတရားစိတ်ကောင်းစေတနာရှိခြင်း၊ အဆွေအမျိုးကို ချစ်ခြင်း၊ ဇာတိမြေကို တွယ်တာခြင်းစသည့် ထိန်းသိမ်းပွားများ သင့်သော မြန်မာလူမျိုးတို့၏စရိုက်ကို ပေါ်လွင်စွာရေးဖွဲ့လိုက်သည်’ ဟု သုံးသပ် မှတ်ချက်ပြုထားသည်ကို တွေ့ရှိရပါ သည်။

ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း ၏ သုံးထပ်ကွမ်းအမျိုးသားစာပေဆု ရရှိသော နေမင်းတစ်ထောင်ဝတ္ထုရှည် နှင့်ပတ်သက်၍ ဆုရွေးချယ်ရေးအဖွဲ့ ငယ်၏ မှတ်ချက်မှာ ‘နေမင်းတစ်ထောင် ဝတ္ထုရှည်သည် တစ်အုပ်တည်းမဟုတ်ဘဲ အတွဲ (၈) တွဲခွဲ၍ ထုတ်ဝေရသော ဝတ္ထု ရှည်ကြီးဖြစ်ပါသည်။ အုပ်ရေခွဲ၍ ထုတ်ဝေ ရသလို ဇာတ်ကောင်အမျိုးမျိုး၏ စရိုက်အဖွဲ့ကိုလည်း တင်ဆက်ထားပါ သည်။ ကုန်းဘောင်မင်းဆက် ပုဂံမင်း လက်ထက်မှစ၍ ၁၉၆၂ ခုနှစ် မတိုင်မီ အထိ မြန်မာနိုင်ငံရေးကို နောက်ခံထား ပြီး ရေးဖွဲ့ထားပါသည်။ ယင်းသို့ရေးဖွဲ့ရာ တွင် မြန်မာ့ယဉ်ကျေးမှုနှင့် အမျိုးသား ရေး စရိုက်လက္ခဏာတို့ကို ပီပြင်စွာ ဖော်ကျူးနိုင်သည်ကို တွေ့ရပါသည်။ ဇာတ်သွေးဇာတ်မာန်တို့ကို ဖော်ကျူးနိုင် သည့်အပြင် မျိုးချစ်စိတ်ဓာတ်တက်ကြွ စေရန် စေ့ဆော်မှုများသည် စာဖတ်သူ တို့အတွက် အားမာန်ကို ဖြစ်ပေါ်စေ သည်။ ဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင် အမျိုးမျိုးသည် မြန်မာ့လေ့၊ ရှေးခေတ် မြန်မာ့ရေမြေသဘာဝတို့နှင့်အညီ စကား အသုံးအနှုန်းများကိုပြောဆို၍ ဒေသ အလိုက်၊ စရိုက်အလိုက် အားပြိုင်လှုပ်ရှား ကြပါသည်။ နယ်ချဲ့တို့နှင့် ဆင်နွှဲရသည့် မျိုးချစ်စစ်ပွဲများမှာသည် စာပေရေးရာ များအထိ ဆွဲခေါ်လာသည့် ဝတ္ထုရှည်ကြီး ဖြစ်သည်။ နိုင်ငံတော်က ချမှတ်ထား သည့် လူမှုရေးဦးတည်ချက် (၄) ရပ်ကိုပါ အထောက်အကူပြုသဖြင့် “နေမင်း တစ်ထောင်” စာအုပ် (ရှစ်အုပ်တွဲ) ကို ၂၀၀၅ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်ဆု) အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်’ ဟု မှတ်သားတွေ့ရှိရပါသည်။ (ဆက်လက်ဖော်ပြပါမည်)




ထစ်ငြေ့သော ဟာသအရေးအသားများ ပါဝင်သည့်ဝတ္ထုများဖြင့် တစ်ဟုန်ထိုး ကျော်ကြားခဲ့ပြီး သရော်နှင့် ဟာသကို ပေါင်းစပ်ထားသည့် မုဆိုးရွတ်ပေတလူ တောလုံးဆူ (၂၀၁၁) ဝတ္ထုမှာလည်း ဟာသမြောက်လှပေသည်။ ‘ဦးကြောင် ဘီလူး’၊ ‘မောင်ကျော်နွဲ့’ သရော်ဝတ္ထုများ အပြင် ‘ဇာတ်မင်းသား မင်္ဂလာဇင်အောင်’ ဝတ္ထုတို့သည် စာဖတ်သူများကို အကျိုး ပြုနိုင်ပါ၏ဟူ၍ လည်းကောင်း၊ ဟာသ စာပေနှင့်ပတ်သက်၍ ‘ဟာသစာပေရေး သူရဲ အရည်အသွေးမှာ အဆင့်အတန်း ရှိတဲ့ စာပေသမားတစ်ယောက်တွင် မဖြစ်မနေရှိရမယ့် အရည်အသွေးတွေ အဖြစ် လောကကို ဆင်ခြင်သုံးသပ်တဲ့ အမြင်ရှိခြင်းဟာ ထူးခြားပါတယ်။

မဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုတိုများ အဖြစ် ကိုဆေးရိုးဝတ္ထုတိုများကို စတင် ရေးသားဖော်ပြခဲ့သည်။ ထိုရေးသား ဖော်ပြခဲ့သည့် ဝတ္ထုတိုများကို စုပေါင်း၍ ကိုဆေးရိုး (၁) (၁၉၆၃)၊ ကိုဆေးရိုး (၂) (၁၉၆၅)၊ ကိုဆေးရိုးဝတ္ထုတိုများ (၁၉၇၃)၊ ကိုဆေးရိုးဝတ္ထုတိုပေါင်းချုပ် (၄) (၁၉၉၀)၊ ကိုဆေးရိုးဝတ္ထုတို (၅) (၁၉၉၃)၊ ကိုဆေးရိုး ဝတ္ထုတို (၆) (၁၉၉၆)၊ ကိုဆေးရိုးဝတ္ထုတို (၇) (၂၀၀၁)၊ ကိုဆေးရိုးဝတ္ထုတို (၈) (၂၀၀၁)၊ ကိုဆေးရိုးဝတ္ထုတို (၉)၊ ကိုဆေးရိုးဝတ္ထု တို (၁၀)၊ ကိုဆေးရိုးဝတ္ထုတို (၁၁) (၂၀၀၇) စသည့် အတွဲအားလုံးပါဝင်သည့် ကိုဆေးရိုးပေါင်းချုပ် (၂၀၀၉)ကို ပုံစံပုံနှိပ် တိုက်မှ ထုတ်ဝေခဲ့သည်။ ထိုအတွဲများ ထဲမှ အမျိုးသားစာပေဆု (ဝတ္ထုတို



ထဲမှ ဝတ္ထုရှည်အတွဲပေါင်း (၈) တွဲ ပါဝင် သည့် နေမင်းတစ်ထောင် ဝတ္ထုရှည် စာအုပ်ဖြင့် ၂၀၀၅ ခုနှစ်အတွက် အမျိုး သားစာပေဆု သုံးထပ်ကွမ်း ထပ်မံရရှိ ခဲ့သည်။

နိုင်ငံတော်က ဘဝတစ်သက်တာလုံး စာပေရေးသား၍ ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို အလေးထား ဆောင်ရွက်ခဲ့ပြီး စာပေလက်ရာ အမြောက်အမြားကို ရေးသားပြုစုခဲ့သူ၊ သုတရသစာပေများစွာကို ရေးသားခဲ့သူ ဆရာကြီး ဆရာမကြီးများကို မြန်မာ နိုင်ငံ၏ အမြင့်ဆုံးစာပေဆုဖြစ်သော အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်လျက်ရှိရာ ခုနှစ်ဦးမြောက် တစ်သက်တာစာပေပညာရှင်ကြီးအဖြစ်



နှစ်သက်ဖွယ်ဖြစ်၍ စာဖတ်သူစေတနာ ပွားအောင်ရေးဖွဲ့နိုင်ကြောင်း တွေ့ရှိရ သဖြင့် ဆုပေးရန် ထောက်ခံပါသည်’ ဟူ၍ ၁၉၉၀ ပြည့်နှစ်အတွက် အမျိုးသား စာပေဆု (ဝတ္ထုတိုပေါင်းချုပ်) ဆုရွေးချယ် ခဲ့ပုံနှင့်ပတ်သက်၍ သုံးသပ်တင်ပြထား သည်ကို ဖတ်ရှုရပါသည်။

ဒုတိယအကြိမ်မြောက် ၁၉၉၆ ခုနှစ် အတွက် အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ခံရသော ကိုဆေးရိုးဝတ္ထုတို (၆) နှင့်ပတ်သက်၍ ဆုရွေးချယ်ရေးအဖွဲ့ ငယ်က ‘ဆင်ဖြူကျွန်းအောင်သိန်း၏ ကိုဆေးရိုး (၆) ဝတ္ထုတိုများတွင် စာရေး သူ၏ အတွေ့အကြုံနှင့်ကျက်မှုများကို တွေ့ရသည်။ ဒေသအလိုက် ဝေါဟာရ များကြွယ်ဝသည့် အညာကျေးလက်

❖ ကျောပိုးမှ

- (က) မြန်မာနိုင်ငံသို့လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ၁၅-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
- (ခ) မြန်မာနိုင်ငံသို့လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာထုတ်ပေးခြင်းများအား ယာယီရုပ်ဆိုင်းမှုတို့နှင့် စပ်လျဉ်း၍ ၂၀-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
- (ဂ) ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ၂၄-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
- (ဃ) ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့လာရောက်ကြမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်နှင့် လူမှုရေး ဗီဇာအပါအဝင်မည်သည့် ပြည်ဝင်ဗီဇာအမျိုးအစားကိုမဆို ယာယီရုပ်ဆိုင်းမှုနှင့်စပ်လျဉ်း၍ ၂၈-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်။

၂။ COVID-19 ကူးစက်ရောဂါ ပြည်ပမှဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့် အစီအမံများကို

ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန်ရှေးရှုလျက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အထက်ဖော်ပြပါ ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ပါသည်။

၃။ သို့ရာတွင် အရေးပေါ်အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွဲမရှောင် သာသောကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများ အပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြီးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့် ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ် အကူအညီတောင်းခံရန် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာကြရမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၃၀ရက်

❑ ကျောပိုးမှ

၃။ လှူဒါန်းသူများအနေဖြင့် ပြည်တွင်းနေရာဒေသအသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့် အခြားပြည်တွင်း ပုဂ္ဂလိက ဘဏ်အသီးသီးတို့တွင် အထက်အပိုဒ် ၁ (က) နှင့် (ခ) ပါ ငွေစာရင်း အမှတ်များကို ဖော်ပြလှူဒါန်းနိုင်ပါသည်။

၄။ အလှူရှင်စာရင်းကို မှတ်တမ်းထားရှိနိုင်ရန်အတွက် လှူဒါန်းသူများအနေဖြင့် အလှူရှင်အမည်၊ ဖုန်းနံပါတ်၊ နေရပ် လိပ်စာတို့ကို ပြည့်စုံစွာ ဖော်ပြပေးပါရန်နှင့် အလှူငွေများ ထည့်သွင်းပြီးပါက email: treasury05@365mopf.gov.mm, treasury10@365mopf.gov.mm သို့ အလှူငွေပေးသွင်းထားသည့် အထောက်အထားများကို ပေးပို့စေလိုပါသည်။

၅။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်း လှူဒါန်းနိုင်ပါသည်။

ညွှန်ကြားရေးမှူးချုပ်	၀၆၇-၃၄၁၀၅၆
ငွေတိုက်ဦးစီးဌာန	၀၉-၄၅၀၄၅၅၂၃၇
ဒုတိယညွှန်ကြားရေးမှူးချုပ်	၀၆၇-၃၄၁၀၅၈
ငွေတိုက်ဦးစီးဌာန	၀၉-၂၅၄၅၅၈၄၂၄

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

○ ကျောပိုးမှ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်းရှိ မြို့နယ်အချို့တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိရမှုများပြားလာပြီး ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိပါသဖြင့် အဆိုပါမြို့နယ်များတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် များတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျိုးဝင်ကြောင်း ကြေညာလိုက်သည် -

- (က) ပဲခူးတိုင်းဒေသကြီး
 - (၁) နတ်တလင်းမြို့နယ်။
- (ခ) မန္တလေးတိုင်းဒေသကြီး
 - (၁) မြစ်သားမြို့နယ်၊
 - (၂) မတ္တရာမြို့နယ်၊
 - (၃) သပိတ်ကျင်းမြို့နယ်၊
 - (၄) မိတ္ထီလာမြို့နယ်၊
 - (၅) ဝမ်းတွင်းမြို့နယ်၊
 - (၆) သာစည်မြို့နယ်၊
 - (၇) ငါန်းဇွန်မြို့နယ်၊
 - (၈) တောင်သာမြို့နယ်၊
 - (၉) ပျော်ဘွယ်မြို့နယ်။

၃။ အဆိုပါမြို့နယ်များရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျိုးဝင်သော ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည် -

- (က) မိမိနေအိမ်တွင်သာ နေထိုင်ရန် -
 - (၁) အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမပါ။
 - (၂) ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်း လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းများ၊ ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရေသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများနှင့် ဆက်စပ်ဆောင်ရွက်ရသည့်လုပ်ငန်းများ၌ မဖြစ်မနေ တာဝန်ထမ်းဆောင်သူများမပါ။
- (ခ) Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှားလေယာဉ်ခရီးစဉ်များ အတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သော လေကြောင်းလိုင်းများ အထွေထွေလေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ၊ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ လေယာဉ်ဆီဖြည့်တင်းရေးလုပ်ငန်း၊ လေကြောင်းဖြင့် ကုန်စည်တင်သွင်း/တင်ပို့ခြင်း လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း (Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီ အေဂျင်စီများ၊ လေယာဉ်တင် အစားအသောက် ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း၊

လေယာဉ်ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်းလုပ်ငန်းမှ ဝန်ထမ်းများမပါ။

- (င) ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ပုဂ္ဂလိက ဆိပ်ကမ်းများ၊ သင်္ဘောလိုင်းဌာနေကုန်လှယ်လှယ်ရုံးများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း (Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းများ၊ ဆိပ်ကမ်းပို့ကုန်/ သွင်းကုန် သယ်ဆောင်သည့် ကုန်တင် မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်းကုန်သေတ္တာစခန်းများ (Inland Container Depot) နှင့် ကုန်းတွင်းဆိပ်များ (Dry Port) မှ ဝန်ထမ်းများမပါ။
- (စ) ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှု လုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာ ရောင်းချခြင်းများမပါ)၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများ မပါ။

- (ခ) ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံ များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများအနေဖြင့် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးရန်။
- (ဂ) အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်။
- (ဃ) မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင်တစ်ဦးသာ သွားရောက်ရန်။
- (င) ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင်တစ်ဦးသာ သွားရောက်ရန်။
- (စ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ရန်။
- (ဆ) တာဝန်ထမ်းဆောင်ရန် သွားရောက်/ ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်။
- (ဇ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာသွားရောက်ရန်။
- (ဈ) အဆိုပါမြို့နယ်များမှ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင် ယာဉ်များသွားလာမှု စံသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်။

၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ဃ)၊ (င) နှင့် (ဇ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင်ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့်သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် ဖြစ်သည်။

၅။ ဤအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။

၆။ ဤအမိန့်သည် ၃၁-၇-၂၀၂၀ ရက်၊ နံနက် ၀၄:၀၀ နာရီအချိန်မှ စတင်သက်ရောက်သည်။


ဒေါက်တာသက်နိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး

ကာတွန်း မြေဇာ စိန်မျောက်မျောက်၊ စိန်ပေါက်ပေါက်၊ နှင်းနှင်းလေးနဲ့ ရေမြင်းလေး ကာတွန်းတို့၏ ပဲ့ကိုင်ရှင်

(၁၉၄၆-၂၀၂၁)

မြန်မာကာတွန်းဆရာကြီးဖြစ်သူ ကာတွန်း ဦးမြေဇာသည် မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ ဇာတိဖြစ်ပြီး ၁၉၄၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အဖ ဦးဘစိန်၊ အမိ ဒေါ်သန်း တို့၏သားဖြစ်သည်။ ၁၉၆၆ ခုနှစ်တွင် မန္တလေးမြို့ရှိ လူထုဦးလှ၊ လူထုဒေါ်အမာတို့ထံတွင် သတင်းစာပညာ၊ စာပေပညာရပ်များကို သင်ကြားခဲ့သည်။

ကာတွန်းဆရာကြီး မြေဇာသည် ၁၉၆၈ ခုနှစ်၊ တွင် ပန်းချီပညာ တက်ရောက်သင်ယူခဲ့သည်။ ကြေးမုံသတင်းစာတွင် ကာတွန်းများ စတင်ရေးဆွဲ ခေတ်ကို သရော်သည့် သူ၏ တစ်ကွက်ကာတွန်း ခဲ့ပြီး ထိုနှစ်ပွဲပင် ရန်ကုန်ပန်းချီ ပန်းပုကျောင်း များသည် လူကြိုက်များပြီး စာဖတ်သူများအား



၁၀-၁၀-၂၀၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ကာတွန်းမြေဇာ၏ ကာတွန်းတစ်ကွက်။

မြန်မာ့အလင်း



ဆွဲဆောင်နိုင်ခဲ့သည်။ စာနယ်ဇင်းများတွင် ၎င်း၏ ကိုယ်ပိုင်ဟန် ရေးဟန်အသစ်ဖြင့် ကာတွန်း အမြောက်အမြား ရေးဆွဲခဲ့ပြီး စိန်မျောက်မျောက်၊ စိန်ပေါက်ပေါက်၊ နှင်းနှင်းလေးနဲ့ ရေမြင်းလေး စသည့် ကာတွန်းဇာတ်ကောင်တို့၏ ပဲ့ကိုင်ရှင် ကာတွန်းဆရာကြီး ဖြစ်သည်။
ကာတွန်းဆရာကြီး မြေဇာနှင့်အတူ ကာတွန်း ငွေကြည်၊ ကာတွန်း ရွှေမင်းသား၊ ကာတွန်း မောင်မောင်၊ ကာတွန်း ခင်ဆွေတို့သည် ၎င်း၏ ကာတွန်းရေးဖော်များ ဖြစ်ခဲ့ကြကြောင်း သိရသည်။

ကာတွန်းဆရာကြီးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ၎င်း၏နေအိမ်၌ပင် လူကြီး ရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ကာတွန်းဆရာကြီး မြေဇာ ကွယ်လွန်ခြင်းသည် မြန်မာကာတွန်းလောကအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ ဆရာကြီးသည် ကွယ်လွန် ချိန်တွင် အသက် (၇၆) နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့အလင်း

ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ပစ္စည်းများကို အများပြည်သူအလုပ်ပိတ်ရက်များတွင် ဆက်လက်တင်သွင်းခွင့်ပြု

နေပြည်တော် ဇူလိုင် ၃၀ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ် နိုင်ရေးအတွက် ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းခွင့်အတွက် သွင်းကုန် လိုင်စင်လျှောက်ထား ခြင်းမှ ယာယီကင်းလွတ်ခွင့်ပြု ပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင် ပြေစေရေးအတွက် နယ်စပ်ကုန် သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် အများပြည်သူ အလုပ်ပိတ်ရက်ရှည် ဖြစ်သည့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၈ ရက်

အထိ ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်း ဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) ရုံးများသို့ ပို့ကုန် သွင်းကုန်လိုင်စင် လာရောက် လျှောက်ထားမှုများကို ပုံမှန် အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုဆောင် ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာ ယနေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentra- tor ၄၈၉၆ခု၊ Test Kit ၉၀၀ အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကော့သောင်း၊ ကျိုင်းတုံ၊ လွယ်ဂျယ် ကုန်သွယ် ရေးစခန်းများမှ အောက်ဆီဂျင် အရည် (Bowser) ယာဉ်တစ်စီး

ဖြင့်၁၈တန်းအောက်ဆီဂျင်အရည် (အိုးဖြင့်) ၂၁ တန်း၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၅၃၉၉ ခု၊ နှာခေါင်းစည်း (Mask) ၉၄ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ ၂၉ ခုမှ ယာဉ်စီးရေ ၅၅ စီးဖြင့် တင်သွင်း လာခြင်းဖြစ်ကြောင်း သိရသည်။ တစ်နိုင်လုံးအတိုင်းအတာ ဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ၃၀ ရက်အထိ ယာဉ်စီးရေ ၆၉၂ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၆၈၈ တန်း၊ အောက်ဆီ ဂျင်အရည် (အိုးဖြင့်) ၅၅၆ တန်း၊



နယ်စပ်ဂိတ်များမှတစ်ဆင့် အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးဆိုင်ရာပစ္စည်းများ မော်တော်ယာဉ်များဖြင့် သယ်ဆောင်လာစဉ်။

အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်း၊ အိမ်သုံး အောက်ဆီဂျင် စက် ၅၉၂၇၄ ခု၊ Test Kit ၃၀၆၉၇၈ ခု၊ နှာခေါင်းစည်း (Mask) ၉၆၃ တန်း၊ Oxygen Plant ၁၁ ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာ တာဝန် ရှိသူများထံ တိုက်ရိုက်ဆက်သွယ် နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက် များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။

သတင်းစဉ်



ရီယိုဒီဂျနေရိုးမြို့တွင် စက်တင်ဘာလအတွင်း အားကစားရုံကြီးများ ပြန်လည်ဖွင့်လှစ်သွားမည်

ရီယိုဒီဂျနေရိုး ဇူလိုင် ၃၀
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ ဘောလုံးအားကစားရုံကြီးများကို စက်တင်ဘာလမှစတင်ကာ ပရိသတ်အင်အား ၅၀ ရာခိုင်နှုန်းဖြင့် ပြန်လည်ဖွင့်လှစ်ပေးမည်ဟု မြို့တော်ဝန် အက်ဒါဒါပက်စ်က ဇူလိုင် ၂၉ ရက်တွင်ပြောသည်။

နာခေါင်းစည်းတပ်ဆင်ရမည်

ပွဲကြည့်ပရိသတ်များမှာ ကာကွယ်ဆေးနှစ်ကြိမ်လုံး ထိုးပြီးသည့်သူများဖြစ်ရမည်အပြင် ပွဲကြည့်နေစဉ်အတွင်း လူမှုဝေးကွာအစီအစဉ်များအတိုင်း ကျင့်သုံးရမည်ဖြစ်သည်။ ထို့ပြင် ပါးစပ်၊ နှာခေါင်းစည်းလည်း တပ်ဆင်ရမည်ဖြစ်သည်။

ပိတ်ပင်ခဲ့

အကယ်၍ ကျန်းမာရေးဝန်ကြီးက ကူးစက်မှုများ များပြားနေသည့်အတွက် အဆိုပါအစီအစဉ်ကိုရပ်ဆိုင်းရန် ပြောလာပါကလည်း အဆင်သင့်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ပြီးခဲ့သည့်နှစ် မတ်လအတွင်း မှ စတင်ကာ ရီယိုဒီဂျနေရိုးတွင် ဘောလုံးပွဲများ၌ ပွဲကြည့်ပရိသတ်များဖြင့် ကျင်းပခြင်းကို ပိတ်ပင်ခဲ့သည်။ ဘရာဇီးနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်ခံရသူ ၁၉ ဒသမ ၈ သန်းရှိပြီး သေဆုံးသူ ၅၅၄၀၀၀ ရှိသည်ဟု သိရသည်။



ဘရာဇီးနိုင်ငံ မာရာကာနာအားကစားရုံကြီးကို တွေ့ရစဉ်။

အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်မှုများ မြင့်မားလာသည့်အတွက် နိုင်ငံခြားသား နှစ်သောင်းထက်မနည်း ပြန်လည်ထွက်ခွာ

ဂျကာတာ ဇူလိုင် ၃၀
အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်မှုများ များပြားလာသည့် အတွက် နိုင်ငံခြားသားများမှာ အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာနေကြပြီ ဖြစ်သည်။

ပျံနှံ့နေ

အိန္ဒိယတွင် ပထမဆုံး တွေ့ရှိရသည့် ဗီဇပြောင်း ဒယ်လီတာ ကူးစက်မှုမှာ အင်ဒိုနီးရှားနိုင်ငံတွင် ပျံနှံ့နေပြီဖြစ်သည်။

ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံခြားသားပေါင်း ၂၀၀၀၀ ထက်မနည်း အင်ဒိုနီးရှားနိုင်ငံ ဆိုကာနို - ဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြကြောင်း အာဏာပိုင်များက ပြောသည်။

သို့သော်လည်း ပြီးခဲ့သည့်လအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားသည့် နိုင်ငံခြားသားပေါင်း ၂၀၀၀၀ ကျော်ရှိသည်။ ယခုလအတွင်း ထွက်ခွာသွားသည့် နိုင်ငံခြားသား အရေအတွက်မှာ ၂၀၂၅ ဦးရှိသည်။



ပြည်ပသို့ထွက်ခွာမည့် နိုင်ငံခြားသားများကို တွေ့ရစဉ်။

ထွက်ခွာခဲ့ကြ

ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံမှ ထွက်ခွာသွားသည့် ဂျပန်နိုင်ငံသားပေါင်း ၃၃၂၀ ရှိသည်။ ထို့ပြင် တရုတ်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့မှ နိုင်ငံသားများလည်း

အင်ဒိုနီးရှားနိုင်ငံမှ ခွဲကြသည်။

သေဆုံးသူ ၁၃ ဦးရှိ ဇူလိုင်လ နှောင်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ် -၁၉ ကြောင့်သေဆုံးသွားသည့် ဂျပန်နိုင်ငံသား ၁၃ ဦး ရှိသည်ဟု ဂျကာတာရှိ ဂျပန်သံရုံးက

ထွက်ခွာ

ပြောသည်။

လာမည့်လအတွင်း အင်ဒိုနီးရှားနိုင်ငံမှ ထွက်ခွာမည့် ဂျပန်နိုင်ငံသားတစ်ဦးက အင်ဒိုနီးရှားတွင် ကျန်းမာရေးစနစ် တိုးတက်လာခြင်း မရှိသရွေ့ ပြန်လာနိုင်မည် မဟုတ်ဟု ပြောသည်။ အင်န်အိတ်ချ်က

ဆီးရီးယားတွင် ကိုဗစ် -၁၉ ကာကွယ်ဆေး ၁၅၀၀၀ လက်ခံရရှိ

ဒမတ်စကက် ဇူလိုင် ၃၀
တရုတ်နိုင်ငံထုတ်ကိုဗစ် -၁၉ ကာကွယ်ဆေးများကို ဇူလိုင် ၂၉ ရက်တွင် လက်ခံရရှိခဲ့သည်ဟု ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ဒမတ်စကက်မြို့၌ ပြုလုပ်သည့် ကာကွယ်ဆေးလက်ခံသည့်ပွဲသို့ ကျန်းမာရေးဝန်ကြီး ဟတ်ဆန် အယ် ဂဟာဘတ်ရှီလည်းတက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေးများပေးပို့ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဆီးရီးယားကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။ အဆိုပါကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြုထားပြီး အစွမ်းထက်မှုနှင့် အကျိုးသက်ရောက်မှုတို့ကိုလည်း သက်သေပြပြီးဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ယခုလိုကာကွယ်ဆေးများပေးပို့လိုက်သည့်အတွက် တရုတ်နိုင်ငံနှင့် ဆီးရီးယားပြည်သူတို့ကြား ခင်မင်ရင်းနှီးသည့်ဆက်ဆံရေးကိုပြသရာရောက်ကြောင်း ၎င်းကပြောသည်။

တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက်ခံရသူပေါင်း ၁၇၁၀ ထပ်တိုး

ဆိုးလ် ဇူလိုင် ၃၀
တောင်ကိုရီးယားနိုင်ငံတွင် ဇူလိုင် ၂၉ ရက်က ကိုဗစ် -၁၉ နောက်ထပ် ကူးစက်ခံရသူ ၁၇၁၀ ထပ်တိုးလာရာစုစုပေါင်းကူးစက်ခံရသူ အရေအတွက်မှာ ၁၉၆၈၀၆ ဦးအထိရှိလာသည်။ နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၀၀၀ အထက်တွင် ရှိနေသည်မှာ ၂၄ ရက်ဆက်တိုက် ရှိနေပြီဖြစ်သည်။

မကြာသေးမီကဖြစ်ပွားခဲ့သည့် အစုလိုက်ကူးစက်မှုများမှာ ဆိုးလ်မြို့နှင့် ဂယောင်းဂီပြည်နယ်တို့တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ နောက်ထပ် ကူးစက်ခံရသူများအနက် ဆိုးလ်မြို့တွင် နေထိုင်သူ ၄၈၇ ဦးနှင့် ဂယောင်းဂီပြည်နယ်မှ ၅၁၅ ဦးရှိသည်ဟု သိရသည်။

နိုင်ငံရပ်ခြားမှ ကူးစက်ခံလာရသူ ၄၈ ဦး ရှိသည်ဟု သိရသည်။ တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၆ ရက်မှစတင်ကာ ကာကွယ်ဆေးထိုးပေးခြင်းများပြုလုပ်ခဲ့ပြီး လူပေါင်း ၁၈၇၂၉၇၀၀ ကိုကာကွယ်ဆေးထိုးပေးပြီးဖြစ်သည်။

အာဖဂန်နစ္စတန်ရှိ တာလီဘန်များ ထိန်းချုပ်ထားသည့်ဒေသတွင် ရေကြီးမှုကြောင့် လူ ၆၀ ကျော် သေဆုံး

ကဘူးလ် ဇူလိုင် ၃၀
တာလီဘန်တို့ ထိန်းချုပ်ထားရာဒေသတွင် ဇူလိုင် ၂၉ရက် ရေကြီးမှုကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့သည်ဟု အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းပြည်နယ် နူရီစတန်အုပ်ချုပ်ရေးမှူးက ပြောသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီလုပ်ဆောင်ပေးနေကြောင်းနှင့် အခြားသောလိုအပ်သည့် ထောက်ပံ့မှုများကိုလည်း ပြုလုပ်နေသည်ဟု တာလီဘန်တို့က ပြောသည်။ အကူအညီများတောင်းခံထားပြီး ရေကြီးမှုဒဏ်ခံစားရသည့် ပြည်သူများကိုချက်ချင်းအကူအညီများ လွှဲပြောင်းပေးမည်ဟု တာလီဘန်တို့က ကြေညာချက် ထုတ်ပြန်ထားသည်။

သို့သော်လည်း ရေကြီးမှုဖြစ်ပွားရာဒေသမှာ အာဖဂန် အစိုးရထိန်းချုပ်မှုအောက်တွင် မဟုတ်ဘဲ တာလီဘန်တို့ ထိန်းချုပ်ထားရာဒေသတွင် ဖြစ်သည့်အတွက် အသက်ရှင်ကျန်ရစ်သူများကို မည်သို့ အကူအညီပေးရမည်မှာ မရှင်းလင်းသေးပေ။ လာမည့်လကုန်ပိုင်းတွင် အာဖဂန်နစ္စတန်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်ရာ တာလီဘန်တို့သည် နယ်မြေချွေထွင်ရေးအတွက် တိုက်ပွဲများပြုလုပ်နေသည်။
တာလီဘန်တို့ ထိန်းချုပ်ထားရာဒေသရှိ နယ်စပ်များတွင် ဖြတ်သန်းသွားလာသူများကို အခွန်ကောက်ခံမှုများပြုလုပ်နေပြီဖြစ်သည်။

အင်န်အိတ်ချ်က

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာရှ-ပစိဖိတ်နိုင်ငံများတွင် အကြီးအကျယ်ထိခိုက်ပျက်စီးလျက်ရှိ

ဟောင်ကောင် ဇူလိုင် ၃၀

ကိုဗစ်-၁၉ ကပ်ရောဂါသည် အာရှ-ပစိဖိတ်နိုင်ငံများတွင် အကြီးအကျယ် ထိခိုက်ပျက်စီးလျက်ရှိချိန်တွင် အိန္ဒိယနိုင်ငံ၌ ဇူလိုင် ၃၀ ရက်အထိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၃၁၅၇၂၄၄ ဦး ရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင်လည်း တစ်နေ့အတွင်း သေဆုံးသူ စံချိန်တင်မြင့်တက်လာခဲ့သည်။

အိန္ဒိယ

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း ၃၁၅၇၂၄၄ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန် လိုက်သော အချက်အလက်များတွင် ဖော်ပြထား သည်။

ထို့ပြင် ကိုဗစ်-၁၉ ကြောင့် စုစုပေါင်းသေဆုံးသူ ၄၂၃၂၄၄ ဦးအထိ ရောက်ရှိလာခဲ့သည်။

အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၄၁၀၆၈ ဦးရှိပြီး ၁၇၅၉ ထပ်မံသေဆုံးခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားကတည်းက အဆိုပါ ပမာဏသည် တစ်နေ့တည်းအများဆုံးသေဆုံးသည့် ပမာဏဖြစ်သည်။

နောက်ဆုံးသတင်းအချက်အလက်များကို အခြေခံ၍ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏ စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၃၇၂၃၇၄ ဦးရှိလာခဲ့ပြီး ကိုဗစ်-၁၉ ဆက်စပ် သေဆုံးသူ ၉၂၃၁၁ ဦး ရှိလာခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာပြီးဆေးရုံမှဆင်းလာသူ ၄၄၅၅၀ ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ မှ ပြန်လည် ကောင်းမွန်လာသူ ၂၇၃၀၇၂၀ အထိ ရောက်ရှိလာ သည်။

အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ ကာကွယ်ဆေးထိုး အစီအစဉ်ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပြီး လူဦးရေ ၂၀ ဒသမ ၁၄ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးကြောင်း သိရသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမ တစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၄၆ ဒသမ ၈၀ သန်း



မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေသူများကိုတွေ့ရစဉ်။

ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ဖော်ပြသည်။

မလေးရှား

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၆၈၄၀ ရှိလာမှုနှင့်အတူ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ စုစုပေါင်း ၁၀၉၅၄၈၆ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။

ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရန်အဗ္ဗဒူလာက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၇ ဦး မှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၁၆၈၂၃ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ပြောကြားလိုက် သည်။

ကိုဗစ်-၁၉ ကြောင့် နောက်ထပ် ၁၃၄ ဦး သေဆုံး ကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉

ကြောင့် သေဆုံးသူ ၈၈၅၉ ဦး ရှိလာခဲ့ပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၁၂၁၇၉ ဦး ရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကောင်းမွန်လာသူ ၉၀၂၉၂၁ သို့မဟုတ် ၈၂ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။

ဖိလစ်ပိုင်

ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၈၅၆၂ ဦးရှိကြောင်း ဖော်ပြ မှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၅၈၀၈၂၄ ဦးအထိ ရောက်ရှိလာခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် နောက်ထပ် ၁၄၅ ဦး ထပ်မံ သေဆုံးမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၂၇၇၂၂ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဌာနက ဖော်ပြလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေး ပြီးသူ ၁၅ သန်းကျော်ရှိလာပြီဖြစ်သည်။ အစိုးရသည် မြို့တော်မနီလာကို ဩဂုတ် ၆ ရက်မှစပြီး တင်းကျပ် သည့် ကန့်သတ်ပိတ်ဆို့မှုပြုလုပ်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။

တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၇၀၀ ဦး ရှိလာပြီးနောက် စုစု ပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၉၆၈၀၆ ဦး အထိ ရောက်ရှိလာခဲ့သည်။

ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူများမှာ ဆိုးလ်ဒေသခံများနှင့် ချိုဂျီပြည်နယ်တို့မှ အများဆုံးဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် လေးဦး ထပ်မံသေဆုံးခဲ့သော ကြောင့် စုစုပေါင်းသေဆုံးသူ ၂၀၈၉ ဦးအထိ ရောက်ရှိ လာသည်။

အသွားအလာကန့်သတ်နေထိုင်မှုမှ အပြည့်အဝ ပြန်လည်ကောင်းမွန်လာသူ ၁၁၉၈ ဦး ရှိလာသော ကြောင့် စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူပေါင်း ၁၇၂၇၅၇ ဦး ရှိလာ ခဲ့သည်။ နိုင်ငံအတွင်းကိုဗစ်-၁၉ စမ်းသပ်စစ်ဆေး ပြီးသူ ၁၁ ဒသမ ၆၈ သန်းရှိလာခဲ့သည်။

ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက် ဖြစ်ပွားသူ ၆၆၈ ဦး ရှိလာပြီးနောက် စုစု ပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၇၆၅၈၅ ဦး အထိရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားလိုက်သည်။ အသစ်ထပ်မံကူးစက် ဖြစ်ပွားသူများအနက် ၂၄၀ မှာ ပြည်ပကူးစက်ဖြစ်ပွား သူများဖြစ်ကြသည်။

ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၂၅၅ ဦး ရှိလာ ပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၃၇၅ ဦးအထိ ရောက်ရှိလာခဲ့ပြီး ကိုဗစ်-၁၉ မှ ပြန်လည်ကောင်းမွန်လာသူ ၆၉၁၉၈ ဦး ရှိလာပြီ ဖြစ်သည်။ ဆင်ဟွာ

ဘရာဇီးနိုင်ငံတွင် ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူ ငါးသိန်းခွဲကျော်အထိ ရောက်ရှိလာ



ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြင့် ကွယ်လွန်သွားသူအတွက် ကျန်ရစ်သူများ ဝမ်းနည်းပူဆွေး နေမှုကို တွေ့ရစဉ်။

ရီယိုဒီဂျနေရိုး ဇူလိုင် ၃၀

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၁၃၁၈ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၅၅၄၄၉၇ ဦးအထိ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြလိုက်သည်။

ထို့ပြင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၄၂၂၈၃ ဦး ရှိလာကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၉၈၃၉၃၆၅ ဦး ရှိလာ ခဲ့သည်။

ကမ္ဘာတတိယ အများဆုံးဖြစ်

ဘရာဇီးနိုင်ငံသည် အမေရိကန်ပြည်ထောင်စု ပြီးလျှင် ကိုဗစ်-၁၉ ဖြင့် ကမ္ဘာတတိယသေဆုံးမှု အများ ဆုံးနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွင် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာတတိယ အများဆုံးဖြစ်သည်။

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ လှိုင်းဂယက်သစ်

ကူးစက်ဖြစ်ပွားမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရပြီး ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများပြည့်လျှံ လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြ သည်။

ကူးစက်ဖြစ်ပွားမှုများ မြင့်တက်

ပြည်နယ်ခန့်ခွဲ၏ မြို့နယ်များတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာခဲ့သည်။ ၁၃၇ ဒသမ ၆ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ် ထိုးနှံမှုခံယူပြီးပြီဖြစ်ပြီး ၃၉ ဒသမ ၄ သန်း မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးပြီ ဖြစ်ကြောင်း သိရသည်။ ဆင်ဟွာ

အစွရေးနိုင်ငံတွင် သက်ကြီးရွယ်အိုများအား တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် ပြင်ဆင်

ကေကေစိုး

အစွရေးနိုင်ငံတွင် သက်ကြီးရွယ်အိုများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်ထပ် ထပ်ထိုးပေးရန် အစီအစဉ်ရှိကြောင်း ဇူလိုင် ၂၉ ရက်တွင် ကြေညာခဲ့သည်။ အသက် ၆၀ နှင့်အထက် လွန်ခဲ့သည့် ငါးလအတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသည့် သက်ကြီးရွယ်အိုများကို နောက်ထပ်တစ်ကြိမ် ကာကွယ်ဆေးထပ်ထိုးပေးမည်ဖြစ်သည်။

ကာကွယ်ဆေးထိုးပေးမည်

အစွရေးနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရှိန်အဟုန်ဖြင့် ထိုးပေးနိုင်သော်လည်း လက်ရှိတွင် ကာကွယ်ဆေး၏ စွမ်းဆောင်ရည် နှင့် ပတ်သက်၍ သတိပေးမှုများ ပိုမိုများလာခြင်းနှင့် ကူးစက်မှုများ ပြန့်လွှတ်မှုများပြားလာသည့်အတွက် ယခုလိုလုပ်ဆောင်ရန် ကြေညာခဲ့ခြင်းဖြစ်သည်။ အစွရေးနိုင်ငံ၏ အမျိုးသားကျန်းမာရေးရန်ပုံငွေ အဖွဲ့လေးဖွဲ့နှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပြီးသည့်နောက် ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်ကို ဩဂုတ် ၁ ရက်တွင် စတင်မည်ဟု ဝန်ကြီးဌာနက ပြောသည်။ သက်ကြီးစောင့်ရှောက်ရေး ဂေဟာများနှင့် အစိုးရရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသည့် ဆေးခန်းများတွင် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်သည်။

ကာကွယ်ဆေးထိုးကြရန် တိုက်တွန်း

ကာကွယ်ဆေးမှာ လုံခြုံစိတ်ချရမှုရှိပြီး ရောဂါကူးစက်ခံရမှုကြောင့် ပြင်းထန်စွာဖျားနာခြင်းနှင့် သေဆုံးမှုတို့ကို အကာအကွယ်ပေးနိုင်သော သက်သေပြချက်ရှိသည့် ကာကွယ်ဆေးများဖြစ်သည်ဟု သိကြောင်း အစွရေး ဝန်ကြီးချုပ် နဒွမ်တလီဘန်နက်က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ အစွရေးနိုင်ငံ၏ သမ္မတ အသက် ၆၀ အရွယ် Isaac Herzog ကို ဦးစွာ ကာကွယ်ဆေးထိုးပေးမည်ဟု ဝန်ကြီးချုပ်က ပြောသည်။ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူများအားလုံး လာရောက် ကာကွယ်ဆေးထိုးကြရန်နှင့် သက်ကြီးရွယ်အိုဆွေမျိုးများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုခံယူရေး တိုက်တွန်း ပေးကြရန်လည်း ၎င်းက ပြောသည်။

ထောက်ခံကြောင်းပြသ

ကာကွယ်ဆေးထိုးခြင်းဖြင့် ကပ်ရောဂါကို အဆုံးသတ်နိုင်အောင် ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။ ဇူလိုင် ၂၈ ရက် သန်းခေါင်ယံတွင် သက်ကြီးရွယ်အိုများကို တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရေးအစီအစဉ်ကို ဝန်ကြီးဌာနမှ ကျွမ်းကျင်သူများကလည်း ထောက်ခံကြောင်း ပြသခဲ့သည်။ ဖိုက်ဇာဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီကြီးကလည်း ၎င်းတို့၏ ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ အစွမ်းထက်သော်လည်း ထိုးနှံပြီး ခြောက်လအကြာတွင် အစွမ်းလျော့ပါးလာကြောင်း အစီရင်ခံစာ ဖော်ပြပြီးနောက် အစွရေး ဘက်မှသက်ကြီးရွယ်အိုများကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးရန် ဖြစ်လာခဲ့သည်။

ပြင်ဆင်မှုများပြုလုပ်

ကုမ္ပဏီဘက်မှ တတိယအကြိမ် ကာကွယ်ဆေးထပ်ထိုးရန် တိုက်တွန်းထားသော်လည်း ဖိုက်ဇာဆေးဝါး၏ အချက်အလက်များအရ ဆေးထိုးပြီး ခြောက်လအကြာတွင်လည်း ကာကွယ်ဆေး၏ အကာအကွယ်ပေးနိုင်စွမ်းမှာ ရှိနေဆဲဖြစ်သည်ဟု ပြသလျက်ရှိသည်။ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် အစွရေးနိုင်ငံရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများ၏ အကြီးအကဲက နိုင်ငံတစ်ဝန်း ဂေဟာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်တစ်ကြိမ်ထပ်ထိုးပေးရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဟု ပြောသည်။

အကောင်းဆုံးအခွင့်အလမ်း

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတိုက်တွင် ကိုဗစ်-၁၉ ကာကွယ်



အစွရေးနိုင်ငံတွင် ဇူလိုင် ၁၄ ရက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေစဉ်။

ဆေး တတိယအကြိမ်ထိုးနှံရန် ထောက်ခံချက်ပေးထားသော်လည်း အစွရေးနိုင်ငံတွင် သက်ကြီးရွယ်အိုများကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကူးစက်မှုသံသရာကို ဖြတ်တောက်ရန် အကောင်းဆုံးအခွင့်အလမ်းဟု ကျွမ်းကျင်သူများက ဆုံးဖြတ်ခဲ့သည်။

ဒယ်လီတာဗိုင်းရပ်စ်ကြောင့် ကူးစက်မှုများလာ

ပြီးခဲ့သည့် ခြောက်ပတ်တာကာလအတွင်း အစွရေးနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအရေအတွက်မှာ များပြားလာခဲ့သည်။ ယင်းသို့ ကူးစက်မှုမြင့်မားလာခြင်းမှာ ဗီဇပြောင်းဒယ်လီတာဗိုင်းရပ်စ်၏ ကူးစက်မြန်ခြင်းကြောင့်ဟု သိရသည်။ သို့သော်လည်း ဆေးရုံတက်ရသူ အရေအတွက်နှင့် ပြင်းပြင်းထန်ထန် ဖျားနာသူအရေအတွက်မှာ အများကြီး တိုးမလာခဲ့ပေ။ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ မကြာသေးမီအတွင်း ကူးစက်ခံရမှုများမှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ပထမအကြိမ် ကာကွယ်ဆေးထိုးထားသူများ တွင် အဖြစ်များကြောင်း သိရသည်။

ထိန်းထားနိုင်

ဇန်နဝါရီလအတွင်း ကာကွယ်ဆေးထိုးထားသူအသက် ၆၀ နှင့် အထက်များတွင် ပြင်းပြင်းထန်ထန်ဖျားနာမှုကို အကာအကွယ်ပေးနိုင်ခြင်းမှာ ၉၇ ရာခိုင်နှုန်းမှ ၈၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း၊ မတ်လအတွင်း ကာကွယ်ဆေးထိုးပြီးသူအသက် ၆၀ နှင့် အထက်များ တွင် ပြင်းပြင်းထန်ထန်ဖျားနာမှုကို အကာအကွယ်ပေးနိုင်မှုမှာ ၉၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်ဟု ဖော်ပြထားသည်။ အသက် ၄၀ မှ ၅၉ နှစ်ကြားတွင်မူ ၉၃ ရာခိုင်နှုန်းအထိ ထိန်းထားနိုင်သည်ဟု သိရ

သည်။

အချက်အလက်များက ပြသလျက်ရှိ

ဒယ်လီတာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရခြင်းကို ကာကွယ်ပေးနိုင်စွမ်းမှာ ၉၁ ရာခိုင်နှုန်းရှိသော်လည်း အပျော့စားရောဂါလက္ခဏာပြမှုကို အကာအကွယ်ပေးနိုင်စွမ်းမှာမူ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များက ပြသလျက်ရှိသည်။ ဗြိတိန်ကျန်းမာရေး အာဏာပိုင်အဖွဲ့က ပုံနှိပ်ထုတ်ဝေသည့် နယူးအင်္ဂလန် ဆေးဂျာနယ်တွင် ဖိုက်ဇာကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးနောက် နှစ်ပတ်အကြာတွင် ဒယ်လီတာဗိုင်းရပ်စ်ကို ၈၈ ရာခိုင်နှုန်းအကာအကွယ်ပေးနိုင်သည်ဟု ဖော်ပြထားသည်။ အယ်လ်ဖာဗိုင်းရပ်စ်ကိုမူ ၉၃ ရာခိုင်နှုန်းအကာအကွယ်ပေးနိုင်သည်ဟု ဖော်ပြထားသည်။

ထောက်ခံခဲ့

ပြီးခဲ့သည့်နှစ်ပတ်တာကာလအတွင်း ပုံမှန်လေ့လာထားသည့် အချက်အလက်များပေါ်တွင် မူတည်ကာ လူဦးရေအကန့်အသတ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးပေးမည်ဖြစ်သည်။ ထိုခိုက်လွယ်သောလူများကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ကင်ဆာရောဂါသည်များ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု ခံယူရသူများကိုလည်း ကာကွယ်ဆေးထိုးရာတွင် ထည့်သွင်းသွားမည်ဟု သိရသည်။ အစွရေးနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဘင်ဂျမင်နေတန်ယာဟုကလည်း အသက် ၆၀ နှင့်အထက်များကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးရန် အစီအစဉ်ကို ထောက်ခံခဲ့သည်။

ပြန်လည်တင်းကျပ်နေရ

တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်မှာ ဩဂုတ် ၁ ရက်တွင် ပြုလုပ်နိုင်ရန် မျှော်မှန်းထားပြီး အစွရေးနိုင်ငံတွင် သိုလှောင်ထားသည့် ကာကွယ်ဆေးများမှာ သက်တမ်းကုန် လွန်တော့မည်ဖြစ်သည်။ အစွရေးနိုင်ငံတွင်မူ ကာကွယ်ဆေးရှိသည့် အတွက် ယင်းသို့ပြုလုပ်နိုင်သည်ဟု ရှိဘာဆေးစင်တာမှ ကူးစက်ရောဂါ သုတေသီ တစ်ဦးဖြစ်သူ အိုင်ရယ်လက်ရှန်က ပြောသည်။ ဒယ်လီတာ ကူးစက်မှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ကန့်သတ်ချက်များကို ပြန်လည်တင်းကျပ်နေရသည်။ ။ ကိုးကား - ဝါရှင်တန်ပို့စ်

🌟 ကုမ္ပဏီဘက်မှ တတိယအကြိမ် ကာကွယ်ဆေးထပ်ထိုးရန် တိုက်တွန်းထားသော်လည်း ဖိုက်ဇာဆေးဝါး၏ အချက်အလက်များအရ ဆေးထိုးပြီး ခြောက်လအကြာတွင်လည်း ကာကွယ်ဆေး၏ အကာအကွယ်ပေးနိုင်စွမ်းမှာ ရှိနေဆဲဖြစ်သည်ဟု ပြသလျက်ရှိသည်။ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် အစွရေးနိုင်ငံရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများ၏ အကြီးအကဲက နိုင်ငံတစ်ဝန်း ဂေဟာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်တစ်ကြိမ်ထပ်ထိုးပေးရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဟု ပြောသည်။

ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး သတင်းအချက်အလက်နှင့် အသိပညာပေး

စနေ၊ ဇူလိုင် ၃၁၊ ၂၀၂၁

ဇူလိုင် ၃၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၁၂၇ ဦး တွေ့ရှိ

ထပ်မံသေဆုံးသူ ၃၉၀ ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၈၉၄၂ ဦးရှိ

(၃၀-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

(၂၉-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၁၃၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅,၁၂၇) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၁၄၅,၆၄၆)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၉၄,၄၆၀) ဦး ရှိပြီ ဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၃,၄၄၂)ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၂၀၅,၆၇၇)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၃၉၀) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၈,၉၄၂) ဦး ရှိပါသည်။

ဓာတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ (၃၀-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ

ဓာတ်ခွဲခန်းအမည်	စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ စုစုပေါင်း	ပိုးတွေ့ လူနာသစ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဓာတ်ခွဲခန်းများ	(၅၇၂) ခု	(၂၄၀) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ	(၁၀၃) ခု	(၇၄) ဦး
ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၈၁၀) ခု	(၁၆၉) ဦး
နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၁၅၇) ခု	(၇၁) ဦး

ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ	(၈၄၄) ခု	(၁၇၆) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၂,၀၃၇) ခု	(၉၉၀) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၉,၆၁၂) ခု	(၃,၄၀၇) ဦး
စုစုပေါင်း	(၁၄,၁၃၅) ခု	(၅,၁၂၇) ဦး

- ** ပြည်သူ့လူထုအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် -
- နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြပါရန်၊
 - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကို တစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။
 - COVID-19 ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ တရားဝင်အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင် ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

၃၀-၇ - ၂၀၂၁ ရက်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အများဆုံး ၁၀ နိုင်ငံ၏ အခြေအနေ


စဉ်	နိုင်ငံ	ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း	ရောဂါပိုး ကင်းစင်သွားသူ	သေဆုံးသူဦးရေ စုစုပေါင်း
၁။	အမေရိကန်	၃၅၅၈၆၄၅၃	၂၉၆၂၆၇၆၅	၆၂၈၅၀၃
၂။	အိန္ဒိယ	၃၁၅၇၂၃၄၄	၃၀၇၄၃၉၇၂	၄၂၃၂၄၄
၃။	ဘရာဇီး	၁၉၈၃၉၃၆၉	၁၈၅၆၉၉၉၁	၅၅၄၆၂၆
၄။	ရုရှား	၆၂၄၂၀၆၆	၅၅၈၈၈၄၈	၁၅၇၇၇၁
၅။	ပြင်သစ်	၆၀၇၉၂၃၉	၅၆၉၁၉၂၃	၁၁၁၇၆၄
၆။	ဗြိတိန်	၅၈၀၁၅၆၁	၄၄၈၈၈၉၄	၁၂၉၅၁၅
၇။	တူရကီ	၅၆၈၂၆၃၀	၅၄၄၃၅၀၁	၅၁၁၈၄
၈။	အာဂျင်တီးနား	၄၉၀၅၉၅၅	၄၅၄၂၉၀၄	၁၀၅၁၁၃
၉။	ကိုလံဘီယာ	၄၇၆၆၈၂၉	၄၅၅၇၈၂၉	၁၂၀၁၂၆
၁၀။	စပိန်	၄၄၂၂၂၉၁	၃၇၀၇၉၁၄	၈၁၄၄၂

အာဆီယံနိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ သတင်းထုတ်ပြန်ချက်

နိုင်ငံ	၃၀ - ၇ - ၂၀၂၁		
	ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့သေဆုံး လူနာ
အင်ဒိုနီးရှား	၃၃၇၂၃၇၄	၂၇၃၀၇၂၀	၉၂၃၁၁
ဖိလစ်ပိုင်	၁၅၈၀၈၂၄	၁၄၉၁၁၈၂	၂၇၇၂၂
မလေးရှား	၁၀၉၅၄၈၆	၉၀၂၉၂၁	၈၅၅၉
ထိုင်း	၅၇၈၃၇၅	၃၈၁၁၇၀	၄၆၇၉
မြန်မာ	၂၉၄၄၆၀	၂၀၅၆၇၇	၈၉၄၂
ဗီယက်နမ်	၁၃၃၄၀၅	၃၁၇၈၀	၁၀၂၂
ကမ္ဘောဒီးယား	၇၆၅၈၅	၆၉၁၉၈	၁၃၇၅
စင်ကာပူ	၆၄၈၆၁	၆၂၆၇၉	၃၇
လာအို	၅၉၁၉	၂၇၇၄	၆
ဘရူနိုင်း	၃၃၃	၂၇၀	၃



အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ပါ



တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေပါ

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုများ ကြည့်ရှုအားပေး

ဘားအံ ဇူလိုင် ၃၀
ကရင်ပြည်နယ်အတွင်း အသက် ၆၅ နှစ်အထက် ရှိသူများ၊ ရဟန်း၊ သံဃာ၊ သီလရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အား ဦးစားပေးအပ်စုအလိုက် သတ်မှတ်စုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းမှစ၍ ထိုးနှံပေးလျက်ရှိရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးသည်။



ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များမှ စုစုပေါင်း ငွေကျပ် ၃၇၅၃၉၀၀၀၀ လှူဒါန်းခဲ့ကြ သည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရေဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကူညီပေးလျက်ရှိသော မြန်မာနိုင်ငံ လူမှုကူညီရေး အသင်း၊ မာယာလူမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ အရန်မီးသတ်တပ်ဖွဲ့ တို့အား ထောက်ပံ့ငွေကျပ် ၆၉ သိန်းနှင့် ငွေကျပ် ၆၇ သိန်း လေးထောင်တန်ဖိုးရှိ နှာခေါင်းစည်း၊ လက်အိတ်၊ PPE ၊ Oxygen Monitor အစရှိသည့် ကိုဗစ်ကာကွယ်ကုသရေးဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

ကရင်ပြည်နယ်တစ်ခုလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသစ် ၅၅၀၀၀ကို ရရှိထိုးနှံ ပေးမည်ဖြစ်ပြီး ဘားအံမြို့နယ်အနေဖြင့် ပထမအသုတ် လူဦးရေ ၄၀၀၀ ကျော်အား အထက (၃)၊ အထက(၁)၊ ဇွဲကပင်ခန်းမ၊ ထုံးအိုင်၊ အိန္ဒြာနှင့် မာလာဖူးအကျဉ်းစခန်းတို့၌ ကာကွယ်ဆေးထိုး စုရပ်များအဖြစ် သတ်မှတ်၍ ရက်သတ္တနှစ်ပတ် အတွင်း အပြီးထိုးနှံပေးမည်ဖြစ်သည်။

အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေး ခဲ့ပြီး သက်ကြီးဘိုးဘွားများအား ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်သည်။ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သို့ အလှူရှင်များမှ အလှူငွေပေးအပ်ခြင်းနှင့် လူမှု

ကူညီရေးအသင်းများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပြန်လည်ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဇူလိုင် ၂၉ ရက်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားပြီး အလှူငွေများ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

ယင်းနောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ကိုယ်စား ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ စေတနာရှင်၊ အလှူရှင်များကိုယ်စား သပြေသုခ ကုမ္ပဏီနှင့် လူမှုကူညီရေးအသင်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြို့နယ်များ၌ထိုးနှံပေး

ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဇူလိုင် ၃၀ ရက်တွင် မြို့နယ်များ၌ သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထိုးနှံပေးမှုများကို ဖော်ပြပါသည်။



ရောဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်။ မိုးစက်(ဘိုကလေး)



ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်။ လူမော်(ပြန်/ဆက်)



ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်။ နီထွန်းအောင်(ပြန်/ဆက်)

ရှမ်းပြည်နယ် မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ကြည့်ရှုအားပေး

တောင်ကြီး ဇူလိုင် ၃၀
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများ သည် ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဟိုပုံးမြို့ ဒေသ ဦးစီး အဖွဲ့ရုံးခန်းမ၌ အသက် ၆၅နှစ် အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုကို ကြည့်ရှုအားပေး ကြပြီး(အပေါ်ယာပုံ) ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ နှာခေါင်းစည်း တစ်သောင်းကို ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အရှေ့ ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်တို့က ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူသည်။



ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုကို ကြည့်ရှု အားပေးပြီး နှာခေါင်းစည်း တစ်သောင်း ပေးအပ်လှူဒါန်းရာ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ကြည့်ရှုအားပေးကြပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီမှ နှာခေါင်းစည်း တစ်သောင်းကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အရှေ့ပိုင်း တိုင်းမှူးတို့က ပေးအပ်ရာ တောင်ကြီးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဆွေ က လက်ခံရယူသည်။
ယင်းနောက် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်ကြီး ခရိုင် ကလောမြို့နယ် မြို့နယ် ခန်းမ၌ အသက် ၆၅ နှစ် အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုကို ကြည့်ရှု အားပေးပြီး နှာခေါင်းစည်း တစ်သောင်း ပေးအပ်လှူဒါန်းရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဘိုးအဘွားများက လက်ခံရယူကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ထိုးနှံပေး မည်ဖြစ်ပြီး အသက် ၆၅ နှစ် အထက် အဘိုးအဘွားလာရောက် ထိုးနှံမှုတွင် ဇူလိုင် ၃၀ ရက်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ စုစုပေါင်း ၄၇၄ ဦး၊ တောင်ကြီးမြို့နယ်၌ ၆၄၂ ဦး၊ ကလောမြို့နယ်၌ ၂၀၄ ဦး၊ ခန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ဒေသဦးစီးခန်းမ၌ ၂၃၆ ဦး၊ ခန့်မြောက်ဘိုးဘွားရိပ်သာ ၌ ၂၆ ဦးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို တစ်လုံးလျှင် နှစ်ဦးနှုန်း ထိုးနှံကြောင်းနှင့် ဆေးထိုးပြီး ပါက မိနစ် ၂၀ ခန့် နားနေစေ၍ ဆေးထိုးပြီး မူးမော်ပါက ဆေးကု သရန် အခန်းများ ပြင်ဆင်ထားရှိ ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်နေရာများ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန် ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်နေရာများတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအေးပေးသည်။ (ယာပုံ)



နှင့် တိုင်းမှူးတို့က စက်ရုံအတွင်း လှည့်လည်ကြည့်ရှု နှစ်ဆေးကာ စက်ရုံအမြန်လည်ပတ်နိုင်ရေး လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် မင်္ဂလာဒုံမြို့နယ် အမှတ်(၁)တပ်မတော် ဆေးရုံကြီး ခုတင် (၁၀၀၀) သို့ ရောက်ရှိရာ တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်က တန် ၅၀ ဆဲ့ Oxygen Tank တည်ဆောက်ထားရှိမှုအခြေအနေနှင့် ဩဂုတ်လ ပထမပတ်တွင် စတင်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၈ နာရီ နှစ်ဆိုင်မောင်းနှင်ကာ တစ်ရက်လျှင် လီတာ ၄၀ ဆဲ့ ဆလင်ဒါအိုး အလုံး ၉၆၀ ထွက်ရှိနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က Liquid Oxygen ကုန်ကြမ်း ပေးပို့မည့် အစီအစဉ်ကို မှာကြားသည်။ အဆိုပါ စက်ရုံများမှ ထွက်ရှိမည့် အောက်ဆီဂျင်များကို ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။ ဆန်းကျော်ဦး (ပြန်/ဆက်)

တိုင်းဒေသကြီးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မင်္ဂလာဒုံမြို့နယ် ဒေသန္တရကျန်းမာရေးဆေးခန်း၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ မှော်ဘီမြို့နယ် အမှတ် (၂)ရပ်ကွက် ရွှေမှော်တင်ဘုရားဝင်းရှိဓမ္မာရုံတို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးစောင့်ဆိုင်းနေသူများ၊ ဆေးထိုးနေသူများနှင့် ဆေးထိုးပြီး ခေတ္တစောင့်ဆိုင်းနေသူများအား တွေ့ဆုံအေးပေးစကားပြောကြားသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေသည့် သတ်မှတ်နေရာများတွင် ကိုဗစ် - ၁၉ ရောဂါ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ခရိုင်ကျန်းမာရေးဦးစီးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း

ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆေးထိုးနှံခြင်းကို အသက် ၆၅ နှစ်အထက် ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို Sinopharm ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၅ မြို့နယ်ရှိ လူဦးရေ သုံးသိန်းကို အဆိုပါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ မှော်ဘီမြို့နယ် မြောင်းတကာ သံဃာတော်အဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ရှိသူများက ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးကောင်စီဥက္ကဋ္ဌ

နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ရောဂါတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် ဇူလိုင် ၃၀

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဝေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်း ၁၆၁ ဦးကိုလည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၃၂၇ ဦးကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ကလေးမြို့၊ ပင်းတယမြို့၊ နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့ရှိ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူ ၁၇၀၈ ဦးကိုလည်းကောင်း၊ ရှမ်းပြည်နယ်



(အရှေ့ပိုင်း) ကျိုင်းတုံမြို့ (အပေါ်ပို) မိုင်းခတ်မြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်များရှိ ပြည်သူစုစုပေါင်း ၁၇၉၀ ကိုလည်းကောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၆၀၀၀ နှင့် အကျဉ်းသား အကျဉ်းသူ ၁၈၄ ဦးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် မှော်ဘီမြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၀၀၀၀ တို့ကိုလည်းကောင်း၊ ချင်းပြည်နယ် ဟားခါးမြို့ရှိ အသက် ၆၅ နှစ်နှင့်အထက်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၇၃ ဦးတို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့၊ တန်းတပင်မြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ ပန်းတောင်းမြို့၊ ထုံးဘိုမြို့၊ ပေါက်ခေါင်းမြို့၊ ပေါင်းတည်မြို့၊ ဇီးကုန်းမြို့၊ နတ်တလင်းမြို့၊ အုတ်ဖိုမြို့နှင့် မိုးညိုမြို့များရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များ၊ ဌာန

▲ ကျောပုံးမှ

ယခုပွဲအနိုင်ရသူမှာ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဖြစ်သောကြောင့် နှစ်ဦးစလုံး အနိုင်ရရန် ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို လက်လွှတ်ထားရသည့် အောင်လအန်ဆန်အတွက် ပိုမိုအရေးပါနေပြီး ချန်ပီယံခါးပတ်ကို တစ်ကျော့ပြန်စိန်ခေါ်ခွင့်ရနိုင်ရန် ပိုမိုအားထုတ်ခဲ့သည်။ အောင်လအန်ဆန်သည် နှစ်ပွဲဆက်အရေးနိမ့်ပြီးနောက် ပထမဆုံးနိုင်ပွဲပြန်ရခဲ့သလို အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ၎င်းအတွက် ကျေနပ်စရာကောင်းသည့် နိုင်ပွဲတစ်ပွဲဖြစ်ခဲ့သည်။ အောင်လအန်ဆန်သည် ယခုပွဲအတွက် လနှင့်ချီကာ ပြင်ဆင်ခဲ့သလို လီအန်ဒရီ၏ နည်းဗျူဟာနှင့် ထိုးကွက်များကို ကြိုတင်လေ့လာပြင်ဆင်နိုင်ခြင်းကြောင့်လည်း စောစီးစွာ ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်ကို ချုပ်ကွက်ဖြင့် အနိုင်ယူဖူးသည့် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ပူးတွဲလေ့ကျင့်ထားသည့် လီအန်ဒရီအနေဖြင့် ချုပ်ကွက်များဖြင့် တိုက်ခိုက်လာနိုင်သည်ကိုလည်း အောင်လအန်ဆန်အနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ခဲ့ပြီး ပထမအချိန်တွင် ချုပ်ကွက်ဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှုကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့သည်။ အောင်လအန်ဆန်သည် နောက်ပိုင်းတွင် ၎င်းပုံစံဖြစ်သည့် Stand Fight ကိုသာ ဦးစားပေးအသုံးပြုခဲ့ခြင်းဖြစ်သည်။ ပထမအချိန် တစ်မိနစ်အတွင်း နှစ်ဦးစလုံး အကစမ်းခဲ့သော်လည်း တစ်မိနစ်ကျော်တွင် လီအန်ဒရီ၏ ချုပ်ကွက်ကြောင့် အောင်လအန်ဆန် ရုန်းထွက်ခဲ့ရသည်။ နှစ်မိနစ်ကျော်တွင် အောင်လအန်ဆန်က လက်သီးချက်များဖြင့် ဆက်တိုက်ထိုးသတ်ခဲ့ပြီး ဒူးတိုက်ချက်ကြောင့် လီအန်ဒရီ ယိုင်ဆင်းသွားသည်ကို ဘယ်ညာလက်သီးချက်များဖြင့် ဆက်တိုက်ပစ်သွင်းကာ ပွဲသိမ်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အောင်လအန်ဆန်သည် ၃ မိနစ် ၄၅ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ONE Championshipသည် ယခုပွဲအနိုင်ရသူကို မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုစိန်ခေါ်ခွင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရာ အောင်လအန်ဆန်အနေဖြင့် ယခုပွဲအနိုင်ရရှိခဲ့ခြင်းကြောင့် စိန်ခေါ်ခွင့်ရရှိမည်ဖြစ်သည်။ ရဲရင့်လွင်

သာယာဝတီမြို့နယ် ဗဟိုအကျဉ်းထောင်၌ ပထမအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေး

သာယာဝတီ ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ဗဟိုအကျဉ်းထောင်အတွင်းရှိ ဓမ္မာရုံ၌ ဇူလိုင် ၃၀ ရက် နံနက် ၁၀နာရီက ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။ ယင်းသို့ ကာကွယ်ဆေးထိုးနှံရာတွင် အကျဉ်းသား ၁၄ ဦး၊ အချုပ်သား ၁၄၆ ဦး စုစုပေါင်း ၁၆၀ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ သန့်ဇော်


သတင်းစဉ်

အကြမ်းဖက်ခြင်း သင်နှင့်အနီးဆုံးမှာနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး သင်ခန်းစာများ

စာမော်ကွန်း

အချိန်ကာလတို့သည် တစ်ချို့ကုန်ဆုံး ပြောင်းလဲဖြစ်ပေါ်နေသည်။ ယနေ့အဖြစ်အပျက်များသည် မနက်ဖြန်တွင် သမိုင်းဖြစ်ရပ်များအဖြစ် ကျန်ရစ်ပေမည်။ လောကအဖြစ် အပျက်တို့သည် အကောင်း၊ အဆိုးနှစ်တန် ရောယှက်နေသည်။ ကောင်းဟန်၊ ဆိုးဟန်တို့ကို မှန်မှန်ကန်ကန် စစ်ထုတ်၍ အနှစ်ထုတ်လိုက်လျှင် ဘဝသင်ခန်းစာယူ စရာများ ရရှိပေမည်။ သတင်းစာများသည် သမိုင်းက ပြောနေကြသည်ဟု ဆိုခဲ့သည်။ သတင်းစာများကပြောသော သမိုင်းသည် အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်းတို့ကို အရှိကိုအရှိအတိုင်း မှတ်တမ်းတင်ထားသည်။ ယင်းတို့ကို ဓမ္မဓိဋ္ဌာန်ကျကျ ထုတ်နုတ်သိမှတ်နိုင်ပါက ဖတ်ရှုလေ့လာသူများအဖို့ အကျိုးများမည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင် မျက်မှောက်ကာလဖြစ်စဉ်များကို ‘ဒေဝ် မေ သုတ်’ ဤသို့ ဤပုံ ကြားနာမှတ်သား ကြရပေလိမ့်မည်။ သို့သော် မုသာဝါဒနှင့် အာဇာနည် လောကအလယ်တွင် အမှန် တရားကို ရှာဖွေတွေ့ရှိရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။ အမှန်တရားအချို့ သည် ခါးသီးနေတတ်ပြီး အမှန်တရား အချို့သည် တိမ်သလ္လာဖုံးအုပ်နေသည်။ ဤလောကတွင် အာဇာနည်နှင့် အမှန် တရားများ မကုန်ဆုံးသရွေ့ အမှန်တရား သည်လည်း ပျောက်ကွယ်နေမည်မှာ သေချာပါသည်။ အမှန်တရား ပျောက်ကွယ် နေသရွေ့ အမှန်တရားများ ထွန်းကား ကာ အကြမ်းဖက်ခြင်းတို့သည် သင်၏ အနီးဆုံးသို့ပင် ရောက်ရှိနေမည်ဖြစ်သည်။



ဟူသမျှတို့ကို ပစ္စုပ္ပန်ကာလတွင် အကြောင်းတရားအဖြစ် တည်ရှိစေလျက် အနာဂတ်ကာလအတွက် “အကျိုး”ကို ဖြစ်ပေါ်လာစေခြင်းမှာ သင်ခန်းစာများ အဖြစ်တော်တည့်မှန်ကန်စွာ ပေးသင့်ပေ သည်။ သို့မှသာ ပေးဝေသူမှာလည်း ရည်ရွယ်ချက်မြောက်၊ ခံယူသူမှာလည်း အကျိုးဖြစ်ထွန်းနိုင်ပေလိမ့်မည်။

မျိုးစုံအဖုံဖုံတို့ကို အများပြည်သူတို့၏ အကျိုးကို ရှေးရှု၍ ဆောင်းပါးရှင် ကြီးငယ်မျိုးစုံတို့က မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံသတင်းစာတို့မှ တစ်ဆင့် အသိပညာဗဟုသုတများ မျှဝေခဲ့ကြပါသည်။

အမှန်တရားများ၊ အာဇာနည်တရား များ၊ မုသာဝါဒများ၊ အကြမ်းဖက်ခြင်း များကို ရှောင်ရှားနိုင်ရန်အတွက် သင် သည် မှန်မှန်ကန်ကန် ရှုမြင်ဆင်ခြင် တတ်ဖို့လိုအပ်ပါသည်။ မှန်မှန်ကန်ကန် ရှုမြင်ဆင်ခြင်နိုင်ရန်အတွက် ရှုပ်ထွေး ပေလီ ဖြစ်ပျက်နေသည့် လောကပဋိ ပက္ခများထဲမှ အမှားကိုဖယ် အမှန်ကို ရှာဖွေထုတ်၍ အကျိုးကြောင်း၊ အဆိုး အကောင်းတို့ကို ဓမ္မဓိဋ္ဌာန်ကျကျ အနှစ် ထုတ်ထားသည်တို့အား ဖတ်ရှုခြင်းဖြင့် အမှန်တရားကို ဆင်ခြင်ရှုမြင် နိုင်ပါလိမ့် မည်။

သို့ရာတွင် ယခုမှ အတိတ်ကာလက ဖြစ်ပျက်ခဲ့သမျှသော သမိုင်းဖြစ်ရပ်မှန် များကို ကပြောင်းကပြန် ဖြစ်သွားစေရန် ယနေ့ပြည်သူများ၊ လူငယ်လူရွယ်များနှင့် နောင်လာနောက်သားများ၏ စိတ်တွင် သို့လော၊ သို့လောဖြင့် ဇဝေဇဝါဖြစ်သွား စေရန်နှင့် လွှဲမှားသော ဖြစ်ရပ်များကို တစ်သက်လုံး စွဲမြဲသွားစေရန် ပြောဆို ရေးသား၊ ထုတ်လွှင့်နေကြသည်ကို စိတ် မသက်သာစွာဖြင့် မြင်တွေ့ ကြားသိနေ ရပေသည်။ ထိုမှန်ကန်သော အဖြစ် အပျက်များကို ချေပသုတ်သင်ရှင်းလင်း နိုင်မှသာ ပြည်သူများ အတွေးအမှန်အမြင် မှန်ရပြီး လမ်းကြောင်းမှန်ပေါ်တွင် စိတ်ချမ်းသာစွာ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ သတင်းစာများသည် သမိုင်း ကို ညွှန်းဆိုသည်ဆိုသကဲ့သို့ ယနေ့နိုင်ငံ ရေးလောက အဖြစ်အပျက်များထဲမှ မှတ်တမ်းတင်ထိုက်သော အဖြစ်အပျက် များ၊ အမှန်တရားများကို မီးမောင်းထိုး ပြထားသော၊ သင်ခန်းစာယူ ရှုမြင် ဆင်ခြင်ထိုက်သော အကြောင်းအရာ

ပြက်ပြက်ထင်ထင်မြင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သည် ဖြေလှယ်မှုနှင့် မေးလအတွင်း အဆိုပါ သတင်းစာကြီးနှစ်စောင်တွင် ဖော်ပြပါရှိ ခဲ့သော နိုင်ငံအရေးအရာ ပကတိ ဖြစ်ရပ်မှန် အကြောင်းအရာများကို ဓမ္မ ဓိဋ္ဌာန်ကျကျ ဆင်ခြင်သုံးသပ်ထားသော ဆောင်းပါးများအား စုစည်း၍ အများ ပြည်သူ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန် ပေါင်းချုပ်စာအုပ်အဖြစ် ထုတ်ဝေထားပါ သည်။ အဆိုပါစာအုပ်ကို စေ့ငုလေ့လာ ကြည့်သောအခါ ဖြစ်စဉ်များ၏ အမှန် နှင့်အမှားတို့ကို ခွဲခြားရှုမြင် ဆင်ခြင် နိုင်မည်ဖြစ်သည်။ ဖြစ်ပေါ်ခဲ့သော မြေပြင် အချက်အလက်များအပေါ် မသမာသူ အဖျက်သမားတို့၏ ပုံကြီးချဲ့ကား ထုတ်လွှင့်မှုများကြောင့် စိုးရိမ်ထိတ်လန့် ပူပန်သောကရောက်ကြရသော ပြည်သူ များရှိသလို အမှားကို အမှန်ထင်ပြီး လမ်းမှားပေါ်သို့ ရောက်နေကြသော ပြည်သူများကိုလည်း တွေ့ရမည်ဖြစ် သည်။ နိုင်ငံရေး အာဏာငမ်းဖန်၍ ဆင်ကန်းတောတိုး လုပ်ကိုင်နေကြသော နိုင်ငံရေးသမား အစွန်းရောက်များ၏

“သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် ဖြေလှယ်မှုနှင့် မေးလအတွင်း အဆိုပါ သတင်းစာကြီးနှစ်စောင်တွင် ဖော်ပြပါရှိခဲ့သော နိုင်ငံ အရေးအရာ ပကတိဖြစ်ရပ်မှန်အကြောင်းအရာများကို ဓမ္မဓိဋ္ဌာန် ကျကျ ဆင်ခြင်သုံးသပ်ထားသော ဆောင်းပါးများအားစုစည်း၍ အများပြည်သူ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန် ပေါင်းချုပ်စာအုပ်အဖြစ် ထုတ်ဝေထားပါသည်။ အဆိုပါစာအုပ်ကို စေ့ငုလေ့လာကြည့်သောအခါ ဖြစ်စဉ်များ၏ အမှန်နှင့်အမှားတို့ကို ခွဲခြားရှုမြင် ဆင်ခြင်နိုင်မည် ဖြစ်သည်။ ဖြစ်ပေါ်ခဲ့သော မြေပြင်အချက်အလက်များအပေါ် မသမာသူအဖျက်သမားတို့၏ ပုံကြီးချဲ့ကား ထုတ်လွှင့်မှုများကြောင့် စိုးရိမ်ထိတ်လန့် ပူပန်သောကရောက်ကြရသော ပြည်သူများရှိသလို အမှားကို အမှန်ထင်ပြီး လမ်းမှားပေါ်သို့ ရောက်နေကြသော ပြည်သူ များကိုလည်း တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးအာဏာငမ်းဖန်၍ ဆင်ကန်းတောတိုး လုပ်ကိုင်နေကြသော နိုင်ငံရေးသမား အစွန်း ရောက်များ၏ လေလှိုင်းပေါ်က လုပ်ရပ်များကိုလည်း ပြက်ပြက် ထင်ထင် မြင်တွေ့ရမည်ဖြစ်သည်။”

လေလှိုင်းပေါ်က လုပ်ရပ်များကိုလည်း ပြက်ပြက်ထင်ထင် မြင်တွေ့ရမည်ဖြစ် သည်။ လမ်းမှားရောက်သွားသည့် လူတန်း စား အဖွဲ့အစည်းအချို့နှင့် လူငယ် လူရွယ်များ ဘဝအမှောင်ဖုံးပြီး နှစ်မွန်း နေသည့်ဘဝများကိုလည်း စိတ်မကောင်း ဖွယ် မြင်တွေ့ဖတ်ရှုရမည်။ သွေးဆူ လွယ်သည့် လူငယ်လူရွယ်များ နိုင်ငံရေး ပယောဂ အမှောင်ဖုံးအုပ်သည်နှင့် မိဘ ဆရာသမား၊ ရဟန်းသံဃာပါ စော်ကား ရဲလာသည်ကို အနာဂတ်အတွက် ရင်လေးဖွယ်ရာ စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်ရသည်။ မကောင်းမှုကို အမှန် တရားထင်ပြီး ဇွတ်တိုးကျူးလွန်ကြရာမှ မကောင်းမှု၏အကျိုးပေးများ အချိန်အခါ မလင့် ခံစားကြရသည်ကို ရင်နှင့်စရာ လည်း ကြုံရသည်။ ကျင့်ဝတ်သိက္ခာ စောင့်စည်းရမည့် ပညာရှင်လူတန်းစား များ၏ကျင့်ဝတ်သိက္ခာဖောက်ဖျက်မှုများ ကြောင့် ပြည်သူများ ဒုက္ခအခက်အခဲ ရောက်ကြရသည်ကို ကဏ္ဍအဖုံဖုံ မြင်တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေး အစွန်းရောက်များ၊ နိုင်ငံရေးကို ခုတုံး လုပ်သူများ၊ နိုင်ငံရေးအချောင်သမား၊ တောကြောင်အဖျက်သမားများ၏ စနက် ကြောင့် အသိညာဏ်ဗဟုသုတ နည်းပါး သောပြည်သူအချို့နှင့် တက်ကြွလွန်ကဲ လူငယ်အချို့တို့ မြေဇာပင်ဖြစ်ပြီး ဘဝ ပျက်ခဲ့ကြသည့်စာမိတ်ကို အမှန်အတိုင်း သိရှိရမည်ဖြစ်သည်။

များ၊ ဘာနဖူးသိုက်တူးပုံများ၊ မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီးထိုးမည့် အကြံ အစည်များ၊ ပြည်သူလူထုကို မရိုးမသား စွဲဆောင်စည်းရုံးမှုများ၊ ပြည်သူလူထုကို နှင်းချေချခင်းပုံများ၊ အာဏာကို လက်မလွှတ်တမ်း ဆုပ်ကိုင်ထားလို၍ မဲလိမ် မဲခိုး ပြုလုပ်ပုံများ၊ အာဏာကို လက်လွှတ်လိုက်ရသည်နှင့် တိုင်းပြည် အလုံးစုံပျက်စီးရေးလမ်းစဉ်ကို တစ်ဆင့် ပြီးတစ်ဆင့် အကောင်အထည်ဖော်နေပုံ များသည် မရိုးနိုင်သော မြန်မာ့နိုင်ငံရေး သမိုင်းကြောင်း အခင်းအကျင်းများဖြစ် နေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် လူ့ဘောင်လောက ဖြစ်မျိုးစုံလင်ကြား တွင် ကျင့်လည်နေကြရသည်။ မုသာဝါဒ နှင့်လုပ်ကြံဝါဒကြားတွင် ရပ်တည်နေရ သည်။ ထိုကြားတွင် အကြမ်းဖက်ဝါဒ မင်းမူလာသည့် အကြောင်းတရားကို ဤစာအုပ်တွင် ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်သည်။

“မြန်မာနိုင်ငံမှာလည်း ယခုအခါ အကြမ်းဖက်ခြင်းဆိုသည့် အကြောက်တရားကနေ နိုင်ငံရေးအခြေအနေ တစ်ရပ်ကိုပြောင်းလဲတဲ့ စစ်ပျူဟာတစ်ရပ်ကို ခင်းကျင်းနေတာ တွေ့ရမှာဖြစ်သည်။ အပြစ်မဲ့ပြည်သူတွေကို သူလျှိုဒလန်လုပ်ပြီး ရက်ရက်စက်စက် လူမြင်ကွင်းမှာ သတ်ပြနေခြင်းသည် အကြမ်းဖက်ခြင်းဟူသည့် အကြောက်တရားကို ဖန်တီးနေခြင်းဖြစ်သည်။ ထိုအကြောက်တရားမှနေ၍ နိုင်ငံရေးအခြေအနေ တစ်ရပ်ကိုပြောင်းလဲသည့် စစ်ပျူဟာသည် မအောင်မြင်သော ပျူဟာဖြစ်သည်ဆိုသော်လည်း အကြမ်းဖက်ဝါဒခေါင်းထောင်မထလာအောင် နိုင်ငံများကြိုးပမ်းနေသည့်နည်းတူ မြန်မာနိုင်ငံ အနေဖြင့်လည်း အကြမ်းဖက်ဝါဒကိုလက်မခံ အမြစ်ကမကျန် ဖြိုဖျက်ကြရမည်မှာ အားလုံးတွင် တာဝန်ရှိပါသည်။ ယခုအခါတွင် အကြမ်းဖက်သမားသည် သင်၏အနီးဆုံးမှာရှိနေသည်ဟု ဆိုရမလို ဖြစ်နေသေးသည်။ သင်၏အနီးဆုံးမှာရှိနေလျှင် သင်နှင့် သင့်မိသားစု၊ သင့်ပတ်ဝန်းကျင် စိုးရိမ် ထိတ်လန့်အန္တရာယ်မဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။”

သပွတ်အူရှုပ်ထွေးသည့် မြန်မာ့ နိုင်ငံရေးအဖြစ်အပျက်တို့သည် နှောင်း အတိတ်ကာလ အဖြစ်အပျက်များနှင့် မခြားနားပေ။ နိုင်ငံရေးသမားတို့၏ အမြတ်ထုတ်မှုများ၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှု

အကြမ်းဖက်ခြင်းစာမိတ် ကျွန်ုပ်တို့သည် အမှန်တရားကို ဖွေရှာကြည့်နိုင်မှ အဆိုးသံသရာမှ လွတ်မြောက်နိုင်သော လမ်းစကို သေချာ သိနိုင်မည်ဖြစ်သည်။ ဤအချက်ကို “အကြမ်းဖက်ခြင်း သင်နှင့်အနီးဆုံးမှာ” နှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်းပါးများ တွင် လေ့လာကြည့်ရှုနိုင်ပါသည်။ “အကြမ်း ဖက်ခြင်း (Terrorism) ဆိုတာရဲ့ မူရင်း စာလုံးဖြစ်တဲ့ Terror ဆိုတာ ထိတ်လန့် ကြောက်ရွံ့ခြင်းကနေ ဆင်းသက်လာတာ ဖြစ်ပြီး ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းတဲ့ဝါဒ တစ်နည်းအားဖြင့် စာမျက်နှာ ၁၉ သို့

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

Table with program schedules for MRTV channels including MRTV HD, MRTV National News, and MRTV Travelogue.

Table with program schedules for mitv channels including News, Great Shwedagon, and Myanmar Masterclass.

Table with program schedules for MRTV MRC and MRTV PARLIAMENT channels.

Table with program schedules for MRTV SPORTS channel.

QR code and social media links for MRTV channels.

စာမျက်နှာ ၁၈ မှ အကြမ်းဖက်ခြင်းဆိုတာ အကြောက်တရားကနေ နိုင်ငံရေးအခြေအနေတစ်ရပ်ကို ပြောင်းလဲတဲ့ စစ်ဗျူဟာတစ်ရပ်လို့ ဆိုကြပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀ သေဆုံးရသလို ၂၀၀၂ ခုနှစ် အစွဲအမူမှာ ပါလက်စတိုင်း အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း လူ ၄၅၀ ကျော် သေဆုံးခဲ့ရဖူးပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေထဲမှာ မမေ့နိုင် စရာကောင်းတဲ့ ၉/၁၁ အကြမ်းဖက်မှုကတော့ စံချိန်တင်ပြီး လူ ၃၀၀၀ လောက် သေဆုံးခဲ့ရတယ်”ဟု ဆောင်းပါးရှင်က နောက်က အကြမ်းဖက်ခြင်း သင်၏အနီးဆုံးမှာ ဆောင်းပါးတွင် အကြမ်းဖက်ခြင်း ဇာစ်မြစ်နှင့် နိုင်ငံများ၏ ဖြစ်စဉ်အချို့အား နမူနာထုတ်ဖော် ဖော်ပြထားသည်ကို မှတ်သားရသည်။

ထိုအကြောက်တရားမှနေ၍ နိုင်ငံရေးအခြေအနေတစ်ရပ်ကို ပြောင်းလဲသည့် စစ်ဗျူဟာသည် မအောင်မြင်သော ဗျူဟာဖြစ်သည့်ဆိုသော်လည်း အကြမ်းဖက်ဝါဒခေါင်းဆောင်မထလာအောင် နိုင်ငံများကြိုးပမ်းနေသည့်နည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း အကြမ်းဖက်ဝါဒကို လက်မခံ အမြစ်ကမကျန် ဖြိုဖျက်ကြရမည်မှာ အားလုံးတွင် တာဝန်ရှိပါသည်။ ယခုအခါတွင် အကြမ်းဖက်သမားသည် သင်၏အနီးဆုံးမှာရှိနေသည်ဟု ဆိုရမလိုဖြစ်နေသေးသည်။ သင်၏အနီးဆုံးမှာ ရှိနေလျှင် သင်နှင့် သင့်မိသားစု သင့်ပတ်ဝန်းကျင် စိုးရိမ်ထိတ်လန့်အန္တရာယ် မဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

မတက်နိုင်တဲ့ ချွတ်ခြံကျ နိုင်ငံတွေ ဖြစ်လာရတဲ့ သာဓကတွေကိုလည်း လေ့လာသင့်ပါတယ်။ သေဆုံးသွားရာပြီ ဖြစ်တဲ့ ပါလက်စတိုင်းအမျိုးသားကဗျာဆရာ မာမက်ဒါဝစ်က သူ့ရဲ့ကမ္ဘာကျော်ကဗျာတွေထဲမှာ ဂါဇာမှာရှိတဲ့ ဟားမတ်စ်နဲ့ ဝာတာတို့ အကြမ်းဖက်တိုက်ခိုက်ခဲ့ကြတာကို “လမ်းပေါ်ထွက်ပြီး ကိုယ့်ကိုယ်ကို သတ်သေကြခြင်း” လို့ မြည်တမ်းကဗျာဖွဲ့ ဆိုခဲ့ဖူးပါတယ်။

ယနေ့ဈေးကွက်ပေါက်ဈေးများ ၃၀ - ၇ - ၂၀၂၁

Table showing market prices for various commodities like rice, oil, and other goods, categorized by region and type.

မြန်မာ့အလင်း

စာတည်းမှူးချုပ် - အောင်နိုင်ဦး
ခေတ္တစာတည်းမှူး - မြင့်စိုး
သတင်းထောက်မှူး - ခင်ရတနာ
စာတည်းများ - ကြည်ဝင်း၊ ဝင်းကျော်၊ သိမ့်သိမ့်မိုး
ဘာသာပြန်စာတည်း - ခြူးစန္ဒီနွေး၊ တင်လင်းအောင်
အကြီးတန်းသတင်းထောက်များ - ကျော်သူဝင်း၊ စိန်လွင်အောင်၊ ဇင်ဦး၊ တင်မောင်လွင်၊ ဟိန်းထက်ဇော်
အယ်ဒီတာများ - နေဝင်းထွန်း(၂)၊ ဝေသူနွယ်၊ မိမိဖြိုး
သတင်းထောက်များ - တင်စိုး
သတင်းထောက် - အိအိခင်နှင့် အဖွဲ့

Contact information for Myanmar Digital News, including email (mmalin.npt@gmail.com), Facebook (www.facebook.com/MYANMAALINNEWS), and website (www.mdn.gov.mm).

မြန်မာပြည် ကိုဗစ်-၃ယလ်တာ လှိုင်းနှင့် ဆက်စပ်နေသော နောက်ခံအခြေအနေ (Context)

— — — ဒေါက်တာရင်ရင်နွယ် — — —

ယခုအခါ မြန်မာပြည်သည် အခြားတိုင်းပြည်များနှင့်တကွ ကိုဗစ်-၃ယလ်တာ လှိုင်းကြီး၏ဆိုးရွားသော ဒဏ်ကိုခံနေရပြီဖြစ်သည်။ ဤရောဂါကြောင့် သေဆုံးသူ အသိမိတ်ဆွေများအနက် လွန်ခဲ့သောနှစ်ပတ်ခန့်က ကျွန်ုပ်တို့ ချစ်ခင်ရင်းနှီးသောသူများလည်း ပါခဲ့သည်။ နှစ်ဦးကို ဆေးရုံတင်ရန် ကျွန်ုပ်တို့ယုံတိုင် သူတို့ မိသားစုများနှင့်အတူ ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ဤရောဂါဖြစ်ပျက်နေပုံနှင့်စပ်လျဉ်း၍ “Context” ဟုခေါ်သည့် ဆက်စပ်နေသောနောက်ခံ အခြေအနေအချို့ကို ရှုထောင့်တစ်ခုမှ တင်ပြလိုပါသည်။

၂၀၂၀ ကိုဗစ်လှိုင်းနှင့် ၂၀၂၁ ကိုဗစ်လှိုင်းကွဲများမှာ ပျံ့နှံ့ပုံချင်းမတူပါ။ ယခုနှစ် မြန်မာပြည်နှင့် အခြားတိုင်းပြည်များ ခံစားနေရသော ကိုဗစ်-၃ယလ်တာ ရောဂါမျိုးကွဲမှာ ၂၀၂၀ ပြည့်နှစ်မှ ကိုဗစ်လှိုင်းကွဲထက် ပိုမိုလျင်မြန်စွာ ကူးစက်သောမျိုးကွဲဖြစ်သည်ဟု နိုင်ငံတကာ ပညာရှင်များက တွေ့ရှိထားသည်။ ကိုဗစ်-၃ယလ်တာမျိုးကွဲကို အိန္ဒိယနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မတွေ့သောမျိုးကွဲအနေဖြင့် စတင်တွေ့ရှိခဲ့ပြီး ထိုအချိန်မှစပြီး ကျန်အာရှနိုင်ငံများ၊ ဥရောပနှင့် အမေရိကတိုက်ပါ မကျန် ပျံ့နှံ့လျက်ရှိသည်ဟု တွေ့ရှိရသည် [အညွှန်း (၁)] ။ ရောဂါပျံ့နှံ့နှုန်းနှင့် သေဆုံးနှုန်းများကိုကြည့်လျှင် မျိုးကွဲမတူကြောင်း သိသာသည်။

မြန်မာနိုင်ငံနှင့် အိမ်နားနီးချင်းနိုင်ငံအချို့မှ ကိုဗစ်အတည်ပြုလူနာများ၏ အပတ်စဉ် ကူးစက်ဦးရေနှင့် အပတ်စဉ် သေဆုံးဦးရေတို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ရေးဆွဲထားသော ပုံဇယားများဖြင့် တင်ပြထားပါသည် (ပုံ ၁ မှ ပုံ ၆)။ ထိုပုံများကိုကြည့်လျှင် အောက်ပါတို့ကို တွေ့ရပါသည်။ (က) နိုင်ငံအများစုတွင် ရောဂါ “လှိုင်း” (၂)ခါတွေ့ရပေမည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် “လှိုင်း” (၃)ခါကြုံတွေ့နေသည်။ (ခ) နိုင်ငံတိုင်းတွင် ၂၀၂၁ ရောဂါ “လှိုင်း”သည် ၂၀၂၀ ရောဂါ “လှိုင်း”ထက် အဆပေါင်းများစွာ ပိုကြီးသည်။ အချို့နိုင်ငံများ (ဥပမာ၊ ထိုင်းနိုင်ငံ)တွင် ၂၀၂၀ ဖြစ်ရပ်ကို “လှိုင်း” ဟုရှုပင် မခေါ်နိုင်။ ချမ်းသာတိုးတက်သော ယူကေ

❖ NUG ကို ထောက်ခံနေသော ဒေသန္တရ အကြမ်းဖက်အဖွဲ့အစည်းများသည် မင်းတပ်နှင့် ကလေးမြို့များသို့ ဆေးကုသရေးပစ္စည်းများ သယ်ဆောင်လာသော ဆေးဝန်ထမ်းများနှင့် တာဝန်ရှိ လုံခြုံရေးဝန်ထမ်းများကို တိုက်ခိုက်အကြမ်းဖက်ခြင်းသည် လည်း မိမိတို့၏ရပ်ရွာမှ ကိုဗစ်လူနာများကိုသာ နှိပ်စက်သကဲ့သို့ပင် ဖြစ်သည်။ ပြည်တွင်းပြည်ပ မြန်မာအချို့သည်လည်း ရောဂါကြောက်လန့်ပြီးသား ပြည်သူများကို ပို၍ပင် စိတ်ဓာတ်ကျဆင်းစေရန် အခြေအမြစ် မရှိသော စွပ်စွဲချက်များကို သတင်းလွှင့်ကြသည်။ ဥပမာ အစိုးရက ပြည်သူလူထုအား အောက်ဆီဂျင် မပေးဘဲ တမင်ဖြတ်တောက်ထားသည် ဟု ယုံကြည်သူများရှိသလို ဆေးဆိုင်များတွင် မည်သည့်ဆေးမျှ ဝယ်မရအောင် အစိုးရက ဖြတ်ထားသည်ဟု ထင်နေသူများရှိသည်

နိုင်ငံ၌ပင်လျှင် ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်တွင် တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာသည် ၂၀၀၀ ကျော်တွေ့ရှိရာမှ ဇူလိုင် ၁၇ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်အတည်ပြုလူနာသည် ၅၀၀၀၀ ကျော် (အဆပေါင်း ၂၅ ဆ) တွေ့ရှိခဲ့သည်ဟု WHO ဒေတာမှာ ပြနေသည်။ မြန်မာနိုင်ငံနှင့် အိမ်နားနီးချင်းနိုင်ငံတွင်မူ ယခုနှစ်ဦးပိုင်းနှင့် ဇူလိုင်လတွင် ခံစားနေရသော ကိုဗစ်-၃ယလ်တာလှိုင်းကြီးနှင့် နှိုင်းယှဉ်လျှင် ၂၀၂၀ ပြည့်နှစ်တွင် ဖြတ်သန်းခဲ့ရသော ရောဂါ “လှိုင်း” သည် သေးငယ်ကြောင်း သိသာပါသည်။

(ပုံ ၁ မှ ၆) [အညွှန်း (၂)] ကိုဗစ်ရောဂါ ကူးစက်ခြင်းသည် အရောင်အသွေးနှင့် နိုင်ငံရေးစနစ်တို့ကို မခွဲခြားပါ။ မြန်မာအချို့သည် ကမ္ဘာတစ်ဝန်း ကပ်ရောဂါဆိုက်ရောက်နေသည့်အဖြစ်နှင့် အခြားနိုင်ငံများ၏ ရောဂါအခြေအနေကို မကြည့်ဘဲ (သို့မဟုတ်၊ နားမလည်ဘဲ) လက်ရှိခံစားနေရသော ကိုဗစ်-၃ယလ်တာ “လှိုင်း” နှင့် ယင်း၏ ဆိုးကျိုးများအတွက် အစိုးရကို အပြစ်တင်ကြသည်။ အစိုးရတစ်ရပ်သည် ရောဂါအခြေအနေကို ကိုင်တွယ်ရာတွင် တာဝန်ရှိသည်၊ တာဝန်ယူရမည်မှာ မှန်၏။ (ဤအကြောင်းကိုလည်း အောက်တွင် ဆွေးနွေးထားပါသည်။) သို့သော် ကိုဗစ်-၃ယလ်တာရောဂါလှိုင်း ကြီးမားသည့်အတွက် မြန်မာအစိုးရကို အပြစ်တင်လိုပါက ကမ္ဘာ့နိုင်ငံအများအပြား၏ တည်ဆဲအစိုးရများကို အပြစ်တင်ရမလို ဖြစ်နေသည်။ ကိုဗစ်-၃ယလ်တာရောဂါလှိုင်းကြီးမားသောနိုင်ငံများတွင် ဒီမိုကရေစီနိုင်ငံများလည်းပါသည်။ ဒီမိုကရေစီမဟုတ်သောနိုင်ငံများလည်းပါသည်။ မြန်မာနိုင်ငံ ကိုဗစ်-၃ယလ်တာ ရောဂါလှိုင်းနှင့် စပ်လျဉ်း၍ လေ့လာပြောဆိုရာတွင် အခြားနိုင်ငံများ၏ ရောဂါအခြေအနေများကို လျစ်လျူရှု၍မရဟု ဆိုရပေမည်။

မြန်မာပြည်သည် ကျန်းမာရေးစနစ် အားနည်းသောကြောင့် မသေသင့်သောသူများသည် သေခဲ့ကြသည်ဟု သဘောထား ငြင်းဖွယ်မရှိပေ။ ကျန်းမာရေးစနစ်များ ပိုမိုကောင်းမွန်သော နိုင်ငံများတွင် (ဥပမာ- ယူကေနိုင်ငံ၊ ထိုင်းနိုင်ငံ) ရောဂါ ကူးစက်နှုန်းမြင့်မားလာသော်လည်း သေဆုံးသူနှုန်း ပိုနည်းသည်။ မြန်မာပြည်ကဲ့သို့ ဆင်းရဲသောနိုင်ငံများသည် ရောဂါစမ်းသပ်ရာ၌ လည်းကောင်း၊ မှတ်တမ်းယူရာ၌ လည်းကောင်း များစွာသော အားနည်းချက်များ ရှိသည်။ ထို့ကြောင့်လည်း ထိုနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးဌာနများသည် WHO ထံ နေ့စဉ်တင်နေရသော ကိုဗစ်ရောဂါ အစီရင်ခံစာများတွင် အတည်ပြုလူနာဦးရေနှင့် သေဆုံးလူနာဦးရေတို့မှာ အမှန်တကယ် ဦးရေထက် လျော့နည်းနေသည်။ “under-reporting” ဟု ခေါ်သည်။ ဤ “under-reporting” အဖြစ်အပျက်သည် ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းတွင် ကြုံတွေ့ရသော အခက်အခဲဖြစ်သည်။ မြန်မာပြည်

ထက်တိုးတက်သော အိန္ဒိယနိုင်ငံတွင်ပင်လျှင် ယင်း၏ ကျန်းမာရေးစနစ်သည် ရောဂါပြင်းထန်နေသော အခြေအနေတွင် လူနာများကို မနိုင်တော့သဖြင့် under-reporting အတော်များများရှိနိုင်ကြောင်း နာမည်ကျော် Johns Hopkins ဆေးတက္ကသိုလ်မှ ဖော်ပြခဲ့သည် [အညွှန်း (၃)]။ ချမ်းသာသော တိုင်းပြည်များမှာမူ ရောဂါနှုန်းများ၊ သေဆုံးမှုနှုန်းများနှင့် သေဆုံးရသောအကြောင်းရင်း (cause of death) တို့ကို မှတ်တမ်းတင်ရာ၌ ပိုမိုမှန်ကန်သည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်ပင်။ သေဆုံးမှုနှုန်းသည်လည်း တိုင်းပြည်တစ်ပြည်၏ ပျမ်းမျှအသက် (median age) နှင့်လည်း သက်ဆိုင်သည်။ ချမ်းသာသော တိုင်းပြည်များရှိ လူဦးရေ၏ ပျမ်းမျှအသက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူဦးရေ၏ ပျမ်းမျှအသက်ထက် ပိုကြီးသည် [အညွှန်း (၄)]။ အသက် ပို၍ကြီးလေ ကိုဗစ်ရောဂါဖြင့်သေဆုံးရန် ဖြစ်နိုင်ခြေ ပိုများလေဖြစ်သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာ လေးစားသော Centers for Disease Control and Prevention, USA မှ သုတေသီများ၏ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်ထုတ်သောကြေညာချက်တွင် (က) အသက် (၄၀)မှ (၄၉) နှစ်အရွယ်များသည် အသက် (၁၈)မှ (၃၀) လူငယ်များထက် သေဆုံးမှုနှုန်း ၁၀ ဆရှိကြောင်း၊ (ခ) အသက် (၅၀)မှ (၆၄) နှစ် အရွယ်များသည် ထိုလူငယ်များထက် သေဆုံးမှုနှုန်း ၃၅ ဆရှိကြောင်း၊ (ဂ) အသက် (၆၅)မှ (၇၄) နှစ် အရွယ်များသည် အဆိုပါလူငယ်များထက် သေဆုံးမှုနှုန်း ၉၅ ဆရှိကြောင်း၊ (ဃ) အသက် (၇၅)နှစ်ကျော်သောသူများ၏ သေဆုံးနှုန်းသည် အသက် (၁၈)မှ (၃၀) လူငယ်များထက် အဆပေါင်း ၂၃၀ ရှိကြောင်းဟူ၍ ဖော်ပြထားသည်။ [အညွှန်း (၅)]


ဤနောက်ခံအချက်အလက်များ (context)ကို သိရှိနားလည်ပါမှ တိုင်းပြည်အချင်းချင်း နှိုင်းယှဉ်၍ ရပါမည်။ ဇယား (၁) ကိုကြည့်ပါက တိုင်းပြည်အချို့၏ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးလုပ်ဆောင်မှုများ၏ရလဒ် (results) ကို မြင်နိုင်သည်။ [အညွှန်း (၆)] ဇယား (၁) သည် ကိုဗစ်သေဆုံးမှုနှုန်းကို နိုင်ငံအလိုက် လူဦးရေတစ်သန်းလျှင် သေဆုံးလူနာအရေအတွက်အပေါ် အခြေခံ၍ ပြထားသောကြောင့် တိုင်းပြည်၏ စုစုပေါင်း လူဦးရေကိုထည့်သွင်းစဉ်းစားပြီးသားဖြစ်သည်။ ဆိုလိုသည်မှာ ဤကဲ့သို့ တွက်ချက်ထားသော နှုန်းဖြင့် တိုင်းပြည်အချင်းချင်းကို နှိုင်းယှဉ်နိုင်သည်။ ဤကဲ့သို့ သေဆုံးမှု (ဦးရေမဟုတ်) တင်ပြသည်ကိုလည်း အချို့ဘွဲ့ရများ ယခင်က ကျွန်ုပ်တို့ ပြောခဲ့သလို “အင်ဒိုနီးရှားက မြန်မာထက် လူဦးရေ ပိုများတာကိုး၊ သေဆုံးမှုများမှာပေါ့” ဟု ဝေဖန်ပါက ထိုသူများသည် သင်္ချာတွက်နည်းအရ မှားပါမည်။

ကိုဗစ်သေဆုံးနှုန်းသည် နိုင်ငံရေးစနစ်ထက် crisis ကိုင်တွယ်ပုံနှင့် ပိုသက်ဆိုင်သည်။ ဇယား (၁) တွင် တွေ့ရသည်မှာ မြန်မာပြည်ကို ယခင်က အထောက်အကူပေးခဲ့သည့် ချမ်းသာသော OECD-DAC ဒီမိုကရေစီနိုင်ငံများ၏ ကိုဗစ်သေဆုံးမှုများမှာ မြန်မာပြည်အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများထက်မြင့်သည်။ မြန်မာပြည်၊ နီပေါလ် စသည့် ဆင်းရဲသော နိုင်ငံများ၌ အထက်ဖော်ပြထားသော under-reporting ဖြစ်နိုင်သော်လည်း ကျန်းမာရေးစနစ်များ အသင့်အတင့်ကောင်းမွန်သော ထိုင်းနိုင်ငံနှင့် မလေးရှားအတွက် under-reporting ကြောင့် သေဆုံးမှုနှုန်းနိမ့်နေသည်ဟု ဆိုမရပါ။ အခြားအကြောင်းများလည်းရှိပေမည်။ စာမျက်နှာ ၂၁ သို့


ဇယား (၁)။ ကိုဗစ် သေဆုံးမှုနှုန်းများ၊ ၂၀၂၁/၇/၂၆
<https://www.worldometers.info/coronavirus/>

	Deaths per 1 million population	
	လူဦးရေတစ်သန်းလျှင် သေဆုံးလူနာ	ဖွံ့ဖြိုးဆဲ နိုင်ငံဟု သတ်မှတ်
Peru ကမ္ဘာ့ သေဆုံးမှုအမြင့်ဆုံး	5,855	✓
Italy	2,120	
UK	1,892	
USA	1,882	
France	1,706	
Sweden	1,438	
Germany	1,095	
Russia	1,059	
Netherlands	1,036	
World	536	
Nepal	328	✓
Indonesia	306	✓
India	302	✓
Malaysia	250	✓
Philippines	245	✓
Sri Lanka	191	✓
Norway	146	
Myanmar	130	✓
Bangladesh	117	✓
Thailand	59	✓
Vietnam	5	✓
China	3	✓


ပုံ(၁)



ပုံ(၂)




ပုံ(၃)




ပုံ(၄)



ပုံ(၅)



ပုံ(၆)



စာမျက်နှာ ၂၀ မှ အဓိက ဤပုံများနှင့် စာရင်းဇယားအချက်အလက်များ ပြသနေသည်မှာ မြန်မာပြည်သည် ကိုဗစ်-၁၉ ဖြစ်ပွားခဲ့သော အချိန်မှစ၍ အလုံးအရင်းအမြောက်အမြားအနက် တစ်နိုင်ငံသာဖြစ်ကြောင်း ထင်ရှားသည် [အညွှန်း (၆)]။

မြန်မာပြည်သည် ကျွန်တိုင်းပြည်များနှင့် မတူ ထူးခြားသည်မှာ ကောင်းသောထူးခြားခြင်း မဟုတ်။ နိုင်ငံသားတိုင်း၏ ဘုံရန်သူကိုဗစ်ကို တိုက်ဖျက်ရန် အစိုးရ၊ တပ်မတော်နှင့် ပြည်သူ့အများက ကြိုးစားနေသော်လည်း မသမာသည့် ပုဂ္ဂိုလ်အချို့သည် ရောဂါပိုးပျံ့နှံ့အောင်ပင် တိုက်တွန်းနေကြသည်။ ထိုသူတို့သည် အများဒုက္ခရောက်အောင် ကျန်းမာရေးစနစ်ထဲတွင် ရှိနေသော ဆရာဝန်အချို့ကိုလည်း စနစ်ထဲမှ CDM လုပ်ဖို့ တိုက်တွန်းနေကြသည်။ ဇူလိုင်လ ၂၃ ရက်နေ့ သတင်းများတွင် မြောက်ဥက္ကလာပ အထွေထွေ ရောဂါကုဆေးရုံနှင့် သင်ကြားရေးဆေးရုံကြီးရှိ အရေးပေါ်ကိုဗစ်လူနာများအား အောက်ဆီဂျင်ပေးသည့် ပိုက်လိုင်းကို မသမာသူများ ထုခွဲဖျက်ဆီးပစ်ခဲ့ကြောင်း ကြားသိရသည်။ အတွင်းလူပါသော

ယုတ်မာသည့်အဖျက်လုပ်ငန်းဖြစ်သည်ဟု ပြောလိုပါသည်။ CDM လုပ်ငန်း အလုပ်ထဲ ပြန်မဝင်သော ဆရာဝန်များ၊ အလုပ်ထဲမှရှုလျက်နှင့် CDM လုပ်နေသော ဆရာဝန်များကိုလည်း ကျွန်ုပ်တို့အနေဖြင့် များစွာအံ့ဩဝမ်းနည်းပါသည်။

အံ့ဩဝမ်းနည်းခြင်း၏အကြောင်းမှာ ကျွန်ုပ်တို့အလုပ်လုပ်ခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဆရာဝန်များသည် ဆရာဝန်သိက္ခာကျင့်ဝတ်ကို အမြဲစောင့်ထိန်းခဲ့၍ လေးစားအားကိုးရမည့်သူများ ဟု အစဉ်အမြဲခံယူလေးစားခဲ့သည်။ ထိုဆရာဝန်များ CDM လုပ်နေသည်မှာ တပ်မတော်ကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ ပြည်သူ့ကိုသာ အပြစ်ဒဏ်ခတ်သကဲ့သို့ ဖြစ်နေသည်။ အလားတူပင် NUG ကို ထောက်ခံနေသော ဒေသန္တရ အကြမ်းဖက်အဖွဲ့ အစည်းများသည် မင်းတပ်နှင့် ကလေးမြို့များသို့ ဆေးကုသရေး ပစ္စည်းများ သယ်ဆောင်လာသော ဆေးဝန်ထမ်းများနှင့် တာဝန်ရှိ လုံခြုံရေးဝန်ထမ်းများကို တိုက်ခိုက်အကြမ်းဖက်ခြင်းသည်လည်း မိမိတို့၏ ရပ်ရွာမှ ကိုဗစ်လူနာများကိုသာ နှိပ်စက်သကဲ့သို့ပင် ဖြစ်သည်။ ပြည်တွင်းပြည်ပ မြန်မာအချို့သည်လည်း ရောဂါကြောက်လန့်ပြီးသား ပြည်သူများကို

ပို၍ပင် စိတ်ဓာတ်ကျဆင်းစေရန် အခြေအမြစ် မရှိသော စွပ်စွဲချက်များကို သတင်းလွှင့်ကြသည်။ ဥပမာ အစိုးရက ပြည်သူ့လူထုအား အောက်ဆီဂျင် မပေးဘဲ တမင်ဖြတ်တောက်ထားသည်ဟု ယုံကြည်သူများရှိသလို ဆေးဆိုင်များတွင် မည်သည့်ဆေးမျှ ဝယ်မရအောင် အစိုးရက ဖြတ်ထားသည်ဟု ထင်နေသူများရှိသည်။

အစိုးရတိုင်းသည် ကိုဗစ်ရောဂါကို တိုက်ဖျက် ထိန်းချုပ်ရန်တာဝန်ရှိသည်။ မြန်မာနိုင်ငံ အစိုးရသည်လည်း အခြားအစိုးရများကဲ့သို့ ရောဂါကို တိုက်ဖျက်ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေသည်ကို စဉ်းစားဉာဏ်ရှိသူတိုင်း အဖြေထုတ်နိုင်သည်။ အချို့က သတင်းလွှင့်နေသလို အစိုးရသည် တမင်သက်သက် ယုတ်မာနေလျှင် အစိုးရအတွက် သာလျှင် ဆိုးကျိုးရမည်ဖြစ်သည်။ ဤကိစ္စကို အကျိုးသင့် အကြောင်းသင့်စဉ်းစားရမည် (Logical thinking ကျင့်သုံးရမည်) ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ဆင်းရဲသောနိုင်ငံဖြစ်၍ ကျန်းမာရေးစနစ်မှာ ယခင်ကပင် အားနည်းနေသောကြောင့် ဟာကွက်များ၊ သေကျေဆုံးရှုံးမှုများရှိမည်။ မြန်မာပြည်ထက် ကျန်းမာရေးစနစ် ပိုပြည့်စုံသော အင်ဒိုနီးရှားနိုင်ငံတွင်ပင်လျှင် Yogyakarta မြို့မှ ဆေးရုံတစ်ရုံ

တည်းတွင် အောက်ဆီဂျင်ပြတ်၍ နှစ်ရက်အတွင်း လူနာ ၆၃ ဦးသေဆုံးခဲ့သည်။ ဆေးရုံများလက်မခံနိုင်တော့သည့်အတွက် အိမ်မှာ တစ်ယောက်တည်း ပိတ်သေနေသော အလောင်းများလည်း အမြောက်အမြားရှိသည် [အညွှန်း (၇)]။ အိန္ဒိယနိုင်ငံတွင်လည်း ဆေးရုံစနစ်မနိုင်တော့သည်မှာ အဆိုးဆုံးဟု ပြောကြသည် [အညွှန်း (၈)]။ မြန်မာပြည်တွင် ဆရာဝန်များနှင့် အခြားကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက အလှူရှင်များ၊ ပရဟိတ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် တပ်မတော်သားများ အားလုံး ပူးပေါင်းဆောင်ရွက်နေသည်ကိုမြင်၍ လေးစားဂုဏ်ပြုပါသည်။

ဤကပ်ကြီးတွင် ကျန်းမာရေးစည်းကမ်း စည်းမျဉ်းများကို တစ်သေမတိမ်းလိုက်နာ၊ ကိုဗစ် ဘုံရန်သူကို ပူးပေါင်းတိုက်ခိုက်၊ အကုသိုလ်များကို ရှောင်ကြဉ်ကြရမည်ဟု ယုံကြည်ပါသည်။ Facebook တွင် ဆဲနေသော မြန်မာများသည် အံ့ဩဖွယ်ရာပင်ဖြစ်နေသည်။ ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လားဟု မေးစရာ။ ကျွန်ုပ်တို့လည်း ကိုဗစ်နှင့်သေဆုံးပါစေဟု ကျွန်ုပ်တို့ တစ်ခါကပတ်သက်ခဲ့ဖူးသော ဘူမိဗေဒ အသိုင်းအဝိုင်းမှ ကျွန်ုပ်တို့ဆီသို့ သာမန်လူမဆိုနှင့်။

စာမျက်နှာ ၂၂ သို့

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ဟားခါး ဇူလိုင် ၃၀ ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၈ ရက်က ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ သေဆုံးမှုနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးအတွက် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကော်မတီဝန်ထမ်း

ကောင်စီ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက ပြည်နယ်စီမံအုပ်ချုပ်ရေးကော်မတီ ထိုကော်မတီဝင်များက ပြည်နယ်စီမံအုပ်ချုပ်ရေးကော်မတီ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်း အောင်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က တင်ပြချက်များအပေါ် ပေါင်းစပ်အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်တွင် ကျန်ရှိသည့် ဝန်ထမ်း

များအား ဇူလိုင် ၂၉ နှင့် ၃၀ ရက်တို့တွင် ဟားခါးမြို့နှင့် ထိန်းချုပ်ရေးအဖွဲ့ဝင်များ ထိန်းချုပ်ရေးအဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက သတ်မှတ်ထားသည့် နယ်ပယ်အလိုက် ဦးစားပေး အဆင့်အတိုင်း ထိုးနှံပေးမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထောက်ပံ့သည့် ဆေးပစ္စည်းများကို သက်ဆိုင်ရာမြို့နယ်များသို့ အမြန်ခွဲဝေပေးရန်နှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စေတနာ့ ဝန်ထမ်းနှင့် ကြက်ခြေနီအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)



ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံပင်မအဆောက်အအုံ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၃၀ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံ ပင်မအဆောက်အအုံ တည်ဆောက်နေမှုနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့်ထားစောင့်ကြည့်နေမှုတို့ကို ဇူလိုင် ၂၈ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများနှင့် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးပြီး ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို

ထောက်ပံ့ပေးအပ်သည်။ ထိုကောက် ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံပင်မ အဆောက်အအုံကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် အလျှင်အမြန် ပံ့ပိုးကူညီမှုဖြင့် တရုတ်နိုင်ငံမှ Oxygen Plant မှာယူထားပြီး စက်ရုံကို စက်တင်ဘာပထမပတ်အတွင်း လည်ပတ်နိုင်ရန် လျာထားကြောင်းနှင့် စက်ရုံတည်ဆောက်ပြီးစီးပါက တစ်နေ့လျှင် လီတာ ၄၀ ဆဲ့ အောက်ဆီဂျင်အိုးအလုံး ၃၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဝိုင်းမော်မြို့ ဆန်းနှင့် ကန်ပိုက်တီ မြို့ဆေးရုံတို့အတွက် မျှဝေသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)



ကျောက်တံခါးမြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရန် စတင်ဆောင်ရွက်

ကျောက်တံခါး ဇူလိုင် ၃၀ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့၌ အောက်ဆီဂျင်စက် တပ်ဆင်အသုံးပြုနိုင်ရေး အတွက် ဇူလိုင် ၂၉ ရက်က ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက် ဦးစံကျော်လမ်း မြို့နယ် ပြည်သူ့ဆေးရုံ၏ နောက်ကျောမြေနေရာ၌ ပန္နက်တိုင်များ စိုက်ထူကာ စက်ယန္တရားများဖြင့် မြေတူးခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ကျောက်တံခါးမြို့ပေါ်ရှိ မြို့မ/မြို့ဖများ၊

ပရဟိတလူမှုကူညီရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ Oxygen Plant စက် တည်ဆောက်တပ်ဆင်အသုံးပြုနိုင် ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေ ပြီးဇူလိုင်၂၈ရက်အထိရဟန်းရင်လှူပြည်သူများမှ ထောက်ပံ့လှူဒါန်း ငွေကျပ် ၁၀၃၆ သိန်း ကောက်ခံရရှိထားကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံကို ဩဂုတ်လတွင် တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်ပြီး

ခင်ကို (ကျောက်တံခါး)

ထန်းတပင်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆိုင်ရာနည်းလမ်းများ အသိပညာပေးနှိုးဆော်

ထန်းတပင် ဇူလိုင် ၃၀ ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လာမှုများကြောင့် အများပြည်သူများ ရောဂါကူးစက်မှုမခံရစေရန်အတွက် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများအကြောင်း အသိပညာပေးနှိုးဆော်မှုများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက မြို့နယ်အတွင်း အသိပညာပေးနှိုးဆော်မှုများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ဇူလိုင် ၁၁ ရက်မှ စတင်၍ ဆောင်ရွက်ကြခြင်းဖြစ်ပြီး အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် လည်း မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ၅၉ အုပ်စုတို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ လမ်းများ တစ်လျှောက်နှင့် လူအသွားအလာများပြားသည့် ကားဂိတ်၊ လမ်းဆုံနှင့်ဈေးတိုတွင်လည်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)

ဟိုပန်မြို့တွင် အခြေခံစားသောက်ကုန် သုံးမျိုးကို ဈေးနှုန်းသက်သာစေရောင်းချပေးမည်

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကိုပါ တိုက်ခိုက်ဆဲဆိုနေသည်မှာ ကြောက်စရာပင်။ သစ္စာဆို၍ သူတစ်ပါးအား ကျိန်ဆဲသောသူများသည် သတိထားသင့်သည်။ ခင်ပွန်းကြီး (၁၀)ပါးတွင်ဖော်ပြထားသော မိမိထက်သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောလူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ် အစရှိသည်တို့ကို ပြစ်မှားသူများသည် မိမိစေတနာနှင့်သာ မိမိအကျိုးပေးလိမ့်မည်ဟု ယုံကြည်ပါသည်။ မြန်မာပြည်သူပြည်သားများ အကုသိုလ်များကို ရှောင်ရှားနိုင်၍ ကပ်ကြီးသုံးပါး ဘေး ကင်းဝေးနိုင်ကြပါစေ။ ။

အညွှန်းများ။

၁။ <https://www.yalemedicine.org/news/5-things-to-know-delta-variant-covid>

၂။ WHO Coronavirus (COVID-19) Dashboard: <https://covid19.who.int/?gclid=CjwKCAjwuvmHBhAxEiwAWAYj-NgTyA811z 9X8omP jKeszixgwzLPwLkoGRctEKnyZ016lTxHMQ7hoC2AYQAvD BwE>

၃။ <https://coronavirus.jhu.edu/pandemic-data-initiative/news/demystifying-the-delta-variant-with-data>

၄။ World Population Prospects 2019, UN Population Division, Department of Economic and Social Affairs. Medium fertility variant, 2020 - 2100

၅။ <https://www.cdc.gov/coronavirus/2019-ncov/covid-data/investigations-discovery/hospitalization-death-by-age.html>

၆။ <https://www.worldometers.info/coronavirus/>

၇။ <https://www.bbc.com/news/world-asia-57830770 Dying alone in Indonesia's grim battle with Covid-19 16 July https://www.voanews.com/covid-19-pandemic/indonesian-hospital-loses-63-covid-patients-oxygen-shortage>

၈။ <https://www.youtube.com/watch?v=zrefKeWuNpQ>

မှတ်ချက်။ OECD-DAC: Organisation for Economic Co-operation and Development — Development Assistance Committee

ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံ

ပဲခူး ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၂၉ ရက်က တိုင်းဒေသ

ကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို လည်းကောင်း၊

ပဲခူးမြို့ မြို့တော်ခန်းမ၌ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဟံသာဝတီရပ်ကွက် အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း၊ ပဲခူးမြို့ ဒေသန္တရ ကျန်းမာရေးဆေးခန်း၌ ပညာရေးဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အသက် ၆၅ နှစ်နှင့်အထက် အဘိုး/အဘွားတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးသည်။

ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ စာရင်းရေးသွင်းရာ တွင် မှန်ကန်မြန်ဆန်စေရန်၊ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအတွက် လိုအပ်လာပါက ပါးစပ်၊ နှာခေါင်းစည်း၊ မျက်နှာအကာ စသည့် ကျန်းမာရေးအကာအကွယ်ပစ္စည်းများ အခမဲ့ ဖြန့်ဝေပေးရန်၊ လူစုလူဝေးမဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ အသက် ၆၅ နှစ်နှင့် အထက်အဘိုး/အဘွားများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ သတ်မှတ်စုရပ် နေရာ များတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆီနီဗမ်းကို ဇူလိုင် ၂၉ ရက်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တင်စိုး(ပဲခူး)



ပေါင်မြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ပေါင် ဇူလိုင် ၃၀
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ဒေသခံပြည်သူများအား ဇူလိုင် ၂၉ ရက်မှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာမများနှင့် တာဝန်ရှိသူများက ရင်းငြိမ်ကျေးရွာရှိ အထက(ရင်းငြိမ်) ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့ဝင်များ နှင့် ရင်းငြိမ်ကျေးရွာမှ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးသည်။
ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စုရပ် ငါးရပ်သတ်မှတ်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ညွှန်ကြားချက် များနှင့်အညီ ဆက်လက်ထိုးနှံပေးမည်ဖြစ်ပြီး အဆိုပါနေ့တွင် အထက(ရင်းငြိမ်)ကျောင်း စုရပ်၌ ဒေသခံပြည်သူ စုစုပေါင်း ၁၁၂ ဦးကို ထိုးနှံပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ လာမည့်သြဂုတ်လဆန်းပိုင်းတွင် စတင်နိုင်ရေးစီစဉ်ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၃၀
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှု၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဦးဆောင် ကြီးကြပ်မှုဖြင့် နိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှု လုပ်ငန်းစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဆောင်ရွက်လျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် လာမည့်သြဂုတ်လဆန်း ပိုင်းတွင် စတင် ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ကျန်းမာရေးမှူး ရုံးမှ သိရသည်။



ကိုဗစ်-၁၉ လူနာများထားရှိသော အင်းယား(မရမ်းကုန်း) ကုသရေးစင်တာကို တွေ့ရစဉ်။

“ကိုဗစ်-၁၉ ရောဂါ တတိယ အကျော့မှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ကာကွယ်ဆေးထိုး နှံပေးမယ့်အစီအစဉ်ကို လုပ်ငန်း စဉ်အလိုက် စီစဉ်ဆောင်ရွက်နေ ပါတယ်။ ကနဦးအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အင်းစိန်အကျဉ်း ထောင်အတွင်းက အချုပ်သား၊ အကျဉ်းသားတွေကို စပြီး ထိုးနှံပေးနေပါပြီ။ ကျန်တဲ့အပိုင်း အလိုက်ကိုလည်း သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံးတွေက စာရင်းပြုစုနေ ပါတယ်။ စာရင်းပြုစုပြီးတာနဲ့ သတ်မှတ်ချမှတ်ထားတဲ့ ကဏ္ဍ အလိုက် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းတွေကို စတင်ဆောင်ရွက် သွားမှာပါ။ ကာကွယ်ဆေးတွေ ကတော့ အခု ကျွန်တော်တို့ဆီကို ရောက်ရှိနေပါပြီ။ ရန်ကုန်တိုင်း ဒေသကြီးအနေနဲ့ အတတ်နိုင်ဆုံး တော့ အစောဆုံးဖြစ်အောင် ထိုးနှံပေးသွားမှာပါ။ လာမယ့် သြဂုတ်လဆန်းပိုင်းလောက်ကို ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်း တွေ စတင်နိုင်ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်”ဟု တိုင်းဒေသကြီး

ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ထွန်းမင်းက ပြော သည်။
လတ်တလော ဖြစ်ပေါ်နေ သော ကိုဗစ်-၁၉ ရောဂါ တတိယ အကျော့နှင့်ပတ်သက်၍ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက် ပျံ့နှံ့မှုလျော့နည်းရေး နိုင်ငံ တစ်ဝန်း ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကနဦး ဦးစားပေးမှာ အသက် ၆၅ နှစ်နှင့်အထက် အရွယ်များကို လည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက ယခင်ဆေးမထိုးရ သေးသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို လည်းကောင်း၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း များကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကုသရေး စင်တာများ တွင် တုံ့ပြန်ကာကွယ်ရေး လုပ်ငန်းများ၌ ပူးပေါင်းပါဝင် ဆောင်ရွက်နေသော စေတနာ့

ဝန်ထမ်းများကို လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများထံမှ ယခင် အကြိမ် အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေး မထိုးနှံ ရသေးသောသူများကို လည်း ကောင်း ကဏ္ဍအလိုက် ဦးစားပေး စတင်ထိုးနှံပေးရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။
လတ်တလောတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အလိုက် စာရင်းပြုစု လျက်ရှိပြီး အဆင်သင့်ဖြစ်ပါက တိုင်းဒေသကြီးကျန်းမာရေးဦးစီး ဌာနအနေဖြင့် သတ်မှတ်ခွဲတမ်း များချမှတ်ကာ ကာကွယ်ဆေး ထိုးနှံမည့် လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
ယခု စတင်ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ဒုတိယ အကြိမ်ဖြစ်ပြီး ယခင်ပြီးခဲ့သော နှစ်ဆန်းပိုင်းကလည်း ကာကွယ် ဆေးထိုးနှံပေးမှု လုပ်ငန်းများကို ပထမအကြိမ် ထိုးနှံပေးနိုင်ခဲ့ သည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ယခုအကြိမ် ထိုးနှံပေး မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမှာ ဆီနီဗမ်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် လတ်တလော ခွဲတမ်းလျာထား ချက်မှာ သုံးသိန်းကျော် လျာထား ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ လတ်တလောဖြစ်ပေါ် နေသော ကိုဗစ်-၁၉ ရောဂါ တတိယအကျော့ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဇူလိုင် ၂၇ ရက်အထိ ပိုးတွေ့လူနာအဖြစ် တက်ရောက် ကုသမှုခံယူနေသည်မှာ ဆေးရုံ များနှင့် ကုသရေးစင်တာ စုစု ပေါင်း ၅၁ ခုတွင် ရဟန်း၊ သံဃာ၊ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း မှာ ၄၅၀၀ ကျော်ရှိကာ ၎င်းတို့ကို ဆေးကုသမှု ပေးလျက်ရှိ ကြောင်း သိရသည်။ သတင်း- မြင့်မိုရ်၊ ဓာတ်ပုံ- မိုးမခ

ကျောင်းကုန်းမြို့၌ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေး

ကျောင်းကုန်း ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း စာကြည့်တိုက်၌ ဇူလိုင် ၂၉ ရက်မှ စတင်၍ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို ဦးစားပေး ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုသည်။
ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးနေမှုကို သွားရောက်ကြည့်ရှုကြောင်း၊ ကျောင်းကုန်းမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို သေဆုံးမှုလျော့ချရေး၊ ရောဂါ ကူးစက်ပြန့်ပွားမှုတားဆီးရေး၊ နိုင်ငံစီးပွားရေးထိခိုက်မှု ဖြစ်ပွားစေ နိုင်မည့်အခြေအနေများ မဖြစ်ပေါ်စေရေးတို့ကို ရည်ရွယ်၍ ဦးစားပေး အုပ်စုများ ခွဲခြားထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)

နာဂဒေသ လဟယ်မြို့ဝင်/ထွက်ဂိတ် ယာယီတစ်ပတ်ပိတ်မည်

လဟယ် ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ တွင် ဇူလိုင် ၂၈ ရက်က လဟယ်မြို့ Quarantine Centre တွင် ကိုဗစ်- ၁၉ ရောဂါ အတည်ပြုသူ နှစ်ဦးတွေ့ရှိသည့်အတွက် ဇူလိုင် ၂၉ ရက် မှစ၍ ခရီးသည်များ ယာယီတစ်ပတ်ပိတ် ဖြစ်သည်။
ထိုသို့ယာယီပိတ်ထားသည့်ကာလအတွင်း အရေးပေါ်လူနာများ၊ လဟယ်မြို့အတွင်း ကုန်စည်စီးဆင်းမှု ပြတ်လပ်မှုမရှိစေရေး ကုန်တင် ယာဉ်များကို ယာဉ်မောင်းချိန်းပြီး ကားဆေးဖျန်းပြီးမှ အဝင်ခံမည် ဖြစ်ပြီး နေ့စဉ်တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်နေကြသော တောင်သူ များအား မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် နိုင်ငံသားစိစစ် ရေးကတ်ပြားပြန်င်မှသာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရ သည်။
ရှားဆက်(လဟယ်)

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ဇူလိုင် ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်
ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန
စာပေဗိမာန်ရုံးက အပတ်စဉ်
စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို
ထုတ်ဝေဖြန့်ချိလျက်ရှိသည်။



ဇူလိုင် ၃၁ ရက် (စနေနေ့)
တွင် ထုတ်ဝေမည့် ရွှေသွေး
ဂျာနယ်တွင် ပညာရှိယုန်လေး၏
အကြံပေးမှုကြောင့် နေပန်းပွင့်ကြီး
ပုံပြင်ကိုပြောပြရာမှ လိမ္မာယဉ်ကျေးသွားသော တိုးနီအကြောင်းကို
အတုယူဖွယ်တင်ဆက်ထားသည့် “နေပန်းပွင့်ကြီး” မျက်နှာဖုံး
ဇာတ်လမ်း၊ မြန်မာ့တူရိယာတစ်မျိုးဖြစ်သည့် စောင်းအကြောင်းကို
ရေးဖွဲ့ထားသည့် “စောင်းအကြောင်း သိကောင်းစရာ” သုတဆောင်းပါး၊
ဖြတ်ထိုးညှစ်ကောင်းသော အိမ်နဲ့အကြောင်းကို ဟာသဖြစ်ဖွယ်
တင်ဆက်ထားသည့် “အိမ်နဲ့အကြောင်း” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါး၏
အားနည်းချက်ကို လှောင်ပြောင်မိ၍ နောင်တရနေသော ဖားလေး
အကြောင်းကို တင်ဆက်ထားသည့် “ဖားသုဇယံနှင့် ကဏန်းငယ်”
နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်း၏ မေတ္တာစေတနာကို နားလည်သွား
သော ဘိုဘို၏အကြောင်းကို ပညာပေးတင်ဆက်ထားသည့် “သူငယ်
ချင်းကောင်း” ဝတ္ထုနှင့် အစားမက်သော ဝီလီအကြောင်းကို တင်ဆက်
ထားသည့် “ဝီလီ၏ဆုတောင်း” ပုံပြင်၊ Personal pronouns များ
အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် ရွှေသွေး
အင်္ဂလိပ်သဒ္ဒါ၊ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာ
ကဏ္ဍ စုံလင်စွာဖြင့် ဖတ်စရာ၊ မှတ်စရာများပါရှိကြောင်း သိရှိရသည်။
သတင်းစဉ်

သံလွင်မြစ်ရေ ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အောက်ကျနိုင်

နေပြည်တော် ဇူလိုင် ၃၀
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည်
ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပေဝက်ခန့်
ကျော်လွန်ရောက်ရှိနေသည်။
အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏
စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။
မိုး/ဇေလ

မူဆယ်မြို့နန်းတော်ဂိတ်တစ်ခုတည်းမှသာ မြန်မာနိုင်ငံသားများ ဝင်ရောက်ခွင့်ပြု

ရှမ်းပြည်နယ် မူဆယ်ခရိုင်သည် တရုတ်
ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်နှင့်
နယ်နိမိတ်ချင်းဆက်စပ်လျက် ပြည်ဝင်
ပြည်ထွက် ဂိတ်ခုနစ်ခုရှိသည်။



အဆိုပါဝင်ထွက်ဂိတ်များတွင် ကုန်စည်
များ ပို့ကုန်/သွင်းကုန် တင်သွင်းရမည့်ဂိတ်
များလည်းရှိသည်။ မူဆယ်မြို့ နန်းတော်
ဂိတ်နှင့် မန့်ဟီးရိုးဂိတ်၊ မိုးကိုးဂိတ်များသည်
လူဝင်လူထွက်ဂိတ်အဆင့်ရှိပြီး မန့်ပိန်းဂိတ်၊
ဆင်ဖြူဂိတ်၊ ဝမ်တိန်ဂိတ်၊ ကျင်စန်းကျော
ဂိတ်များမှာ နှစ်နိုင်ငံသွင်းကုန်/ပို့ကုန်များကို
ခွင့်ပြုပေးသောဂိတ်ကြီးများ ဖြစ်သည်။

တစ်ဖက်နိုင်ငံရှိ ရွှေလီ၊ ကျယ်ဂေါင်၊
ဝမ်တိန်ရပ်ဝန်းတွင် လူသုံးကုန်ထုတ်စက်ရုံ
များစွာရှိပြီး ဝန်ထမ်းအလုပ်သမားများစွာကို
မြန်မာနိုင်ငံမှ လုပ်သားများစွာဖြင့်သာ
လည်ပတ်လျက်ရှိရာ ယင်းအလုပ်ရုံများတွင်
မြန်မာလုပ်သားများ အရေအတွက်ထောင်ချီ
ရှိနေပြီး ယင်းတို့၏ လုပ်အားခဖြင့် မိခင်
နိုင်ငံတော်ရှိမိသားစုကို တစ်ဖက်တစ်လမ်းမှ
ထောက်ပံ့ပေးပို့နိုင်သဖြင့် နှစ်နိုင်ငံအကျိုးရှိ
လှသော ဒေသရပ်ဝန်း ဖြစ်ခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းမှ
စတင်ပြီး တစ်ဖက်နိုင်ငံ ရွှေလီ၊ ကျယ်ဂေါင်၊
ဝမ်တိန်မြို့များတွင် ပြင်းထန် ကိုဗစ်-၁၉
ရောဂါများ ကူးစက်မှုများ မြန်ဆန်တိုးပွား
လာခြင်းကြောင့် ယင်းဒေသရပ်ဝန်းရှိ စက်ရုံ
အလုပ်ရုံများ ပိတ်ခဲ့ရပြီး ဝန်ထမ်းလုပ်သား
များဖြစ်သော မြန်မာနိုင်ငံသားအလုပ်သမား
များ အလုပ်လက်မဲ့ဖြစ်ခဲ့ကြသည်။ တစ်ဆက်
တည်း ၂၀၂၁ ခုနှစ် ဇွန်လဆန်းမှစတင်ကာ
ရွှေလီ၊ ကျယ်ဂေါင်၊ ဝမ်တိန်မြို့များကို LOCK

DOWN သတ်မှတ်ပြုလိုက်သဖြင့် မြန်မာ
လုပ်သားများ သွားလာမရပိတ်မိကြ၍
စားဝတ်နေရေးအတွက် တိုင်းတစ်ပါး၌
ကျပ်တည်းလာရသည်။ တစ်ဖက်နိုင်ငံ
နယ်စပ်ဒေသရှိ မြန်မာလုပ်သားများစွာလည်း
အမိနိုင်ငံသို့ ပြန်လာလိုသော်လည်း ဝင်/
ထွက် အဓိကဂိတ်များအားလုံးပိတ်နေခြင်း
ကြောင့် တရားဝင်ပြန်လာခွင့်မရ၊ အတိတ်က
ရောက်နေကြကြောင်း Online media များမှ
တစ်ဆင့် ဖော်ပြတောင်းဆို တင်ပြများရှိလာ
ခဲ့သည်။

ထို့ကြောင့် မူဆယ်-ရွှေလီ နယ်စပ်
အာဏာပိုင်များညှိနှိုင်းလျက် ဇူလိုင် ၂၆ ရက်
မှစတင်၍ မူဆယ်မြို့ နန်းတော်ဂိတ်တစ်ခု
တည်းမှသာ ပိတ်မိမြန်မာနိုင်ငံသားများကို
ပြန်လည်ဝင်ခွင့်ပြုခဲ့ရာ ဇူလိုင် ၃၀ ရက်အထိ
အမျိုးသား ၆၉၇ ဦး၊ အမျိုးသမီး ၆၂၆ ဦး၊
စုစုပေါင်း ၁၃၂၃ ဦး ကို စနစ်တကျလက်ခံပေး
လျက်ရှိသည်။ ဆက်လက်၍ မြန်မာနိုင်ငံ

သားများ တစ်ဖက်နိုင်ငံတွင် လူမှုဒုက္ခ
မရောက်စေရေး အထူးအစီအစဉ်တစ်ရပ်
အဖြစ် ပိတ်ရက်မရှိ လက်ခံပေးလျက်ရှိသည်။
ထိုသို့ မြန်မာအလုပ်သမားများ မိခင်
နိုင်ငံသို့ အဆင်ပြေစွာပြန်လာနိုင်ရေးကို
အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ရာတွင်
မူဆယ် ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုး၊
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူး
ကြီးဇေယျာလင်း၊ မူဆယ်ခရိုင်/မြို့နယ်
တာဝန်ရှိသူများက မြေပြင်တွင် တိုက်ရိုက်
ကြိုဆိုခြင်း၊ နေရာချထားပေးခြင်း၊ ကျန်းမာ
ရေးစစ်ဆေးပေးခြင်း၊ အစားအသောက်များ
ပြည့်စုံစွာစီစဉ်ဆောင်ရွက်ပေးခြင်း၊ မိမိ
နေထိုင်ရာအရပ်ဒေသအထိ တိုက်ရိုက်
ရောက်ရှိနိုင်ရေး မော်တော်ယာဉ်များ စီစဉ်
ဆောင်ရွက်ပေးခြင်းအား လေးစားလျက်
မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
အယ်လ်စိုးထန်တူး

**တိုင်းဒေသကြီး၊
ပြည်နယ်အလိုက်
မိုးကြီးနိုင်မည့် အခြေအနေ**

နေပြည်တော် ဇူလိုင် ၃၀
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)
နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီး
နိုင်သည်။
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာကျကျနှင့် နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်ဖြစ်သည်။
မိုး/ဇေလ

ကာတွန်းဆရာကြီး ဦးဘဂျမ်း၏ ခေတ်အမြင် ကာတွန်း



ပုဏ္ဏားကျွန်းမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိ

ပုဏ္ဏားကျွန်း၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်လို အပ်သည့် အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်ပြတ်လပ်မှုမရှိ စေရေး၊ အောက်ဆီဂျင်လိုလောက်စွာရရှိနိုင်ရေးအတွက် အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးကော်မတီများ ဖွဲ့စည်း၍ စစ်တွေ - ရန်ကုန် ကားလမ်းဘေး၊ ဂူဝေရေလှောင်တာတစ်ခု အရှေ့ဘက်ကွင်းတွင် ငွေကျပ် သိန်းပေါင်း ၁၅၀၀ ခန့်ကုန်ကျမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် လူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် Liquid အောက်ဆီဂျင် ထုတ်လုပ်စက်ရုံ အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးကော်မတီများမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ နှင့် စေတနာရှင်ပြည်သူများက ဇူလိုင် ၂၉ ရက်အထိ ထည့်ဝင်လှူဒါန်း ငွေကျပ်သိန်းပေါင်း ၉၆၀ ကျော်ကို ရရှိထားပြီးဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး ကိုမောင်မြင့်အောင်ထံမှ သိရသည်။

အဆိုပါစက်ရုံတည်ဆောက်ပြီးပါက တစ်နေ့လျှင် Liquid အောက်ဆီ ဂျင်လီတာ ၄၀ ဆုံ အောက်ဆီဂျင်အလုံး ၄၀ မှ ၆၀ ခန့်အထိ ထုတ်လုပ် ပေးနိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ယဉ်က ပြောသည်။ နီထွန်းအောင်(ပြန်/ဆက်)

လယ်ယာမြေကေ ၅၀၀ အကျိုးပြုမည့် ကုန်ထုတ်လမ်းနှင့် ရေကျော်တည်ဆောက်ပြီးစီး

ဆားလင်းကြီး၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ကျွန်းဖိုပင်ကျေးရွာရှိ လယ်ယာမြေကေ ၅၀၀မှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ ရောက်ရှိစေရေးရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းတစ်လမ်းနှင့် ရေကျော် တစ်ခုတည်ဆောက်လျက်ရှိရာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါကုန်ထုတ်လမ်းနှင့် ရေကျော်တည်ဆောက်ပြီးစီးမှုအား ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝင်းနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက် သည့်ကုမ္ပဏီ၊ ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင် များနှင့်အတူ ဇူလိုင် ၂၉ ရက်က ကုန်ထုတ်လမ်းနှင့် ရေကျော်တည် ဆောက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ် လမ်းနှင့် ရေကျော်များ ရေရည်တည်တံ့ခိုင်မြဲစေရေး ကျေးရွာသူ ကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းကြရန် မြို့နယ်ဦးစီးမှူးက ဆွေးနွေးမှာကြားကြောင်း သိရသည်။ ငြိမ်းသူ

လှိုင် ကိုဗစ် - ၁၉ ကုသရေးစင်တာတွင် ရောဂါရှာဖွေရေးဌာန ထပ်မံဖွင့်လှစ်မည်

ရန်ကုန်၊ ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများသည် လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာ တွင် ပြည်သူ့လူထုအခြေပြု လှိုင် ကိုဗစ် -၁၉ ရောဂါ ရှာဖွေရေးဌာန အသစ် ထပ်မံဖွင့်လှစ်မည့်နေရာ နှင့် ကုသရေးစင်တာသို့ ဇူလိုင် ၂၉ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လှိုင်မြို့နယ် တွင် ဖွင့်လှစ်ထားရှိသည့် လှိုင် ကိုဗစ် - ၁၉ ရောဂါကုသရေးစင် တာသို့ရောက်ရှိလာမည့် လူနာ များနှင့် ထိတွေ့ဆက်စပ်သူများကို Rapid Diagnostic Test (RDT) Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ



စစ်ဆေးပေးမည့် Test Center ဖွင့်လှစ်မည့်နေရာကို ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီး ကောင်စီဝင်များ ဖြစ်ကြသော မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် ဦးဌေး အောင်၊ လှိုင် စင်တာကုသရေး တာဝန်ခံ ဒေါက်တာကိုကိုနိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်စိုးတို့က လုပ်ငန်းကဏ္ဍ အလိုက် ရှင်းလင်းတင်ပြ ကြသည်။

အဆိုပါစင်တာတွင် တပ်ဆင် ထားရှိသော အောက်ဆီဂျင် ထုတ်လုပ်သည့် စက်သစ်မှာ တစ်ရက်လျှင် လီတာ ၄၀ ဆုံ အောက်ဆီဂျင် ဆလင်ဒါအိုး ပေါင်း ၁၂၀ အထိ ထုတ်လုပ်ပေး နိုင်ကြောင်း၊ စက်တန်ဖိုး ငွေကျပ် သိန်း ၁၂၀၀ ကျသင့်ကြောင်း၊ အသစ်ဖွင့်လှစ်မည့် Test Center အသစ်မှ စစ်ဆေးတွေ့ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ

အပါအဝင် သွေးတွင်းအောက်ဆီ ဂျင် (SPO-2) ရာခိုင်နှုန်း ၈၀ အထက် ရှိနေသောလူနာ ၆၀၀ ခန့် စောင့်ရှောက်ကုသနိုင်ရန် အတွက် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရ သည်။ ဆန်းကျော်ဦး (ပြန်/ဆက်)

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် ၃၀

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူ များကို ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေ ရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ နှင့် ကိုဗစ်စင်တာများသို့ ပေးပို့လှူဒါန်းလျက် ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး

(ခုတင်-၃၀၀) သို့ အောက်ဆီဂျင်အိုးအလုံး ၅၀ ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ရေကြည်မြို့များရှိ ပြည်သူ့ဆေးရုံ များနှင့် ပရဟိတအသင်းများသို့ အောက်ဆီဂျင် အိုးလီတာ ၄၀ ဆုံ ၅၉ လုံးကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ လီတာ ၄၀ ဆုံ အောက်ဆီဂျင်အိုး အလုံး ၉၀ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အထွေထွေ ရောဂါကုဆေးရုံကြီး၊ အုတ်ဖိုမြို့၊ ကြို့ပင် ကောက်မြို့၊ ပေါင်းတည်မြို့နှင့် ပန်းတောင်း မြို့များရှိ ပြည်သူ့ဆေးရုံများသို့ အောက်ဆီဂျင် အိုး ၁၉၃ လုံးကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများ နှင့် စေတနာ့ဝန်ထမ်းများက သွားရောက် လှူဒါန်းကြသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်- ၅၀၀) ၌ အောက်ဆီဂျင်ထုတ်လုပ်မည့်စက်ရုံ ဆောက်လုပ်ရန်အတွက် ပြည်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အလှူငွေကျပ် ခုနစ်သိန်း ကို ပေးအပ်လှူဒါန်းသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့် တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရ သည်။ သတင်းစဉ်

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့ အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည် -

- ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသော နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင်ပြုလုပ်ထားပါရန်၊
- အကယ်၍ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှု မရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားပါရန်၊
- ရေစီးကြောင်းနှင့်နီးသောငါးကန်များတွင် ရေတိုက်စားမှု ကာကွယ်ရန်အတွက် တုတ်ရိုက်ပြီးထိန်းထားပါရန်၊
- လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန်နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေး ရွှေ့ပြောင်းထားပါရန်၊
- သိုလှောင်ထားသော ငါးအစာနှင့် လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်း ထားပါရန်၊

- ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများ လွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားပါရန်၊
- မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့် နေရာများအား အစဉ်ဂရုတစိုက် စစ်ဆေးနေပါရန်၊
- ထူးခြားသည့်အခြေအနေများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့် နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားပါရန်၊
- နိုင်ငံပိုင်ရေဒီယို အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ်မိုးလေဝသ သတိပေးချက် များနှင့် ပတ်သက်သည့်သတင်းများကို အမြဲဂရုတစိုက် နားထောင်ပါရန်နှင့် ပြည်တွင်းထုတ်နေ့စဉ် သတင်းစာများတွင်ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ် ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက်အလက်ဖလှယ်ကြပါရန်၊
- ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်ကူညီတောင်းခံကြပါရန်၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန

THE REPUBLIC OF THE UNION OF MYANMAR
MINISTRY OF ELECTRICITY AND ENERGY
ELECTRIC POWER GENERATION ENTERPRISE
GROUND MOUNTED SOLAR POWER PROJECTS IN MYANMAR

(Tender No.EPGE PV 02/2021-2022)

In accordance with section 8.2" AMENDMENTS" of Request for Proposals (RFP) of EPGE PV 02/2021-2022, EPGE here with would like to announce that Bid Submission Date shall be amended as 10th September 2021 and the Addendum No.1 Shall be issued.

ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၃၀
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက် ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဇူလိုင် ၃၀ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ၁၂၆ ခုမှ Oxygen Concentrator ၄၈၉၆ ခု၊ Oximeter ၃၃၈၀၀ ၊ Oxygen Inhalator ၁၀၀၀၀၊ Covipas Tablet 400 MG ၂၄၀၀၊ Fravir Tablet ၅၀၀၊ Flowmeter ၂၃၈၀ ၊ Medical Isolation Mask ၃၂၀၀၊ Test Kit ၉၀၀၊ Oxygen Mask ၁၀၀၀၊ Nasal Cannula ၁၀၀ ၊ Spare Part For Oxygen Concentrator ၆၄ ခု၊ Oxygen Regulator ၃၆၅၀ ၊ Oxygen Pipe ၈၅၀၊ Oxygen Refill Machine သုံးခု၊ Kn95 Mask ၁၀၀၀၀ ၊ ရန်ကုန် ဆိပ်ကမ်းများမှ ကိုဗစ်-၁၉ ကာကွယ်ကုသရေးနှင့် အခြား ဆေးမျိုးစုံ ၃၆ မျိုး (၆၁၇၈၃.၁၄)kg၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ ကျိုင်းတုံ၊ ကော့သောင်း) တွင် ကုမ္ပဏီ ၄၀ မှ Disposable/Surgical Masks ၈၈၇၀၇ kg ၊ Non Woven Interlining Fabric ၂၀၀၀ kg ၊ Liquid Oxygen ၂၀ m³၊ Oxygen Concentrator ၂၈၃ ခု၊ Oxygen Cylinder ၆၉၅၄ ခု၊ Flow meter ၁၄၀၀ ခု၊ Oximeter ၅၆၆ ခု၊ PPE Gown ၂၈၂၀၊ Oxygen Plant သုံးခု၊ Oxygen Mask ၆၂၀၀၊ Oxygen Pack ၅၂၀၀၊ Mask Making Machine တစ်ခု၊ Regulator ၁၀၀၀ တို့အား ထုတ်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်

ကျောသောင်း- ဘုတ်ပြင်းလမ်းမကြီး ပုံမှန်အတိုင်းသွားလာ

ခမောက်ကြီး ဇူလိုင် ၃၀
တနင်္သာရီတိုင်းဒေသကြီး ခမောက်ကြီးမြို့ မိုင် ၄၀ တွင် ယမန်နေ့ညက မိုးရွာသွန်းမှုများပြီး တောင်ကျရေ စီးဆင်းမှု များသဖြင့် ယနေ့ နံနက် ၇ နာရီခန့်တွင် ကားလမ်းမကြီး ပိတ်ဆို့မှုဖြစ်ခဲ့သည်။ အဆိုပါ လမ်းပိတ်ဆို့မှုသည် နေရာသည် ခမောက်ကြီးမြို့နှင့် ၇ မိုင်ခန့်အကွာ မိုင်၄၀ (ယုဇနဆီအုန်း ကုမ္ပဏီအနီး) တွင် ဖြစ်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦး ဦးဆောင်၍ မြို့လမ်းဦးစီးမှူး ဦးနိုင်အောင်ဝင်းနှင့် လုပ်သား များ၊ စက်ယန္တရားကြီးများဖြင့် ပြုပြင်ဆောင်ရွက်ခဲ့သဖြင့် ယခုဦးစီးဌာနမှ ပုံမှန်ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း သိရ သည်။

ခမောက်ကြီး (ပြန်/ဆက်)

မန္တလေးခရိုင်အတွင်း၌ သီတင်းသုံးနေထိုင်တော်မူကြကုန်သော သီလသိက္ခာ ၁ သမာဓိသိက္ခာ ၁ ပညာသိက္ခာ ဝန်နှင့် ပြည့်စုံတော်မူကြကုန်သော သက်တော်ရှည် မဟာထေရ် ဆရာတော်ဘုရားကြီးများ၏

ဆုတောင်း မေတ္တာ ပို့သည့်

မြန်မာပြည်သူ ပြည်သားအပေါင်း အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ မှီတင်းနေထိုင်ကြကုန်သော သူတော်စင် သူတော်မြတ်အပေါင်းတို့အား ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ယခုအချိန်အခါသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူ့ ပြည်သူ့ပြည်သား အချို့သောပုဂ္ဂိုလ်တို့အား ဒဏ်ပေး အသွင်ပြောင်း COVID-19 မျိုးစိတ်သစ် ကူးစက်ပျံ့နှံ့နေသော ကပ်ရောဂါ ဝေဒနာကို ပြင်းထန်စွာခံစားနေရသော ရောဂါနွှလှုပ် ဆိုက်ရောက်နေသည့် အချိန်ကာလ သမယ ဖြစ်နေပြီး တစ်ရက်ထက် တစ်ရက် ရောဂါဝေဒနာဖြင့် ဆုံးရှုံးပျက်စီးနေကြောင်း ကြားသိနေရပါသည်။
ယခုလို ရောဂါနွှလှုပ် ဒဏ်ပေးအသွင်ပြောင်း COVID-19 မျိုးစိတ်သစ် ကူးစက်ပျံ့နှံ့နေသော ရောဂါဆိုးကြီးကို မြန်မာနိုင်ငံတော်အတွင်း အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ကင်းစင်လွှင့်ပျောက်၊ ချုပ်ပျောက်စေရန်အတွက် မြန်မာနိုင်ငံတော်အတွင်း၌ မှီတင်းနေထိုင်ကြကုန်သော အသိပညာရှင်၊ အတတ်ပညာရှင်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ ကုမ္ပဏီကြီးများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ အလှူအသီးသီးပုဂ္ဂိုလ်များ ၊ အားလုံး စည်းလုံးညီညွတ်စွာဖြင့် တစ်ဦးကို တစ်ဦး သည်းခံပြီး စေတနာ မေတ္တာများ အပြည့်အဝထားရှိကာဖြင့် ဒဏ်ပေးအသွင်ပြောင်း COVID-19 မျိုးစိတ်သစ် ကပ်ရောဂါကြီး ကင်းဝေးအောင် အချင်းချင်းညီညွတ်စွာဖြင့် တိုင်းဒေသကြီးစီစီစီအုပ်ချုပ်ရေးကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ကြပြီး ရောဂါဝေဒနာ စွဲကပ်ခြင်းအားလုံးတို့မှ ကင်းဝေးစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် မေတ္တာရေချမ်း စီးဖျန်းအပ်ပါသည်။

Official seals and signatures of various Buddhist monks and organizations, including the Mandalay Region Monks' Association and various monasteries.

တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်နှင့်သာ ကျန်ရှိခဲ့ရသည့် နာမည်ကြီး ဘရာဇီးအသင်း

တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ် ဇူလိုင် ၃၀ ရက်က ကနေဒါနှင့် ဘရာဇီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ သာမန်ပွဲချိန်အတွင်း သရေကျနေ၍ အချိန်ပိုဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပိုတွင်လည်း တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရ သည်။ ပယ်နယ်တီအဆုံးအဖြတ်တွင် ကနေဒါအသင်းက ဘရာဇီး အသင်းကို လေးဂိုး- သုံးဂိုးဖြင့် အနိုင်ရရှိကာ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ကနေဒါအသင်းသည် ယနေ့ပွဲစဉ်တွင် လက်ဘီ၊ လောရန်စ်၊ စကော့သ်၊ ဖလီမင်၊ ဆင်ကလဲယား၊ ဘက်ကီ၊ ပရင့်စံတို့ဖြင့် ဘရာဇီး အသင်းကို ရင်ဆိုင်လာခဲ့သည်။ ဘရာဇီးအသင်းကလည်း ဘာဘာရာ၊ မာတာ၊ ဖော်မင်ဂါ၊ ဒူဒါ၊ ဒီဘင်ဟာ၊ ဘီထရစ်ဇ်တို့ဖြင့် ကနေဒါအသင်းကို ရင်ဆိုင်လာခဲ့သည်။ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရန်အတွက် အားထားရသည့် ကစားသမားများကို နှစ်သင်းစလုံး အသုံးပြုလာခဲ့

သောကြောင့် အကြိတ်အနယ်ရှိခဲ့သည်။ ပွဲချိန်အတွင်း အပြန်အလှန် ထိုးဖောက်မှုများ၊ ဂိုးကန်သွင်းမှုများ၊ ဂိုးရရှိနိုင်လောက်သည့် အခွင့် အရေးများ ရရှိခဲ့သော်လည်း အဆုံးသတ်မသေချာမှု၊ နှစ်ဖက်ဂိုးသမား များ လက်စွမ်းပြ ကာကွယ်ထားနိုင်မှုတို့ကြောင့် ပယ်နယ်တီ အဆုံး အဖြတ် ခံယူခဲ့ရခြင်းဖြစ်သည်။ ပယ်နယ်တီ အဆုံးအဖြတ်တွင် ဘရာဇီး အသင်းမှ အဲဗရစ်နှင့် ရာဖေးလ်တို့ ဂိုးဝင်အောင် သွင်းယူနိုင်ခြင်းမရှိဘဲ ကနေဒါအသင်းက ဆင်ကလဲယား တစ်ဦးသာလျှင် ဂိုးဝင်အောင် သွင်းယူနိုင်ခြင်း မရှိသဖြင့် ကနေဒါအသင်းက လေးဂိုး- သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ကနေဒါအသင်းသည် ဘရာဇီးအသင်းကို ခြေရည်တူ ကစားနိုင်ခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် နှစ်သင်းကြား ဘောလုံး ပိုင်ဆိုင်မှု ဂိုးကန်သွင်းမှုတွင် သိသိသာသာ ကွာခြားခြင်း မရှိသော်လည်း ဂိုးပေါက်တည့်မတ်မှုအပိုင်းတွင် ဘရာဇီးအသင်းက သိသိသာသာ အသာစီးရယူနိုင်ခဲ့သည်။

အခြားသော ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဂရိတ်ဗြိတိန်နှင့် ဩစတြေးလျ အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး အပြန်အလှန်သွင်းဂိုး များနှင့်အတူ ဩစတြေးလျအသင်းက လေးဂိုး- သုံးဂိုးဖြင့် အနိုင်ရရှိကာ ဆီမီး ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဂရိတ်ဗြိတိန်အသင်းအတွက် ဂိုးများကို ဝိုင်ကန် ဟက်ထရစ် သွင်းယူပေးပြီး ဩစတြေးလျအသင်း အတွက် ဂိုးများကို ကင်နက်၊ ကား၊ ဖောင်လာတို့က သွင်းယူပေးခဲ့ သည်။ ဆွီဒင်နှင့် အိမ်ရှင်ဂျပန်အသင်းတို့ပွဲစဉ်တွင် ဆွီဒင်အသင်းက သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဆွီဒင်အသင်းအတွက် ဂိုးများကို အဲရစ်ဆင်၊ ဘလက်စတီနီးယပ်စ်၊ အပစ်လပ်နီတို့က သွင်းယူပေးခဲ့သည်။ ဂျပန်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို တာနာကာက သွင်းယူပေးခဲ့ သည်။ ဆွီဒင်အသင်းသည် တိုကျိုအိုလံပစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဩစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အောင်ဇော်

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆင်းပုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်းများတွင် အလှူငွေထည့်ဝင်လှူဒါန်းနိုင်ရေးနှိုးဆော်ခြင်း



ဓမ္မာရုံ(၂၀၃x၉၀)ပေ ၁ လုံး-၈၇၀၀ သိန်း



မုစလိန္နုအိုင်

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူ ဖြစ်စေရန်ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ တည်ဆောက် ပူဇော်လျက်ရှိပါသည်။

၂။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်များ၊ တိုင်းရင်းသားပြည်သူတို့၏ စုပေါင်းလှူဒါန်းမှု ဖြင့် အောက်ပါအတိုင်းတည်ဆောက်ပူဇော်သွားမည်ဖြစ်ပါသည်-

စဉ်	လှူဒါန်းနိုင်သည့်အမျိုးအစား	တန်ဖိုး (ကျပ်သိန်း)	လှူဒါန်းနိုင်သည့် အရေအတွက်	လှူဒါန်းပြီး အရေအတွက်	လှူဒါန်းရန်ကျန်ရှိ အရေအတွက်	စဉ်	လှူဒါန်းနိုင်သည့်အမျိုးအစား	တန်ဖိုး (ကျပ်သိန်း)	လှူဒါန်းနိုင်သည့် အရေအတွက်
၁။	ဓမ္မာရုံ(၂၀၃x၉၀x၄၆)ပေ	၈၇၀၀. ၂၀	၁ လုံး	-	၁ လုံး	၉။	မုစလိန္နုအိုင်(၁၀ ကန်)		
၂။	ရေပန်းအကြီး (အချင်း ၇၅ ပေ၊ အမြင့် ၁၈ ပေ)	၄၃၂၀	၁ ခု	-	၁ ခု	(က)	အဝင်မုခ်အဆောက်အအုံ (၄၆ ပေx၃၄ ပေx၂၂. ၈ ပေ)	၁၄၉၈	၁ ခု
၃။	ရေပန်းအသေး(အချင်း ၁၅ ပေ၊ အမြင့် ၉ ပေ)	၈၀၅	၁၈ ခု	-	၁ ခု	(ခ)	အဝင်မုခ်အဆောက်အအုံ စကျင်မြန်မာမှုလုပ်ငန်း(အတွင်းမီးအပါ)	၃၅၃၆	၁ ခု
၄။	မြန်မာမှုတစ်ဖက်လှ ခြံစည်းရိုး ၂၇ ပေခန်း	၃၀	၄၅၅ ခန်း	၈ ခန်း	၄၄၇ ခန်း	(ဂ)	အဝင်မုခ်အဆောက်အအုံ ပင်မလှေကား(၃၅ ပေx၃၂ ပေ)	၅၆၂	၁ စင်း
၅။	မဟာရံတံတိုင်းရှိ ထောင့်တိုင်(စကျင်မြန်မာမှုပါ)	၁၅	၅၀ တိုင်	၇ တိုင်	၄၃ တိုင်	(ဃ)	ရေကန်ဆောက်လုပ်ခြင်း(၃၁၅ ပေx ၂၃၄ ပေ)	၁၆၂၄	၁ ကန်
၆။	မဟာရံတံတိုင်း စိန်တောင်စကျင်ကနုတ်ပန်း (စကျင်မြန်မာမှုပါ)	၇	၆၅၂ ခု	၁၆ ခု	၆၃၆ ခု	(င)	ရေကန်အတွင်းပတ်လမ်းနှင့် လက်ရန်းလုပ်ငန်း	၉၁၇	၁ ခု
၇။	လမ်းမီးတိုင်(၉ မီတာ (၁) တိုင်)	၁၀	၁၈၀ တိုင်	၁၁ တိုင်	၁၆၉ တိုင်	(စ)	ရေကန်အပြင်ပတ်လမ်း၊ ဘေးလှေကား ၂ စင်းနှင့်လက်ရန်းလုပ်ငန်း	၁၀၀၈	၁ ခု
၈။	Garden Light (၁ မီတာ(၁)တိုင်)	၁. ၂	၉၀ တိုင်	၉ တိုင်	၈၁ တိုင်	(ဆ)	ရေကန်ပတ်လမ်း မီးတိုင်များထွန်းညှိပေးခြင်းလုပ်ငန်း(၁ တိုင် ၉. ၅ သိန်း)	၇၀၃	၇၄ တိုင်
						(ဇ)	ရေကန်ပတ်လည်မြေယာရှုခင်း	၅၀	၁ ခု
						၁၀။	ရင်ပြင်တော်ပင်မတ်တား(၁၀ ပေခန်း(၁)ခန်း)	၁၃၂၂	၉ ခန်း
						၁၁။	High Mast မီးတိုင်(၂၀ မီတာ (၁)တိုင်)	၄၉၄	၉ တိုင်
						၁၂။	ချောင်းဖြောင့်မြေထိန်းနံရံ(၁၂ ပေx ၁၇၆ ပေ)	၁၉၃	၈၂ ခု
						၁၃။	မဟာရံတံတိုင်း၏ မြေထိန်းနံရံ(၁၀ ပေ ၁ ခန်း)	၇၂	၂၀၀ ခန်း
						၁၄။	မဟာရံတံတိုင်း၏(အင်္ဂါတေမြန်မာမှုနှင့် Expansion Joint)	၄	၂၀၈. ၁၄ ခု

၃။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မဟာရံအတွင်း တည်ဆောက်လှူဒါန်းမည့် သာသနိကအဆောက်အအုံများအတွက် ကြိုတင်လျာထားစာရင်းပေးသွင်းလှူဒါန်းထား ကြသည့် ဘုရားဒါယကာ၊ ဒါယိကာမများအနေဖြင့် မိမိတို့ရည်စူးလှူဒါန်းထားသည့် အလှူငွေများအားလည်းကောင်း၊ အထက်ပါတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေထည့်ဝင် လှူဒါန်းလိုသည့် ဘုရားဒါယကာ၊ ဒါယိကာမများသည်လည်းကောင်း၊ အင်းဝဘဏ်ငွေစာရင်းအမှတ်၊ ၁၀၀၀၁၀၀၀၁၃၃၅၆၁၇၊ မြဝတီဘဏ်ငွေစာရင်းအမှတ်၊ ၁၀၀၀၁၀၀၀၁၇၆၂၆၆၆၊ ကမ္ဘောဇဘဏ်ငွေစာရင်းအမှတ်၊ ၀၃၄၃၀၂၀၁၇၀၀၂၈၇၀၀၁ တို့သို့ ငွေသားဖြင့်ဖြစ်စေ၊ Account Transfer ဖြင့်ဖြစ်စေ ဦးစွာဆက်သွယ်ပေးသွင်းလှူဒါန်းနိုင်ပြီဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များတွင် စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်-

(က) ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ဇော ၀၉-၆၅၀၁၉၉၉၉၆၊ ၀၃၆-၃၁၀၀၅
(ခ) ဒေါ်အေးအေးကြည် ၀၉-၄၂၉၇၂၂၅၄၈၊ ၀၉-၂၅၅၈၂၅၂၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ၉ ရပ်

၁။ နိုင်ငံရေး

- (က) စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊
- (ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး၊
- (ဂ) လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး “မူ”ကို ဆက်လက် လိုက်နာကျင့်သုံးရေး၊

၂။ စီးပွားရေး

- (က) စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ် များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကို လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊

- (ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊
- (ဂ) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန် များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက် ဖော်ဆောင်ရေး၊

၃။ လူမှုရေး

- (က) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊
- (ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊
- (ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး။

ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၂၉၇ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

စာမျက်နှာ ၁၀ ကော်လံ ၁ ၀

COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်

၁။ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါ ကန့်သတ်ချက်များအားလုံးကို ၃၁-၇-၂၀၂၁ ရက်နေ့အထိ ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ၃၀-၆-၂၀၂၁ ရက်စွဲပါကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။

စာမျက်နှာ ၁၀ ကော်လံ ၁ ❖

အောင်လအန်ဆန်၏ ဆင့်ကဲထိုးနှက်ချက်များဖြင့် ပြိုင်ဘက် လီအန်ဒရိုကို ပွဲသိမ်း အလဲထိုး

ရန်ကုန် ဇူလိုင် ၃၀

ONE Battleground အမည်ရ MMA ပြိုင်ပွဲကို ယနေ့ညပိုင်းက စင်ကာပူနိုင်ငံရှိ Singapore Indoor Stadium ၌ကျင်းပရာ မြန်မာ MMA ကစားသမား အောင်လအန်ဆန်က မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင် ဘရာဇီးနိုင်ငံသား လီအန်ဒရိုကို ပထမအချိန်တွင် ဆင့်ကဲလက်သီးချက်များဖြင့် ပွဲသိမ်းအလဲထိုး အနိုင်ယူခဲ့သည်။ ONE Championship သည် ယခုပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံလူပွဲတစ်ပွဲ အပါအဝင် တွဲဆိုင်စုစုပေါင်း ခြောက်ပွဲ ထည့်သွင်းကျင်းပခဲ့သည်။

စာမျက်နှာ ၁၇ ကော်လံ ၅ ▲



ONE Battleground အမည်ရ MMA ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် လီအန်ဒရိုတို့ ယှဉ်ပြိုင်စဉ်။

COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ လှူဒါန်းနိုင်ရန် အသိပေးကြေညာချက်

၁။ COVID-19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါအတိုင်း ဖွင့်လှစ်ထားပါသည်။

- (က) COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ(နိုင်ငံခြား ငွေစာရင်းအမှတ် EDC 600012)။
၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေကျပ် ၃၃၈ ဘီလီယံခန့်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို ထည့်သွင်းထားပါသည်။
- (ခ) COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ် ငွေစာရင်းအမှတ် OA 013733)။
၎င်းစာရင်းတွင် နိုင်ငံတော်မှမတည်ရန်ပုံငွေကျပ် သန်း ၁,၀၀၀ ကို ထည့်သွင်းထားပါသည်။

၂။ သို့ဖြစ်ပါ၍ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ ပြည်ပမှ ပါဝင် လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)ရှိ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြား ငွေစာရင်းအမှတ် EDC 600012) သို့ မည်သည့် နိုင်ငံခြားငွေအမျိုးအစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733) သို့ မြန်မာကျပ်ငွေဖြင့် လှူဒါန်းနိုင် ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ စာမျက်နှာ ၁၀ ကော်လံ ၅ □

အစွဲရေးတွင် သက်ကြီးရွယ်အိုများအား တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန်ပြင်ဆင်